

ကျေးဇူးရှင်

လယ်တိုဘာရတော်ဘရားကြီး

ပြစ်ရင်တော်မူသော

ဝိဇ္ဇာနန္ဒခါဒု



ဝိပဿနာဒီပန်

မာတိကာ

မူလနိဒါန်း

၁-ဝိပညာသ ကထာ



J-မည်နာကထာ



၃-အဘိနိဝေသကထာ

၄-ဘူမိကထာ

၅-ဂတိကထာ

၆-သစ္စကထာ

၇-ပစ္စယကထာ

၈-အဘိညာကထာ

၉-ပရီညာကထာ

တီရဏပရီညာအကျယ်

ပဟာန ပရီညာအကျယ်ကား

ဝိပဿနာလုပ်ငန်း

နိဂုံး

ဝိပဿနာဒီပနီ မာတိကာပြီးပြီ။



----- * -----



မူလနိဒါန်း

ဟောဓနနယ် အနံ ဒီသွား
သတေသဟအသေးပိ ယောဇူနေ။
ခဏေန ဥပဂန္တာနာ
ဟောဓောတိ တံ မဟာမူနိ။

(အပဒါန-၄၂-ပ-၃၆)

မဟာမူနိ=မူနိငါးမျိုး အစိုးရတော်မူသော မြတ်စွာဘူရားသင်
သည်၊ ဟောဓနနယ်=ကျော်ထိုက်သော၊ အနံ=သတ္တာဝါကို ဒီသွား=မြင်တော်မူ
သည် ရှိသော်၊ သတေသဟအသေးပိ ယောဇူနေ=ယူအနာတစ် သိန်း
ခရီး၌လည်း၊ ခဏေန=ခဏချင်းဖြင့်၊ ဥပဂန္တာနာ=ကရှုဏာရှုံးထား
ကြသွားတော်မူ၍၊ တံ=ထိုကျော်ထိုက်သော သတ္တာဝါကို၊ ဟောဓောတိ=
ကျော်စေတော်မူ၏။

ဝေနေယျသတ္တာဝါအပေါင်းတို့အား သနားတော်မူသော
သဗ္ဗည့်မြတ်စွာဘူရားသည် ကျော်ထိုက်သော သတ္တာဝါရှိက ခရီးယူအနာ
တစ် သိန်းပင် ဝေးကွာသော်လည်း ခဏချင်းကြသွားတော်မူ၍
သတ္တာဝါတို့အား သစ္စာလေးပါးကိုပြု၍ ကိုလေသာထောင် နှောင်အိမ်
အတွင်းမှ ကျော်လွှတ်စေတော်မူသကဲ့သို့ မုံရွာမြို့ လယ်တိ ဆရာတော်
ဘူရားကြီးသည် တိုင်းရင်းသား ရဟန်း၊ ရှင်၊ လူ ခပ်သိမ်း သူတို့အား
တရားရေအေး အမြိုက်ဆေးကို တိုက်ကျွေးတော်မူလျက် မဂ်ဖိုလ် လိုလား
အမျိုးသားတို့ ပြီးများရန် ဝိပဿရဘဉာဏ်ကို နည်းမှန် ကျန် ယထာဘူတ
အနိစ္စသဘာဝ ဒုက္ခသဘာဝ အနတ္ထသဘာဝ သီရိရတို့ကို ညာတ
ပရီညာ၌ တိရကာပရီညာ၌ ပဟာနပရီညာ၌ အစီအရင်တို့ဖြင့်
အသိဉာဏ် ပွင့်လင်းကြစေခြင်းငါ့ ဤဝိပဿရအဖွဲ့ကျမ်းကို စီရင်



အားထုတ်တော်မူသတည်း။

ယင်း ဝိပဿနာဒီပနီကျမ်းကို မဂ်ဖို့လိုလား သပ္ပါရီသ အပေါင်း သူတော်ကောင်းတို့အား ဤဘုရား သာသနာတော်တွင်း၌ပင် ကိုလေသာ ၁၀-ပါးတို့တွင် အဆိုးဝါးဆုံးဖြစ်သော ဒီဇိုကိုလေသာ လျင်စွာကွာချုပ် လောကုတွေရာဘုံသား ဖြစ်ကြစေရန် ထက်သန်သော စိတ်ဆန္ဒဖြင့် နေ့နေ့ညည် ဝိရိယသမ္မပ္ပါရာန် လေးတန်သောအကိုနှင့် ဝိပဿနာမချွတ် ထွဲမြတ်သောတရားကို ပွဲးများရှုက်ဆောင်နှင့်ကြပါ စေကုန်သတည်း။

ငှင့် ဝိပဿနာဒီပနီ ကျမ်းကို သမာဓိမျက်မှန်ဖြင့် ထက်သန္တာ ကြည့်ရှုသွားပါလျှင် ဓမ္မရသ ဝိပဿနာတရား အဝါးဝါးလျှင် ဗောဓိပက္ခိယ ဓမ္မသောတ အထက်သို့ ဆန်လို့၊ တက်လို့သော စိတ်ထူး စိတ်မြတ်များ ပေါ်ပေါက်လာလိမ့်မည်၏ ထိုအခါ ဗုဒ္ဓဘာသာခေါ်ဆို လောက်၍ လူဖြစ်ကျိုးနပ်ပြီဟု မိမိကိုယ်ကို မိမိဝမ်းမြောက်နှင့်ရန် အချက်ကြီးတစ်ခုဖြစ်ပါကြောင်း။

ထိုကြောင့် ဤဝိပဿနာဒီပနီကျမ်းကို ဝမ်းပန်းတသာ ပိတိဖြာ၍ မကွာနေ့ည စွဲလုလေဖြင့် အဖန်ဖန်အထပ်ထပ် မပြတ်ကြည့်ရှု သတိပြု တော်မှနိုင်ကြပါစေကုန်သတည်း။

မူလနိဒါန်း ပြီး၏။



၃။ ဒိဋ္ဌဝိပလ္ာသ၌ လမ်းမှားကြီး ဥပမာ၊
ထိုသံးပါးတို့တွင်-

၁။ သညာဝိပလ္ာသ၌ တောသမင်ဥပမာ ဆိုသည်ကား တစ်ခုသော တောကြီးအလယ်၍ စပါးခင်း လုပ်ကိုင်၍ထား၏၊ တောသမင်တို့သည် လယ်ရှင်ယောက်၏၊ မရှိစဉ် ထိုစပါးခင်းသို့လာ၍ အသီးအနှံတို့ကို စားတတ်ကြ၏၊ လယ်ရှင်သည် တောသမင်တို့ကို ကြောက်လန်းစေခြင်း၏ မြက်ခြောက်တို့ကို လူရှုပ်သဏ္ဌာန်ပြုလုပ်၍ စပါးခင်းအလယ်၍ စိုက်ထား၏၊ ထိုလူရှုပ်၍ မြက်ခြောက်တို့ကို လျှော့ဖြင့်ဖွံ့ဖြိုးစည်း၍ ကိုယ်သဏ္ဌာန်၊ ဦးခေါင်းသဏ္ဌာန်၊ လက်ခြေ သဏ္ဌာန် လုပ်၏၊ အိုးထယ်ကို ထုံးဖြေဖြင့် မျက်နှာသဏ္ဌာန်ရေး၍ ဦးခေါင်း၌ စွမ်းစွမ်းလုပ်ထား၏။ အဝတ်ဟောင်း၊ အကြိုဟောင်းတို့ကို ဝတ်စွပ်၍ထား၏၊ လက်တိုင်း လေးမြှားတို့ကို ကိုင်စွဲ၍ထား၏၊ တောသမင်တို့သည် ထိုစပါးခင်းသို့ စားအုံသောင့်၏ လာကြုန်ရာ ထိုလူရှုပ်ကိုမြင်ကြလျှင် လူမဟုတ်သည်၍ လူအဟုတ် ထင်မှတ် ကြောက်လန်း၍ ပြေးကြကုန်၏။

ဤဥပမာတွင် တောသမင်တို့၏ ပကတိသော လူ၏ အသွင်ကို ရေး၌ မှတ်ရင်းရှိ၏၊ ထိုအမှတ်အတိုင်း မြက်ရှုပ်ကို လူဟူ၍မှတ်ပြန်၏၊ အမှတ်မှား၏၊ သညာဝိပလ္ာသသည် ဤတောသမင် ဥပမာနှင့်တူ၏၊ အလွန်တိမ်ကော၏၊ မျက်စိလည်သောသူသည် နေထွက်နေစွာ ကြောင်ကြောင် မြင်လျက်နှင့် မှားသကဲ့သို့ ကြောင်ကြောင်မြင်လျက်နှင့် မှားတတ်၏၊ မှားမိပြန်လျှင် အလွန်ခိုင်မြေတတ်၏၊ ပြောင်းလွှဲ၍ မရရှိနိုင် ရှိတတ်၏။



ධිපවාසාමීපනී

නෙමා තවද ගරුදගො පාඨමාලා
ව්‍යුත්තාව මුළුව යො||

ව-ධිපලුවාව ගතා ධිපලුවාවතරා: ර-පි:

ධිපලුවාව සේවක ප්‍රාන්ත මූල්‍ය යුතු ප්‍රාන්ත තැන්තු:
හැරුත්ත තැන්තු, මුද්‍රණ තැන්තු මූල්‍ය යුතු ප්‍රාන්ත, මහැත්ත මුද්‍රණ තැන්තු
හැරුත්ත තැන්තු, මුද්‍රණ තැන්තු මූල්‍ය යුතු ප්‍රාන්ත තැන්තු||

ධිපලුවාවතැන්තු-

- (උ) බෙදාධිපලුවාව තර්ත්පි:
- (ජ) තියු දිපලුවාව තර්ත්පි:
- (ආ) කිදුරිධිපලුවාව තර්ත්පි:

හැඳුව යෑ: පි: රුණි||

තෝ යෑ: පි: තෝ තුරු-

- (උ) බෙදාධිපලුවාව සේවක ප්‍රාන්ත මූල්‍ය ප්‍රාන්ත තැන්තු:
තෝ අමුත්ත මූල්‍ය ප්‍රාන්ත තැන්තු ලෙස පි: රුණි||
- ග|| ප්‍රාන්ත මූල්‍ය ප්‍රාන්ත මූල්‍ය ප්‍රාන්ත තැන්තු||
- ඇ|| ප්‍රාන්ත මූල්‍ය ප්‍රාන්ත මූල්‍ය ප්‍රාන්ත තැන්තු||
- ඇ|| ප්‍රාන්ත මූල්‍ය ප්‍රාන්ත මූල්‍ය ප්‍රාන්ත තැන්තු||
- ඇ|| ප්‍රාන්ත මූල්‍ය ප්‍රාන්ත මූල්‍ය ප්‍රාන්ත තැන්තු||



၃။ ဒီဇိုင်ပလ္ာသည့် လမ်းမှားကြီး ဥပမာ၊
ထိုသံးပါးတို့တွင်-

၁။ သညာဝိပလ္ာသည့် တောသမင်ဥပမာ ဆိုသည်ကား
တစ်ခုသော တောကြီးအလယ်၍ စပါးခင်း လုပ်ကိုင်၍ ထား၏၊
တောသမင်တို့သည် လယ်ရှင်ယောကျားမရှိစဉ် ထိုစပါးခင်းသို့လာ၍
အသီးအနှံးတို့ကို စားတတ် ကြ၏၊ လယ်ရှင်သည် တောသမင်တို့ကို
ကြောက်လန့်စေခြင်းပါ မြက်ခြောက်တို့ကို လူရှုပ်သဏ္ဌာန်ပြုလုပ်၍
စပါးခင်းအလယ်၍ စိုက်ထား၏၊ ထိုလူရှုပ်၍ မြက် ခြောက်တို့ကို
လျှော့ဖြင့်ဖွံ့ဗည်း၍ ကိုယ်သဏ္ဌာန်၊ ဦးခေါင်းသဏ္ဌာန်၊ လက်ခြေ သဏ္ဌာန်
လုပ်၏၊ အိုးငယ်ကို ထံးဖြေဖြင့် မျက်နှာသဏ္ဌာန်ရေး၍ ဦးခေါင်း၍
စွပ်ထား၏။ အဝတ်ဟောင်း၊ အကြံဟောင်းတို့ကို ဝတ်စွပ်၍ ထား၏။
လက်တို့၌ လေးမြှားတို့ကိုကိုင်စွဲ၍ ထား၏။ တောသမင်တို့သည်
ထိုစပါးခင်းသို့ စားအုံသောင့် လာကြကုန်ရာ ထိုလူရှုပ်ကိုမြင်ကြလျှင်
လူမဟုတ်သည့် လူအဟုတ် ထင်မှတ် ကြောက်လန့်၍ ပြေးကြကုန်၏။

ဤဥပမာတွင် တောသမင်တို့၌ ပကတိသော လူ၏ အသွင်ကို
ရှုံး၍ မှတ်ရင်းရှိ၏၊ ထိုအမှတ်အတိုင်း မြက်ရုပ်ကို လူဟူ၍ မှတ်ပြန်၏၊
အမှတ်မှား၏၊ သညာဝိပလ္ာသသည် ဤတောသမင် ဥပမာနှင့်တူ၏၊
အလွန်တိမ်ကော၏၊ မျက်စိလည်သောသူသည် နေထွက်နေဝင်
ကြောင်ကြောင် မြင်လျက်နှင့် မှားသကဲ့သို့ ကြောင်ကြောင်မြင်လျက်နှင့်
မှားတတ်၏၊ မှားမိပြန်လျှင် အလွန် ခိုင်မြဲတတ်၏၊ ပြောင်းလွှဲ၍
မရနိုင်ရှိတတ်၏။



ကိုယ်ခန္ဓာတိ၌ အသုဘအချက်၊ အနိစ္စ၊ ဒုက္ခ၊ အနတ္တ အချက် များသည် ကိုယ်တွေ့မျက်မြင်ထင်ရှားသည်လည်း အလွန်များ၏၊ ကြောင်ကြောင် မြင်မျိုးပင်ဖြစ်၏၊ သညာဝိပလ္ာသသည် တောသမင် ကဲ့သို့ ကြောင်ကြောင်မြင်လျက်နှင့် မှားတတ်၏။

၂။ စိတ္တဝိပလ္ာသ၌ မျက်လှည့်ကြီး ဥပမာဆိုသည်ကား မျက်လှည့်ကြီး ပညာမျိုးသည်ရှိ၏၊ ထိပညာဖြင့် ပြုလုပ်၍ ပြသည်ရှိသော ကြည့်မြင်သူ လူအများတို့သည် မြေစိုင်ခဲ စသည်ကို ရွှေခဲ ငွေခဲ စသည် ထင်မြင်ကြကုန်၏၊ မျက်လှည့်ပညာ၏ အစွမ်းသည်လူတို့၏ ပကတိသော မျက်စီမြင်မှုကို ဖျက်၍ မျက်စီမြင်မှုတစ်မျိုး ပြောင်းလဲစေနိုင်၏၊ တစ်ခကာအားဖြင့် စိတ်ကို ဖောက်ပြန်စေနိုင်၏၊ ပကတိအခါ၌ မြေစိုင်ခဲကို မြေစိုင်ခဲအတိုင်း မြင်ကြကုန်၏၊ ထိအခါ မြေစိုင်ခဲကို ဝါဝါဝင်းဝင်း ရွှေအဆင်း ဖြူဖြူလင်းလင်း ငွေအဆင်းအနေနှင့် မြင်ကြကုန်၏၊ ရွှေဟူ၍ ငွေဟူ၍ ယုံကြည်ခြင်း မှားယွင်းကြကုန်၏။

ဤဥပမာနှင့်တူစွာ စိတ်သည် မဟုတ်သည်ကိုအဟုတ် လုပ်ကြ၍ လှည့်စားတတ်၏၊ ညဉ်အခါ သစ်ငှုတ်ကိုမြင်လေရာ လူဟူ၍ လှည့်စား၏၊ တောချုံကိုမြင်လေရာ တောဆင်ဟူ၍ လှည့်စား၏၊ တောဆင်ကိုမြင် လေရာ တောချုံဟူ၍ လှည့်စား၏၊ လောက၌ ဒီဇိုင်မျက်မြင်ထဲတွင် အထင်မှားသမျှ သည် စိတ်၏လှည့်စားမှချည်းမှတ်၊ စိတ္တဝိပလ္ာသသည် မဟုတ်သည်ကိုအဟုတ် လုပ်ကြ၍ လှည့်စားတတ်သောကြောင့် သညာ ဝိပလ္ာသထက် နက်နဲ့၏၊ သို့ရာတွင် အကြောင်းယုံတိနှင့် ဖြေဖျောက် လျှင် ပြောပျောက်လွယ်၏၊ သညာကဲ့သို့ မခိုင်မြှတ်။



၃။ ဒီဇိုင်ပလ္လာသည့် လမ်းမှားကြီး ဥပမာဆိုသည်ကား တစ်ခုသော တော်းသည်ရှိ၏၊ ထိုတော်း၏ ဘီလူးခေါ်သော နတ်ဆီးတို့သည် မြို့ရွာ တည်ထောင်၍ နေကြကုန်၏၊ လမ်းခရီး၏ မကွဲမ်းကျင်သော ခရီးသည်တို့သည် ထိုတော်းသို့ ရောက်ကြကုန်၏၊ နတ်ဆီးတို့သည် မိမိတို့ မြို့ရွာကို နတ်မြို့၊ နတ်ရွာကဲ့သို့လည်းကောင်း၊ မိမိတို့ ကိုယ်ကိုလည်း နတ်သမီး နတ်သားတို့ကဲ့သို့ လည်းကောင်း၊ ဖန်ဆင်းကြကုန်ပြီးလျှင် လမ်းကိုလည်း နတ်လမ်းကဲ့သို့ သာယာစွာ ဖန်ဆင်းကြကုန်၏၊ ခရီးသည် တို့သည် ထိုလမ်းကို တွေ့မြင်ကြရာ မြို့ကြီးရွာကြီးသို့ သွားသောလမ်းဟု ယုံကြည်ကြကုန်သဖြင့် လမ်းရှိုး လမ်းမှန်ကို စွန်လွတ်ကြကုန်ပြီးလျှင် ထိုလမ်းဆီး လမ်းမှားကြီးသို့ လိုက်သွားကြလေကုန်၏၊ နတ်ဆီးတို့၏ မြို့ရွာသို့ ရောက်ကြကုန်သောအခါ လူကောင်းသူကောင်းတို့၏ မြို့ရွာဟု ထင်မှတ်ကြကုန်၍ ယုံကြည်စိတ်ချ အိပ်နေကြကုန်၏၊ နတ်ဆီးတို့သည် ညွှေအခါ၌ ထိုသူတို့၏ ကိုယ်ခန္ဓာအတွင်းသို့ ပူးဝင်ကြကုန်ပြီးလျှင် အသည်း၊ အခုပ်၊ နှုလုံးသည်းပွတ်တို့၏ ကိုက်၍ တစ်ကိုယ်လုံးမှ အသွေး အဆီတိုကို စုတ်ယူ မျိုးသောက်ကြကုန်၏၊ ထိုခရီးသည်တို့သည် သေ ဆုံးကြလေကုန်၏။

ဤဥပမာ၌ ကာမဘုံး၊ ရူပဘုံး၊ အရူပဘုံးဟူသော ဘုံးသုံးပါးသည် ငှင်းတော့ ကြီးနှင့်တူ၏၊ ဤသတ္တဝါတို့သည် ငှင်းခရီးသည်တို့နှင့် တူကုန်၏၊ သမ္မာဒို့ အယူသည် လမ်းရှိုးလမ်းမှန်နှင့်တူ၏၊ မိစ္စာဒို့ အယူမျိုးသည် လမ်းဆီးလမ်း မှားကြီးနှင့်တူ၏။

ဤစကား၏ သမ္မာဒို့သည်-



- (က) လောကီသမ္မာဒီဇိုင်း
 (ခ) ဗောဓိပနီယသမ္မာဒီဇိုင်း

ဟူ၍ နှစ်ပါးရှိ၏။

ထိနှစ်ပါးတို့တွင်-

မိမိပြုသော ကုသိုလ်ကံ၊ အကုသိုလ်ကံသည်သာလျှင် ဘဝ
 သံသရာ၌ အစဉ်ပါသော ကိုယ်ပိုင်ဥစာ မှန်ချေသည်ဟု ယူသော
 ကမ္မာသကတာ သမ္မာဒီဇိုင်သည် လောကီသမ္မာဒီဇိုင် မည်၏၊ ပဋိစ္စ
 သမ္မာပိုဒ်နှင့်တကွ ခန္ဓာ အာယတန် အနတ္ထတိုကို သိမြင်သော်လာက်သည်
 ဗောဓိပနီယ သမ္မာဒီဇိုင် မည်၏။

ထိနှစ်ပါးတို့တွင် ဝန္တပက္ခိ၌ ကမ္မာသကတာ သမ္မာဒီဇိုင်သည်
 လမ်းရှိုး လမ်းမှန်ကြီးနှင့်တူ၏၊ လူပြည် နတ်ပြည် ပြဟ္မာပြည်ဟူသော
 သုဂတ္တဘုများသည် လူကောင်းသူကောင်းတို့၏ မြို့ရှာနှင့်တူ၏။

ကုသိုလ်ကံ၊ အကုသိုလ်ကံကိုလည်းကောင်း၊ ကုသိုလ်ကံ၊
 အကုသိုလ်ကံ၏ အကျိုးကိုလည်းကောင်း၊ ပစ်ပယ်သော နတ္ထိကဗီဒ္း၊
 အဟေတ္တကဗီဒ္း၊ အကိုရိယဗီဒ္း များသည် လမ်းဆိုးလမ်းများကြီးနှင့် တူ၏။
 ငဲပြည်၊ တိရစ္ဆာန်ပြည်၊ ပြိုတ္ထာပြည်၊ အသုရကာယ်ပြည်ဟူသော ဒုဂ္ဂတိ
 ဘုများသည် နတ်ဆိုးတို့၏ မြို့ရှာနှင့် တူ၏။

ပိုဝင်္ကပက္ခိမှုကား ဗောဓိပနီယသမ္မာဒီဇိုင်သည် လမ်းရှိုး လမ်းမှန်
 ကြီးနှင့် တူ၏၊ နိုဗ္ဗာန်သည် လူကောင်း သူကောင်းတို့၏ မြို့ရှာနှင့် တူ၏။

မိမိခန္ဓာကိုယ်ကို ငါ၏အတ္ထဟု စွဲလမ်းသော အတ္ထဒီဇိုင် သဏ္ဌာယ
 ဒီဇိုင်သည် လမ်းဆိုးလမ်းများကြီးနှင့်တူ၏၊ လူပြည် နတ်ပြည် ပြဟ္မာ
 ပြည်နှင့်တကွသော သံသရာလောကကြီးသည် နတ်ဆိုးတို့၏ မြို့ရှာနှင့်
 တူ၏။



ဤ ဝိဝဏ္ဏပက္ခါး အတွေ့စိန့် သတ္တာယီဒိုကိုပင် ဒီဇိုင်ပလ္ာသ ဆို၏၊ ဤဒီဇိုင်ပလ္ာသသည် စိတ္တဝိပလ္ာသထက် နက်နဲ့၏၊ အလွန် လည်း ခိုင်မြော်၏။

ဝိပလ္ာသကထား၌။

-----*

J-မည်နာကထာ

မည်နာတရား ၃-ပါး

မည်နာဆိုသည်ကား အထင်ကြီးခြင်းတည်း၊ ဟုတ်မှန်သည်ထက် ပိုလွန်၍ ထင်ခြင်းတည်း၊ အဝိဇ္ဇာအတွက်ကြောင့် ဝိပလ္ာသတရား ဖြစ်ပွား၏၊ ဝိပလ္ာသတရားအတွက်ကြောင့် အထင်ကြီးခြင်း ဖြစ်ပွား၏။

ထိုမည်နာသည် -

- (၁) တက္ကာမည်နာတစ်ပါး
- (၂) မာနမည်နာတစ်ပါး
- (၃) ဒီဇိုင်မည်နာ တစ်ပါး

ဟူ၍ သုံးပါးရှုံး၏။

ထိုသုံးပါးတွင်-

(၁) **တက္ကာမည်နာ** ဆိုသည်ကား ငါ၏ပိုင်ရာဆိုင်ရာ မဟုတ်သည့် ငါ၏ပိုင်ရာဆိုင်ရာဟုတ်၏ဟု ခင်တွယ်မှုနှင့် အထင်ကြီးခြင်းတည်း၊ အမှန်အားဖြင့် ငါဟူ၍ပင် မရှိ ငါဟူ၍ မရှိလျှင် ငါ၏ပိုင်ရာဆိုင်ရာ ဟူ၍ မရှိ၊ ထိုသုံး မရှိပါဘဲလျက် အဖွတ်ဝတ္ထုတို့၌လည်းကောင်း၊ ဗဟိုဒွေဝတ္ထုတို့၌လည်းကောင်း “**ဤ**သည်ကား ငါ၏ပိုင်ရာတည်း။



ဤသည်ကား ငါ၏ပိုင်ရာမဟုတ်၊ ဤသည်ကား ငါ၏ဆိုင်ရာ တည်း၊ ဤသည်ကား ငါ၏ဆိုင်ရာမဟုတ်” ဟူ၍ ငါ၏ပိုင်ရာ ဆိုင်ရာအနေနှင့် စိတ်ထဲတွင် ကွက်ခြားမှုကြီး အထင်အစွဲ ရှိနေခြင်းသည် တက္ကာ မညနာမည်၏။

အဖွဲ့တော်းဆိုသည်ကား မိမိ၏ကိုယ်ခန္ဓာ, မိမိ၏ဦးခေါင်း, ခြေ, လက်, မိမိ၏ စဉ် သောတ စသည်တို့ပေါ်တည်း၊ ပဟိဒ္ဓဝတ္ထု ဆိုသည်ကား မိမိ၏ အမိ, အဘ, ဆွဲမျိုး စသည် မိမိ၏ န္တား, ကျွဲ့, ဆင်, မြင်း စသည် မိမိ၏အိမ်ရာ, ဝင်းခြံး, လယ်ယာ ဥယျာဉ်, သစ်ပင်, ချံနွှုံး, မိမိ၏ ဝတ်စားတန်ဆာ, ရတနာ, ရွှေ, ငင် စသည်တည်း။

(၂) မာနမညနာ ဆိုသည်ကား အဖွဲ့တော်းတို့ကို ငါပါဟူ၍ စိတ်ထဲတွင် အထင်ကြီးနေမှုတည်း၊ ထိုင်ဟူသော အထင်ကြီးမှုသည် အဖွဲ့တော်း ပဟိဒ္ဓဝတ္ထုတို့က အားပေးအားမြောက် အထောက်အကူ ရှိခဲ့သော် လွန်စွာမောက်မာ မော်ကြား ထောင်လွှား တက်ကြွောက်၏။

အဖွဲ့တော်း ဆိုသည်ကား မျက်စိအား, နားအား, လက်အား, ခြေအား, သီလအား, သုတအား, ပညာအား, တန်စိုးအား စသည်တည်း။

ပဟိဒ္ဓဝတ္ထု ဆိုသည်ကား ဆွဲအား, မျိုးအား, ရပ်အား, ရွာအား, ဥစ္စာမနအား, လက်နက်အား စသည်တည်း၊ မျက်စိကောင်းလျှင် မျက်စိအတွက် ငါအားတက်၏၊ မျက်စိကန်းသူမှာ ထိအားယုတေသန၏။ ဤသို့ စသည်ဖြင့် မြော်လေ။

(၃) ဒီဇို့မညနာ ဆိုသည်ကား အဖွဲ့တော်းတို့ကို “ငါ၏ အမာခံ, အထည်ခံ, အနှစ်အသား, အတ္ထသာရပေါ်တည်း” ဟူ၍ စိတ်ထဲတွင်



အထင်ကြီးမှ ပေတည်း၊ မြေအိုး မြေခွက်ဆိုလျှင် မြေသည် ထိုအိုး ထိုခွက်မှာ အမာခံ အထည်ခံဖြစ်၏။ ထိုမြေကိုပင် အိုးခွက်ခေါ်ဆိုကြ၏။ သံအိုး သံခွက်ဆိုလျှင် သံသည် ထိုအိုးထိုခွက်မှာ အမာခံ အထည်ခံဖြစ်၏။ ထိုသံကိုပင် အိုးခွက် ခေါ်ဆိုကြ၏။

ဤပြည်မှာကဲ့သို့ အန္တတ္ထဝတ္ထာဖြစ်သော ပထဝါဓာတ်ကို သတ္တဝါ၏ အမာခံ အထည်ခံပြု၍ ငါ၏ အမာခံ အထည်ခံပြုသော ထိုပထဝါ ဓာတ်ကိုပင် သတ္တဝါဟူ၍ ငါဟူ၍ အထင်ကြီးမှုသည် ဖြစ်၏။ အာပါ ဓာတ်၊ တေဇောဓာတ် စသည်တို့၏လည်း ထိုအတူတည်း ဤအထင်ကြီးမှု၊ အထင်လွှဲမှုသည် နောက်၌ထင်ရှားလတ္တံ့။

ဤမည်နာတရား သုံးပါးကိုပင် အခိုင်အမြဲ စွဲလမ်းခြင်း အနက် ကြောင့် ငါဟာတရားသုံးပါးလည်းခေါ်၏။ အကျယ်အကျယ် မဖြစ်မီးဖွယ် သော အမှုလွှဲ အမှုမှုးများတို့ကို အဆင့်ဆင့်အဆက်ဆက် ပွဲးများစေတတ် သော အနက်ကြောင့် ပပွဲတရား သုံးပါးလည်း ခေါ်၏။

မည်နာကထာ ပြီး၏။

-----*

၃-အဘိန္ဒိဝေသကထာ

အဘိန္ဒိဝေသတရား J-ပါး

အဘိန္ဒိဝေသ ဆိုသည်ကား တံခါးတိုင် ကျောက်စာတိုင် မောက်ကွန်းတိုင်များကဲ့သို့ မည်သည့်အကြောင်းနှင့်မျှ မလူပ်မရှားနိုင်၊ မရွှေ့မယိုင်နိုင်အောင် ခိုင်မြှော စိုက်မြှောပ် တည်ထောင်ခြင်းကို ဆိုသတည်း။
ထို အဘိန္ဒိဝေသသည်-



(၁) တက္ကာဘိနိဝေသတစ်ပါး

(၂) ဒီဇိုင်းနှစ်ပါးရှိ၏။

ဟူ၍နှစ်ပါးရှိ၏။

ထိနှစ်ပါးတို့တွင်-

(၁) **တက္ကာဘိနိဝေသ ဆိုသည်ကား မိမိကိုယ်ခန္ဓာကိုလည်း**
ကောင်း၊ ကိုယ်ခန္ဓာ၏ အစိတ်ဖြစ်သော ဦးခေါင်း၊ လက်ခြေစသော
အရိုကြီးစုံ မျက်စိ၊ နား၊ နှာခေါင်းစသော အရိုက်ယုစုကိုလည်းကောင်း
ငါ၏ကိုယ်၊ ငါ၏လက်၊ ငါ၏ ခြေ၊ ငါ၏မျက်စိ၊ ငါ၏နား အစရှိသည်ဖြင့်
ဘဝအဆက်ဆက် မရွှေ့မယိုင် အခိုင်အမြဲ သိမ်းပိုက်စွဲလမ်းမှုကြီးသည်
တက္ကာဘိနိဝေသမည်၏။

(၂) **ဒီဇိုင်းနှစ်ပါးသည်ကား သတ္တဝါတို့၏ကိုယ်ခန္ဓာမှာ**
ပုဂ္ဂိုလ် သတ္တဝါ၏ အမာခံ အထည်ခံဖြစ်၍ အစဉ်အမြဲ ခိုင်မြှုပ်သော အတ္ထာ
ဟူသော အကြီးအမှားသည် ရှိ၏။ ဒီပုဂ္ဂိုလ်သော အချင်အထိန်းသည် ရှိ၏ဟူ
ဘဝအ ဆက်ဆက် မရွှေ့မယိုင် အခိုင်အမြဲ မှတ်ယူစွဲလမ်းမှုကြီးသည်
ဒီဇိုင်းနှစ်ပါးသည် မည်၏။

တက္ကာဘိနိဝေသကို တက္ကာနိသုယ်၊ ဒီဇိုင်းနှစ်ပါးသည်ကို
ဒီဇိုင်းနှစ်ပါးသည် ဟူ၍လည်း ခေါ်၏။

ခန္ဓာဝါးပါး၊ ရုပ်နာမ်တရားတို့၏ မြိုခြင်း နှစ်ပါးဟူ၍လည်း
ကောင်း၊ ပုထုဇ္ဈာန်သတ္တဝါတို့၏ မြိုရာဏာနကြီး နှစ်ပါးဟူ၍လည်းကောင်း
ဆိုလိုသည်။

အသိနိဝေသကယာ ပြီး၏။



င-ဘူမိကထာ
ဘူမိအပြား ၂-ပါး

ဘူမိ ဆိုသည်ကား သတ္တဝါတို့၏ တည်ရာ မှုရာ ဖြစ်ပွားရာကို ဆိုသတည်။

- (က) ပုထုဇ္ဇနဘူမိတစ်ပါး
- (ဂ) အရိယဘူမိတစ်ပါး

ဘူ၍၍ နှစ်ပါး ရှိ၏။

ထိုနှစ်ပါးတို့တွင် -

(က) **ပုထုဇ္ဇနဘူမိ** ဆိုသည်ကား ပုထုဇ္ဇနဘာဝကို ဆိုသည်၊ ပုထုဇ္ဇန ဘာဝဆိုသည်ကား ဝိပဿရသတရား သုံးပါးတို့တွင် ဒီဇိုင် ဝိပဿရသတရားကို ဆိုသည်၊ ခပ်သိမ်းသော လောကီဘုံသားတို့သည် ငါ၏ကိုယ်ခန္ဓာအတွင်း၌ နိစွဲမျိုးရှိ၏၊ သုခမျိုးရှိ၏၊ အတွေ့မျိုးရှိ၏ဟု အမြင်မှားခြင်း၊ အယူမှားခြင်းဟုသော ဒီဇိုင်ဝိပဿရသတရားကို တည်ရှာ မှုရာပြု၍ နေကြကုန်၏၊ ဒီဇိုင်မည်နာတရား၊ ဒီဇိုင်ဂါဟတရား၊ ဒီဇိုင်ပပစ္စ တရား၊ ဒီဇွာဘိနိဝေသတရားကို အချုပ်အချာ တည်ရှာ မှုရာပြု၍ နေကြကုန်၏၊ ထို့ကြောင့် ထို့ဒီဇိုင်ဝိပဿရသတရားသည် ပုထုဇ္ဇနဘူမိ မည်၏။

(ဂ) **အရိယဘူမိ** ဆိုသည်ကား အရိယဘာဝကို ဆိုသည်၊ အရိယဘာဝ ဆိုသည်ကား ထို့ဒီဇိုင်ဝိပဿရတရား အမြစ်အရင်းပါ ပြတ် ကင်း၍ ကိုယ်ခန္ဓာတွင်း၌ နိစွဲမျိုးမရှိ၊ သုခမျိုးမရှိ၊ အတွေ့မျိုးမရှိဟု အမြင်အယူ ဖြောင့်မှုန်သော သမ္မာဒီဇိုင်ည်ကို ဆိုသည်။



အရိယာပုဂ္ဂိုလ်တို့သည် ထိုအမြင် ထိုအယူကို တည်ရှုမှုရာပြုချုပ် နေကြကုန်၏၊ ထို့ပေါ်ဘုရား ထို့သမ္မာဒီဇိုင် တရားသည် အရိယာမူမဲ့ မည်၏။

အနမတရှု သံသရာကာလ၍ ပုထုဇ္ဇနဘူမိတွင် ကျင်လည် ရှည်လျား၍ နေကြကုန်သော ပုထုဇ္ဇနသတ္တဝါ အနစ်တို့တွင် အကြောင် ပုဂ္ဂိုလ်သည် တစ်ခုသော နောက်၌ ထို့သမ္မာဒီဇိုင်ညက်ကို ပိုင်ဆိုင်စွာ ရသဖြင့် ထိုဒီဇိုင်ပိပုံသတရား အမြစ်အရင်းပါပြတ်ကင်း၏၊ ထိုပုဂ္ဂိုလ် သည် ထိုနေး ထို့ရက်မှုစဉ်၍ အရိယာဘူမိသို့ ရောက်လေ၏၊ ပရမတ္တ အရိယာမျိုး ဖြစ် လေ၏။

အချို့သော အရိယာပုဂ္ဂိုလ်များမှာ သညာဝိပုံသာသ၊ စိတ္တ ဝိပုံသာသများ ကျော်ရှိသေးသော်လည်း ဒီဇိုင်ပိပုံသတ္တာကြီး ပြတ်ကင်းပြီး၍ သမ္မာဒီဇိုင်ညက်ကြီးကို အတည်ရသဖြင့် ကျော်ရှိသော ဝိပုံသာသများသည် ဒုစရိတ် မြောက်အောင် မမိုက်မဲနိုင်ကြလေပြီ၊ တရားသဖြင့်ရရှိသော စည်းစိမ်ချမ်း သာများကို ခံစား စံစားဘို့မျှသာ ရှိတော့၏။

ဘူမိကထာပြီး၏

-----*

၅-ဂတိကထာ

ဂတိအမြား ၂-ပါး

ဂတိ ဆိုသည်ကား-ဘဝအလားတည်း၊ တစ်ဘဝမှ တစ်ဘဝသို့ အဆက် ဆက် ပြောင်းလဲကျင်လည်မှ ပေတည်း။

ထိုဂတိသည်-

(၁) ပုထုဇ္ဇနဂတိတစ်ပါး



(j) အရိယ ဂတိတစ်ပါး

ဟု ဂတိအပြား နှစ်ပါးရှိ၏။

ထိုနှစ်ပါးတို့တွင်-

(o) **ပုံထုဇ္ဇနတိဆိုသည်ကား** ဝိန်ပါတအလားကို ဆိုသတည်း၊ ဝိန်ပါတအလား ဆိုသည်ကား ပရမ်းပတာ ကျခြင်းတည်း ပရမ်းပတာ ကျရောက် ခြင်းဆိုသည်ကား အလိုရှိရာဘဝကို ရည်ရွယ်၍ ကျရောက် နိုင်ကြသည်မဟုတ်၊ အမှတ်မရှိ တစ်ခုခုသောက်၏ ပစ်ချခြင်းဖြင့် ရောက် တတ်ရာရာ ကျရောက်ခြင်းကို ဆိုသတည်း။

ထန်းပင်ပေါ်က ထန်းသီးတို့၏ ကြွေကျခြင်းကဲ့သို့ အုန်းပင် ပေါ်က အုန်းသီးတို့၏ ကြွေကျခြင်းကဲ့သို့ ပုံထုဇ္ဇန် သဘာဝတို့မှာ သေ သည်၏ အခြားပဲ့ပွဲ ပေါက်လွှတ်ကျခြင်းကို ဆိုသတည်း။

ခပ်သိမ်းသော သတ္တဝါတို့မှာ တစ်ဘဝလျှင် တစ်ခါသေရခြင်း ဘေးသည် မြေ၏၊ သေပြန်လျှင် ပုံထုဇ္ဇန် သတ္တဝါတို့မှာ သေသည်၏ အခြားပဲ့ပွဲ ပရမ်းပတာကျ ရောက်ခြင်း ဘေးကြီးသည်လည်းမြေ၏၊ သေခြင်းဘေးကြီးနှင့် ပရမ်းပတာကျခြင်း ဘေးကြီးသည် အစဉ်အမြဲ ဖက်တွဲလျက်ရှိ၏၊ သေရခြင်းဘေးထက် ပရမ်းပတာ ကျရောက်ခြင်း ဘေးသည် အလွန်ကြီးကျယ်၏။

လူ့ပြည်မှ သေလွန်ကြသော ပုံထုဇ္ဇန်သတ္တဝါတို့မှာ အောက် မဟာအ ပိုစိ ငရဲကြီးတိုင်အောင် အလုံးစုံသော အပါယ်လေးဘုံတို့သည် အဆီးအတားမရှိ ကောင်းကင်ကြီးအသွင် ဟာလာဟင်းလင်း အပြင်ကြီး အလားရှိ၏၊ လူ၏အသက် ဝိညာက်ချုပ်ဆုံးသည်နှင့် တစ်ပြိုင်နက် ဘယ်ငရဲဘုံသို့မဆို ကျရောက်နိုင်၏၊ ဝေးသည် နီးသည်ဟု အထူးမရှိ၍



ဘယ်တိရွှေ့နှင့်မျိုးမဆို၊ ဘယ်ပြီတွာမျိုးမဆို၊ ဘယ်အသုရကာယ်မျိုးမဆို၊ မှက်တောင်တစ်ခတ် လျှပ်တစ်ပြက်အတွင်း ခဏာချင်းဖြစ်နိုင်၏။ အထက် နတ်ပြည် ခြောက်ထပ်တို့မှ သေလွန်ကြရာ၌လည်း တို့အတူပင်တည်း၊ အထက်ရှုပ်၊ အရှုပ်မြဲဟုပြည်တို့မှ သေလွန်ကြရာ၌မူကား အဖြောင့် အပါယ်လေးဘုံသို့ ဦးတိုက်မကျမှု၍ နတ်ပြည် လူပြည်၌ တစ်ဖန် ရပ် တန်းပြီးမှ အပါယ်လေးဘုံသို့ ကျရောက်နိုင်ကြကုန်၏။

ခပ်သိမ်းသော သတ္တဝါတို့သည် သေခြင်းဘေးကို ကြောက်လန်းကြ ကုန်မြှုပ်ရာ၌ သေခြင်းဘေးမှာ ဤပရမ်းပတာကျရောက်ခြင်း ဘေးကြီး အပြီးပါရှိ၍ နေသည့်အတွက်ကြောင့် သေခြင်းဘေးကြီးမှ အထူးအချွန် အလွန်ကြောက်ကြရကုန်၏။

ပရမ်းပတာ ကျရောက်ခြင်းဘေးကြီး မရှိကြကုန်သည်ဖြစ်၍ သေသည့် နောက်၌ မိမိတို့အလိုရှိရာ ရည်ရွယ်ရာ ဘုံဘဝသို့ ရည်ရွယ်တိုင်း ရောက်နိုင်ကြပါကုန်မူကား သေခြင်းဘေးကို ဤမျှလောက်လန်းကုန်လိမ့် မည်မဟုတ်၏ တစ်ဘုံ၌ ကာလကြားလောင်းလျင် ဘုံ အသစ်ပြောင်းလိုသော စိတ်ဖြစ်လာတတ်သော် သေခြင်းကို အလိုရှိကြသောအခါပင် ရှိတန်ရာသေး၏။

ဤဝိနိပါတအလားဟုဆိုအပ်သော ပုံထူးနှင့်တို့သည် အဘယ်မျှလောက် ကြီးကျယ်လေသနည်းဟူမှ-

ဤအရာ၌

၁။ နခသိခသုတ်,

၂။ ကာဏာကွားပသုတ်

ဤသုတ်နှစ်ပါးကို ပြဆိုရာ၏။



၁။ နခသီခသုတ်၏ လိုဂင်းအနက်ကား -တရုံသောအခါ
မြတ်စွာဘုရားသည် လက်သည်းတော်ဖျား၌ မြေမှန်ငယ်တိုကို တင်ထားပြီး
လျှင် ရဟန်းတိုကို ခေါ်၍ ဤသို့ မိန့်တော်မူ၏။

ရဟန်းများတို့-ငါ၏လက်သည်းတော်ဖျားတွင် တင်ထားသော
မြေမှန်စုနှင့် မဟာပထဝီ တစ်ပြင်လုံးတွင် ရှိနေသော မြေမှန်တိုကို
အနည်းအများအားဖြင့် နှိုင်းယဉ်သည်ရှိသော် အဘယ်မြေမှန်စုက
နည်းပါး၍ အဘယ်မြေမှန်စုက များပြားမည်နည်းဟု မေးတော်မူ၏။

ထိုအခါ ရဟန်းတို့က လက်သည်းတော်ဖျား၌ တင်ထားသော
မြေမှန်စုက အလွန်ပင်နည်းပါးပါကြောင်း၊ မဟာပထဝီ တစ်ပြင်လုံးမှာ
ရှိနေသော မြေမှန်စုက အလွန်ပင်များပြားပါကြောင်း ငါးမဟာပထဝီ
မြေမှန်စုနှင့်အ နည်းအများအားဖြင့် နှိုင်းယဉ်သည်ရှိသော် အရှင်ဘုရား
လက်သည်းတော်ဖျား၌ တင်ထားသော မြေမှန်စုသည် ရှိသည်ဟူ၍
မပြောဆိုလောက်ပါကြောင်း ဖြေကြားကြကုန်၏။

ထိုအခါ မြတ်စွာဘုရားက ရဟန်းတို့-ဤဥပမာနှင့်တူစွာ ဤလူ
ပြည်မှ သေလွန်ကြကုန်သော သူ အပေါင်းတို့တွင် လူပြည်နတ်ပြည်တို့မှာ
ဖြစ်ရသောသူ, နတ်ပြည်တို့မှ သေလွန်ကြသော သူအပေါင်းတို့တွင်
နတ်ပြည်, လူပြည်တို့မှာ ဖြစ်ရသောသူများသည် ငါ၏လက်သည်းတော်
ဖျား၌ တင်ထားသော မြေမှန်စုကဲ့သို့ အလွန်ပင် နည်းပါး၏၊ အပါယ်လေး
ဘုံတို့၌ ဖြစ်ရသောသူတို့သည်မှကား မဟာပထဝီမြေမှန်ကဲ့သို့ အလွန်ပင်
များပြားကုန်၏ဟူ၍လည်းကောင်း၊ တစ်ဖန် အပါယ်လေးဘုံတို့မှ
သေလွန်ကြကုန်သော သူအပေါင်းတို့တွင် လူပြည် နတ်ပြည်တို့မှာ ဖြစ်
ရသောသူများသည် ငါ၏လက်သည်းတော်ဖျား၌ တင်ထားသော
မြေမှန်စုကဲ့သို့ အလွန်နည်းပါး၏၊ အပါယ်လေးပါးတို့၌ အဖန်တလဲဖြစ်



နေကြရကုန်သော သတ္တဝါတို့သည်သာလျှင် အလွန်များပြားကုန်၏ ဟူ၍လည်းကောင်း မိန့်တော်မူ၏။ ဤကား နခသိခသုတ်၏ အနက် အဓိပါယ်တည်း။

မဟာသမုဒ္ဒရာလေးစင်း၌ ရှိသော ရေသတ္တဝါမျိုးတိုနှင့်တက္က အပါယ် လေးဘုံအသိက်အအုံ ကြီးကျယ်ပုံကို စွဲစုစွာမြော်ရှုပြီးလျှင် ယခုပြဆိုခဲ့ပြီးသော နခသိခသုတ်အထွက် အနက်အဓိပါယ်အတိုင်း အပါယ်ရောက် အပါယ်ကျဝိနိပါတ အလားကြီးသည် ဘယ်မျှလောက် ကြီးကျယ်ကြောင်းကို မြော်မြင်သိရှိနိုင်ရာ၏။

၂။ ကာဏက္ခာပသုတ်၏ လိုရင်းအနက်ကား တစ်ရုံသောအခါ မြတ်စွာဘုရားသည် ရဟန်းတိုကိုခေါ်၍ ဤသို့မိန့်တော်မူ၏။

ရဟန်းတို့-မဟာသမုဒ္ဒရာကြီး၌ မျက်စိနှစ်ဘက်ပျက်ကွယ်သော လိပ်ကာက်းကယ်တစ်ခုသည် ရှိရာ၏၊ ထိုလိပ်ကာက်းကယ်သည် နက်လှ စွာသော ရေ၏အတွင်း၌ ဦးခေါင်းလှည့်မိလှည့်ရာ မရပ်မနား သွား၍ နေ၏။ အနှစ်တစ်ရာ၊ အနှစ်တစ်ရာရှိမှ ရောက်လေရာရာ၌ တစ်ကြိမ် တစ်ကြိမ်သာ အထက်ရေပေါ်သို့ ဦးခေါင်းပေါ်၏၊ တစ်ဖန် မဟာ သမုဒ္ဒရာကြီး၌ပင်လျှင် တစ်ခုသော အရပ်၌ ရထားထမ်းပိုးတုံးတစ်ခုသည် ကျရောက်နေရာ၏၊ ထိုထမ်းပိုးတုံးသည် အပေါက်တစ်ခုသာရှိ၏၊ လေလိုက်၊ လိုင်းလိုက်၊ ရေကြောင်းလိုက် မရပ်မနား လွှင့်မော်ခါနေ၏၊ ထိုသို့နေကြရာတွင် အကြောင်အခါ၌ လိပ်ကာက်းကယ်၏ ဦးခေါင်းပေါ်ရာအရပ်သို့ ထမ်းပိုးတုံးသည် ရောက်လေ၍ လိပ်၏ဦးခေါင်းသည် ထမ်းပိုးပေါက်၌ လျှို့မိစွာပို့လေရာ၏၊ ထိုသို့ လျှို့မိစွာပို့သော အခါအခွင့် သည် ကြံကြိုက်နိုင်မည်လောဟု မေးတော်မူ၏။



ထိအခါ ရဟန်းတိုက ကြံ့ကြိုက်နိုင်ရာ မရှိပါကြောင်း၊ သို့ရာတွင် မြတ်စွာဘုရား။ . . ကမ္မာမည်သည် အလွန်ကြာရှည်လှသည်ဖြစ်၍ လိပ်ငယ် သည်လည်း မသေမပျောက် ထမ်းပိုးသည်လည်း မပုပ်မဆွဲး ကာလအရှည် တည်နေပါကုန်မူကား တစ်ကြိမ်တစ်ခါ ကြံ့ကြိုက်သော ကြံ့ကြိုက်ရန်ရှိ ပါကြောင်း ဖြေကြားကြကုန်၏။

ထိအခါ မြတ်စွာဘုရားက ရဟန်းတို့-ဤအရေးအခွင့်သည် ခဲယဉ်းသည်ဟု မဆိုလိုလောက်သေး၊ ဤအရေး အခွင့်ထက် အဆ အရာမက အဆ အထောင်မက ခဲယဉ်းလှသော အရာသည်ရှိသေး၏၊ အဘယ်အရာနည်းဟူမှ ဤလူဘဝမှ သေလွန်၍ အပါယ်လေးဘုံသို့ တစ်ကြိမ်ကျရောက်သောသူသည် လူဘုံလူဘဝသို့ တစ်ဖန် ပြန်ရောက် နှင့်ရန် အခွင့်အရေးပေတည်း။

ဤအခွင့်အရေးသည် လိပ်ကာက်းထမ်းပိုးတို့၏ အခွင့်အရေး ထက် အဆအရာမက အဆအထောင်မက သာလွန်၍ ခဲယဉ်းချေသည်၊ အဘယ်ကြောင့်နည်းဟူမှ လူဘဝ နတ်ဘဝမည်သည် အကုသိုလ် ဒုစ္စရှိက်မှတိကို ရောင်ကြည်၍ ကုသိုလ်ကောင်းမှုကို ပြုကျင့်သော သူများမှ လူဖြစ်နိုင်သည် နတ်ဖြစ်နိုင်သည်။

အပါယ်ဘုံးမူကား အကုသိုလ်မှုန်း ကုသိုလ်မှုန်း ကောင်းမှုမှုန်း မကောင်း မှုမှုန်း သုစရိုက်မှုန်း ဒုစရိုက်မှုန်း မသိကြကုန်ပြီ နိုင်ရာနိုင်ရာ သတ်မှတ်စားမှုအစရှိသော အကုသိုလ် ဒုစရိုက်တို့နှင့်သာ နေကြရကုန် တော့သည်၊ ငရဲဘုံး၊ ပြိုတာဘုံးတို့မှုလည်း ခံနေရသော ဒုက္ခအတွက် စိတ်ပူ စိတ်လောင် စိတ်ဆုံး စိတ်ညှစ်တွေနှင့်သာ နေကြရကုန်တော့သည်။

ထိုကြောင့် လူဘုံးလူဘဝသို့ တစ်ဖန်ပြန်ရောက်ရန် အခွင့်အရေး သည် လိပ်ကာက်းထမ်းပိုးအရေးထက် အဆရာထောင်မက သာလွန်



ခဲယဉ်းလေသည်ဟု ဟောတော်မှုသည်။ ဤကား ကာဏာကစ္စပ သုတေသန အနက်အဓိပါယ်ပေတည်း။

ဤသုတေသနအတိုင်း အပါယ်ဘုံးဘဝသို့ ရောက်လေသမျှသော သူအပေါင်း တို့သည် လူ့ဘုံးလူဘဝသို့ ရောက်လာမည့်အရေး အလွန်ဝေးရသည်မှာ အပါယ်ဘုံးသားတို့မည်သည် အထက်သို့ဦးခေါင်းမပြု အောက်သို့သာ ဦးခေါင်းပြုကြကုန်၏။

အောက်သို့သာ ဦးခေါင်းပြုခြင်းဆိုသည်ကား တစ်ဘဝထက် တစ်ဘဝ အမိုက်တရား တိုးပွားရှုသွားကြသဖြင့် မြစ်ရေတို့သည် နိမ့်ရာ သို့သာ စီးဆင်းကြကုန်သကဲ့သို့ တစ်ဘဝထက်တစ်ဘဝ ယုတေနမြဲရာ သို့သာ ရွှေ့ရှုကြကုန် ရကား အထက်လမ်းပိတ်၍ အောက်ထက်အောက် နှစ်မြှုပ်လမ်း ဟင်းလင်း ကြီးပွင့်၍ နေခြင်းကို အောက်သို့ ဦးခေါင်းပြုခြင်း ဆိုသည်။

ဤကာဏာကစ္စပသုတေသနအရကို မြော်မြင်ကြသဖြင့်လည်း ပုံထူးဇူး သတ္တဝါတို့၏ ဝိနိပါတအလားကြီး ဝိနိပါတဘေးကြီးသည် ပရမ်းပတာကျ ရောက်မှုကြီးသည် ဘယ်မျှလောက် ကြောက်မက်ဘွယ် လန့်ဘွယ်ကြီး ကျယ်ကြောင်းကိုလည်း သိရှိရှိကြကုန်ရာသည်။ ဤကား ပုံထူးဇူးရရှိတို့ တည်း။

(J) အရာယေတီ ဆိုသည်ကား အဝိနိပါတရတိတည်း၊ အဝိနိပါတရတိဆိုသည်ကား သေသည်၏နောက်၌ ပရမ်းပတာ ကျ ရောက်ခြင်းမှ ကင်းလွှတ်ခြင်းတည်း။

တစ်ဘဝလျှင် တစ်ခါသေရခြင်း ဓမ္မတာနှင့်တွဲလျက် အမြဲပါရှု၍ နေသော ပရမ်းပတာကျ ရောက်ခြင်းဘေးကြီးသည် အကုန်အရှင်း ကင်းပ၍ တစ်ဘဝလျှင် တစ်ခါသေမြဲဓမ္မတာ၏နောက်၌ မိမိမိမိတို့



အလိုရှိရာဘုံ ဘဝသို့၊ သို့မဟုတ် ကောင်းမြတ်ရာဘုံဘဝသို့သာ ရောက်နိုင်ခြင်းတည်း။

ထန်းပင်ပေါ်အုံးပင်ပေါ်တို့မှ ထန်းသီးခိုင် အုန်းသီးခိုင်များ ကျသကဲ့သို့ ပရမ်းပတာကျရောက်ခြင်းမှ ကင်းလွတ်၍ ထန်းပင်ပေါ်အုန်းပင်ပေါ်တို့မှ ကျေးငှက်တို့သည် အလိုရှိရာသစ်ပင်တို့သို့ ကောင်းကင်ခရီးဖြင့် ပုံသန်းကူး ပြောင်းကြကုန်သကဲ့သို့ ပရမတ္တအရိယာမျိုး ဖြစ်ကြကုန်သော လူ နတ်ပြဟာ တို့သည် မိမိမိမိတို့ ဖြစ်ရာဘုံဘဝမှ သေလွန်ကြကုန်၍ ဘဝတစ်ပါးသို့ ပြောင်းသွားကြကုန်သောအခါ ကောင်းမြတ်သော လူဘဝ၊ နတ်ဘဝ၊ ပြဟာ့ဘဝတို့တွင် မိမိမိမိတို့ ရောက်လိုရာဘုံဘဝတို့သို့ ရောက်နိုင်ကြကုန်၏။

ဘယ်ဘုံဘဝသို့ ရောက်လိုသည်ဟုရည်ရွယ်ခြင်းမရှိဘဲ အမှတ်မဲ သေလွန်ခဲ့သော်လည်း ကောင်းမြတ်သော ဘုံဘဝသို့သာ ရောက်ကြလေကုန်၏၊ အပါယ်လေးပါးသို့ ကျရောက်ခြင်းမှ အရှင်း ကင်းလွတ်ကြလေကုန်၏၊ သည်သာ မကသေး၊ လူဘုံးလူဘဝသို့ ရောက်ကြရာ၌လည်း အမျိုးစည်းစိမ့် ယုတ်ညံ့သော ဒုက္ခိတလူမျိုး၊ မသူတော်လူမျိုး၊ မိစ္စာဒို့ လူမျိုးတို့၌ ဖြစ်ရခြင်းမှ အရှင်း ကင်းလွတ်၍ အမျိုးစည်းစိမ့် မြင့်မြတ်သော လူမျိုး၊ သပ္ပါရီသလူမျိုး၊ သမ္မာဒို့ လူမျိုးတို့၌သာ ဖြစ်ကြရကုန်၏။

နတ်ဘုံ၊ နတ်ဘဝသို့ ရောက်ကြရာ ပြဟာ့ဘုံ၊ ပြဟာ့ဘဝသို့ ရောက်ကြရာ၌လည်း ဘုံးတန်ခိုးယုတ်သော နတ်မျိုး၊ ပြဟာ့မျိုး၊ မိစ္စာ အယူရှိကြသော နတ်မျိုး၊ ပြဟာ့မျိုးတို့၌ ဖြစ်ကြရခြင်းမှ အရှင်းကင်းလွတ်ကြကုန်၏၊ ဘုံးတန်ခိုး ကြီးမြတ်သော နတ်မျိုး၊ ပြဟာ့မျိုး၊ သမ္မာအယူ ဖြစ်စ်သော နတ်မျိုး၊ ပြဟာ့မျိုးတို့၌သာ ဖြစ်ကြရကုန်၏။



နေသိခသုတ္တုတွဲလာသော ပုဂ္ဂန္တနှင့် ကာဏကစ္စပသုတ္တုတွဲလာသော ပုဂ္ဂန္တနှင့် ဝိနိပါတဘေးကြီးမှ အရှင်းကင်းလွှတ်ကြကုန်၏။ ဤကား အရိယဂတိ အရိယာတို့၏ အလားကို ပြဆိုချက်တည်း။

ဤစကား၏ လူဖြစ်သောသုတ္တုသည် သစ်ပင်ပေါ်မှကျခဲ့လျှင် ထန်းသီးခိုင် အုန်းသီးခိုင်တို့ကျသကဲ့သို့ ပရမ်းပတာ ကျကြကုန်၏။ အဘယ်ကြောင့်နည်းဟူမှ ကောင်းကင်သို့ ပုံသန်းနိုင်သောအတောင် မရှိသည့်အတွက်ကြောင့်တည်း။

ထိုအတူ ပုဂ္ဂန္တမျိုးဖြစ်ကြသော နတ်၊ လူ၊ မြေဟာ၊ သတ္တဝါတို့မှာ ဘဝခန္ဓာတစ်ခု ပျက်ဆုံး၍ ဘဝခန္ဓာတစ်ခုသို့ ပြောင်းရွှေကြရာ၌ ဒိဋ္ဌဝိပလ္လာသ ကြီး ရှိနေကြသည့်အတွက် မရှင်ရှစ်ပါးဟူသော အတောင် မရှိကြသည့်ဖြစ်၍ ဝိနိပါတဘေးကြီး၏ ကင်းပြမ်းခြင်းတည်းဟူသော ဟင်းလင်းအပြင် ကောင်းကင် ကြီးကို အမှိုအတွယ် မပြဖြစ်ကြကုန်သော နတ်၊ လူ၊ မြေဟာ သတ္တဝါတို့မှ မိမိတို့ ကိုယ်ခန္ဓာ ပျက်ဆုံး၍ ဘဝတစ်ပါး သို့ ပြောင်းရွှေကြသောအခါ ဝိနိပါတဘေးကြီး ပရမ်းပတာ ကျကြကုန်၏။

ဤစကား၏ ပကတိသော လူတို့သည် မြင့်စွာသော သစ်ပင်ထက် သို့ တက်ကြကုန်ရာ မြှုတွယ်ရာဖြစ်သော သစ်ကိုင်းတို့ ကျိုးပြတ်ခဲ့သော် သစ်ကိုင်းနှင့်တကွ အောက်မြေအရပ်သို့ ပရမ်းပတာ ကျခြင်းဖြင့် ကျကြလေကုန်၍ သေသေသော်လည်းသော မသေသေသော်လည်း မလု မပ ဒုက္ခကြီးစွာရောက်ကြကုန်၏။ အဘယ်ကြောင့်ဆိုသော ထိုလူတို့မှာ သစ်ကိုင်းတို့သည်သာလျှင် မြှုတွယ်ရာ ရှိကြကုန်၏။ သစ်ကိုင်းမှတစ်ပါး မြှုတွယ်ရာ မရှိကြကုန်၊ ကောင်းကင်သို့ ပုံသွားရန် အတောင်လည်း မရှိကြလေကုန်။



ထိုအတူ ဒီဇိုင်ပလ္ာသ ရှိနေကြကုန်သော လူ, နတ်, ပြဟ္မာ သတ္တဝါတို့မှုလည်း အတူဒီဇိုင် မိမိ, မိမိတို့၏ ကိုယ်ခန္ဓာတိကို ဖိုတွယ် ကြကုန်သည်ဖြစ်၍ မိုတွယ်ရာဖြစ်သော ကိုယ်ခန္ဓာ ချုပ်ဆုံးခဲ့သော ပရမ်းပတာကျခြင်းသို့သာ ရောက်ကြလေကုန်၏။

အဘယ့်ကြောင့်နည်းဆိုသော ထိုလူတို့မှာ မိမိတို့၏ ကိုယ်ခန္ဓာ တို့သည် သာလျှင် မိုတွယ်ရာရှိကြကုန်၏၊ ကိုယ်ခန္ဓာတိမှုတစ်ပါး ဝိနိပါတ ဂတိမှ လွှတ်ပြုမီးခြင်းဟုဆိုအပ်သော နိဗ္ဗာန်တည်းဟူသော မိုတွယ်ရာ တစ်ပါးလည်း မရှိကြကုန်၊ ဝိနိပါတသို့ မကျရလေအောင် အလွန်ရှုက် ဆောင်နိုင်သော မဂ္ဂင်ရှစ်ပါး တည်းဟူသော အလွန်သန့်စွမ်းလှုစွာသော အတောင်လည်း မရှိကြလေကုန်။

အတောင်ရှိကြသော ကျေးငှက်တို့သည် မြှင့်စွာသော သစ်ပင်တို့ ၌ နားနေကြကုန်ရာ နားနေရာဖြစ်သော သစ်ကိုင်းတို့ ကျိုးပြတ်ခဲ့သော လည်း အောက်သို့ကျခြင်းမရှိကုန်၊ တစ်ပါးသော သစ်ပင်သို့ ကောင်း ကင်ခရီးဖြင့် ပုံကြလေကုန်၏၊ အဘယ့်ကြောင့်နည်းဆိုသော ထိုကျေးငှက် တို့မှာ သစ်ကိုင်းကို မိမိကိုယ်ပြု၍ မိုတွယ်ကြသည် မဟုတ်ကုန်၊ ခဏ ခေတ္တာ နားနေရုံမှ ဖြစ်ကြကုန်၏၊ ကောင်းကင်နှင့် အတောင်တို့ကိုသာ အမှုကြီးမှုပိုကြကုန်၏။

ထိုအတူ ဒီဇိုင်ပလ္ာသမှ ကင်းလွှတ်ကြကုန်ပြီးသော အရိယာ မျိုးဖြစ်သော လူ, နတ်, ပြဟ္မာ သတ္တဝါတို့မှာ မိမိ, မိမိတို့၏ ကိုယ်ခန္ဓာတိကို ငါ၏အတွေ့ဟု မိုတွယ်ခြင်းမရှိကြကုန်၊ ကိုယ်ခန္ဓာတိမှုတစ်ပါး ဝိနိပါတ ဂတိမှ လွှတ်ပြုမီးခြင်းဟုဆိုအပ်သော နိဗ္ဗာန်တည်းဟူသော နိစ္စ ထာဝရရှိင် မြေသော မိုတွယ်ရာကြီးလည်း လက်ကိုင်လက်စွဲ အမြှိုက်ကြကုန်၏။



ကောင်းမြတ်ရာ ဘုံဘဝသို့သာလျှင် ရောက်နိုင်ကြရန် ကံနှင့်အမြဲ
ဖက်တွဲပါရှိသော အလွန်သိန်စွမ်းလွှာတော်သော မရှင်ရှုစ်ပါး တည်းဟူသော
အတောင်အားနှင့်လည်း အလွန်ပြည့်စုံလုံလောက်ကြကုန်၏၊ ဤကား
ပုံထူးနှင့် အရိယာတိ နှစ်ပါးတို့၏ အထူးပေတည်း။

ဂတိကထားပြီး၏။

-----*

၆-သစ္စကထာ

သစ္စာတရား J-ပါး

သစ္စာဆိုသည်ကား သူ့အမည်သညာနှင့် သူ့သဘာဝ အစဉ်
ထာဝရ ညီညွတ်ဖြောင့်မှုန်သည်ကို ဆိုသတည်း။

ထိုသစ္စာသည်-

- (၁) သမုတ်သစ္စာတစ်ပါး
- (၂) ပရမတ္တသစ္စာ တစ်ပါး

ဟူ၍ နှစ်ပါးအပြားရှိကုန်၏၊ ထိုနှစ်ပါးတို့တွင်-

(၁) သမုတ်သစ္စာ ဆိုသည်ကား လောကီဘုံသား လူအများ
တို့၏ ခေါ်ရှိးပြောရှိးဖြစ်သော သမုတ်ပညတ်တို့၏ အလယ်၌ အဖြောင့်
အမှန်မျိုးသည် သမုတ်သစ္စာမည်၏။

အတ္ထရှိ၏၊ ဦးရှိ၏၊ ပုဂ္ဂလ်ရှိ၏၊ သတ္တဝါရှိ၏၊ လူရှိ၏၊ နတ်ရှိ၏၊
သိကြားရှိ၏၊ ပြဟာရှိ၏။ ဆင် မြင်း ကျွဲ့ စွား ရှိ၏၊ ဦးခေါင်း၊ လက်၊
ခြေစသော အရီးကြီးငယ်ရှိ၏၊ ဆံပင်၊ အမွေး၊ ခြေသည်း၊ လက်သည်းရှိ၏
စသည်တို့ပေတည်း။



ဤသမုပ္ပန်သစ္စာသည် မှသာဝါဒ၏ ဆန့်ကျင်ဘက်ပေတည်း၊ မှသာဝါဒကို ပထ်နိုင်၏၊ တစ်ဘဝအတွင်းတွင် အခါခါဖြစ်ခြင်း၊ အခါခါ ချုပ်ခြင်းဟူ၍ မရှိဘဲ တစ်ခုတည်းနှင့် တစ်သက်လုံး ခိုင်မြှုပ်နှံသော အတွေ့မည်သည် ဧကန်အမှန်ရှိ၏၊ ဗိုဝင်ယည်သည် ဧကန်အမှန်ရှိ၏ဟု ပြောဆိုကြသော စကားမျိုးတို့သည် လောကီဘုံသား လူအများတို့၏ ပြောရှိးဆိုရှိးအတိုင်း ပြောဆိုကြသော စကားဖြစ်၍ ပြောဆိုသောသူမှာ မှသာဝါဒမဖြစ်၊ ဘယ်သူ တစ်ဦးတစ်ယောက်ကိုမျှ လှည့်စားခြင်းမဖြစ်။

ပရမတ္ထသစ္စာ အလိုအားဖြင့်မှုကား ထိုစကားမျိုးသည် အနိစ္တ်နိုးဟူ၍ ဖောက်ပြန်ခြင်း၊ အနတ္တ်အတွေ့ဟူ၍ ဖောက်ပြန်ခြင်းတည်းဟူသော ဝိပလ္ာသအမှန်ဖြစ်၏၊ ထိုဝိပလ္ာသတရားကို မပယ်နိုင်သမျှကာလပတ်လုံး သံသရာဝင့်ဒုက္ခမှ မလွတ်နိုင်။ ပုဂ္ဂိုလ်ရှိ၏၊ သတ္တဝါရှိ၏၊ ဆံပင်၊ အမွေး၊ ခြောသည်း၊ လက်သည်းရှိ၏ ဟူရာတို့၌လည်း ထိုနည်းအတူ ဆိုလေ။

(j) ပရမတ္ထသစ္စာ ဆိုသည်ကား ဓာတ်သဘာဝ ဓမ္မသဘာဝ အလိုအားဖြင့် အလွန်ဟုတ်မှန်လှသော ရှိ၊ မရှိစကားမျိုး တရားမျိုးသည် ပရမတ္ထသစ္စာမည်၏။

ရှိ၊ မရှိနှစ်ပါးတို့တွင် ရှိ ဆိုသည်ကား ပထဝါဓာတ်၊ အာပေါဓာတ်၊ တေဇောဓာတ်၊ ပါယောဓာတ်ရှိ၏၊ စိတ်ဝိယာဓာတ်ရှိ၏၊ ဖသ၊ ဝေဒနာ၊ သညာ၊ စေတနာရှိ၏၊ ရပ်ခန္ဓာရှိ၏၊ နာမ်ခန္ဓာရှိ၏ စသည်တို့ပေတည်း။

မရှိ ဆိုသည်ကား အတွေ့မရှိ ဗိုဝင်ယည်း၊ ပုဂ္ဂိုလ်မရှိ သတ္တဝါမရှိ လူမရှိ၊ နတ်မရှိ၊ သိကြားမရှိ၊ ပြဟ္မာမရှိ၊ ဆင်၊ မြင်းကွဲ၊ စွားမရှိ ဦးခေါင်းဟူ၍ မရှိ၊ လက်၊ ခြောသော အဂီးကြီးကယ်ဟူ၍ မရှိ၊ ဆံပင်၊ အမွေး၊ ခြောသည်း၊ လက်သည်းဟူ၍ မရှိ စသည်တို့ပေတည်း။



အတ္ထမရှိ၊ ဒို့ဝေမရှိဆိုသည်ကား တစ်ဘဝအတွင်းတွင် အခါခါဖြစ်ခြင်း၊ ချုပ်ခြင်းဟူ၍ မရှိဘဲ တစ်ခုတည်နှင့် တစ်သက်လုံး ခိုင်မြှုပ်နေသော အတ္ထ၊ ဒို့ဝေဟူ၍ မရှိဆိုလိုသည်။

ပုဂ္ဂိုလ်မရှိ၊ သတ္တဝါမရှိ စသည်တို့၏လည်း ရုပ်စာတ်၊ နာမ်စာတ်တို့သည်သာ ရှိကုန်၏၊ ထိုရုပ်စာတ်၊ နာမ်စာတ်တို့သည်လည်း ပုဂ္ဂိုလ်မဟုတ်၊ သတ္တဝါမဟုတ်၊ နတ်၊ ပြဟ္မာစသည်မဟုတ်၊ ထိုရုပ်စာတ်၊ နာမ်စာတ်တို့မှ တစ်ပါး ပုဂ္ဂိုလ် သတ္တဝါဟူ၍ အသီးအခြား မရှိ၊ လူ၊ နတ်၊ ပြဟ္မာစသည်လည်း မရှိဟု ဆိုလေ။

ဤပရမတ္ထသစ္ာသည် ဝိပလ္ာသတရား၏ ဆန့်ကျင်ဘက်ပေတည်း၊ ဤပရမတ္ထသစ္ာတရားမှ သာလျှင် ဝိပလ္ာသတရားကို ပယ်နိုင်၏၊ ဝိပလ္ာသ တရားကို ပယ်နိုင်မှသာလျှင် သံသရာဝဏ္ဏဒ္ဓမှ ထွက်မြောက်နိုင်၏။

သမုတိသစ္ာ အလိုအားဖြင့် ပုဂ္ဂိုလ်ရှိ၏၊ သတ္တဝါရှိ၏၊ ပုဂ္ဂိုလ်သတ္တဝါတို့သည် သံသရာ၌ တစ်ဘဝမှုတစ်ဘဝဆို ကျင်လည် ပြောင်းသွား၍ နေကြ၏၊ ပရမတ္ထသစ္ာ အလိုအားဖြင့် ပုဂ္ဂိုလ် မရှိ၊ သတ္တဝါမရှိ၊ တစ်ဘဝမှ တစ်ဘဝဆို ကျင်လည်ပြောင်းသွားသည်ဟူ၍မရှိ၊ သို့သော် ဤသစ္ာနှစ်ပါးသည် ဖြောင့်ဖြောင့်ဆန့်ကျင်ဘက် ဖြစ်နေဘိ၏ တကားဟု ဆိုရန်ရှိ၏၊ ဖြောင့်ဖြောင့် ဆန့်ကျင်ဘက် မဖြစ်ကြစေရန် အဖြောမူမှုကား-

သမုတိသစ္ာအလိုအားဖြင့် ပရမတ္ထသစ္ာအလိုအားဖြင့် အလိုနှစ်ပါး သီးသန့်ခြားလျက် ရှိလေပြီ။

သမုတိသစ္ာအလိုနှင့် ပုဂ္ဂိုလ်သတ္တဝါရှိ၏ဟု ပြောဆိုခဲ့သော သမုတိသစ္ာ အလိုဆိုသောကြောင့် ပရမတ္ထသစ္ာ ဆရာက မငြင်းပယ်ရ၊ ပုဂ္ဂိုလ် သတ္တဝါဟု သမုတိပည်ရှိသည်ကား အမှန်ပင်ဖြစ်၏။



ပရမတ္တသစ္ာ အလိုအားဖြင့် ပုဂ္ဂိုလ်သတ္တဝါမရှိဟူ၍ ပြောဆိုခဲ့သော် ပရမတ္တသစ္ာအလို ဆိုသောကြောင့် သမုတ်သစ္ာ ဆရာကမြင်းပယ်ရာ ပရမတ္တသစ္ာဟူသည် ရုပ်တရား၊ နာမ်တရားသည်သာ အမှန်ဖြစ်၏၊ ပရမတ္တသစ္ာမှာ ပုဂ္ဂိုလ်ဟူ၍ မရှိ၊ သတ္တဝါဟူ၍ မရှိ။

ဥပမာကား တစ်ခုသော မြေအရပ်မှ မြေစိုင်ခတိုကို တူးယူ၍ အမှန်ပြုပြီး လျှင် အိုးအမျိုးမျိုး၊ ခွက်အမျိုးမျိုး ပြုလုပ်သုံးဆောင်ကြသဖြင့် လောကကြီး၌ မြေအိုးအမျိုးမျိုး၊ မြေခွက်အမျိုးမျိုးရှိကြ၏၊ တရားစကား ပြောဆိုကြရန် ဤလောကမှာ မြေအိုး၊ မြေခွက်မည်သည် ရှိ၏လောဟု မေးခဲ့သော် သမုတ်သစ္ာအလိုအားဖြင့် မြေအိုး၊ မြေခွက်မည်သည် ကက်အမှန်ပင်ရှိ၏ ဟူ၍ ဖြေဆိုရမည်၊ ပရမတ္တသစ္ာ အလိုအားဖြင့် မြေသည်သာရှိသည်၊ အိုး၊ ခွက်ဟူ၍ မရှိဟု ဖြေဆိုရမည်၊ ထိနှစ်ပါးတို့တွင် သမုတ်သစ္ာအလိုမှာ လောကီဘုံသား လူအများတို့၏ ပြောရှိးဆိုရှိး ထင်ရှားရှိသည့်အတိုင်းပင် ဖြေဆိုသည် ဖြစ်၍ ရှင်းလင်းဖွယ်မရှိ ပရမတ္တသစ္ာ အလို၌မူကား ရှင်းလင်းဖွယ်ရှုံးချေ၏။

ပရမတ္တသစ္ာအလိုအားဖြင့် မြေအိုး၊ မြေခွက်ဟူသော စကား၌ မြေသည်သာရှိ၏၊ အိုးဟူ၍ ခွက်ဟူ၍ မရှိ အကြောင်းမူကား မြေဟူသော အမည်သည် အိုး၊ ခွက်၏ အမည်မဟုတ်၊ မြေမျိုးမြေစစ်၏ အမည်သည်သာ ဖြစ်၏၊ အကြောင်းမူကား သံအိုး၊ သံခွက်၊ ကြေးအိုး၊ ကြေးခွက်၊ ရွှေအိုး၊ ရွှေခွက်၊ ငွေအိုး၊ ငွေခွက်များလည်းရှိ၏၊ ထိအိုး၊ ထိခွက်များကို မြေအိုး၊ မြေခွက်ဟူ၍ မခေါ်ရာ အဘယ်ကြောင့်နည်း၊ မြေမဟုတ်သော ကြောင့်တည်း။



အိုးခွက်ဟူသော အမည်သည်လည်း မြေ၏အမည်မဟုတ်၊ အိုးသဏ္ဌာန် ခွက်သဏ္ဌာန်ဟူသော အဝန်း အပိုင်းစသော သဏ္ဌာန် ပညတ်၏ အမည်သည်သာဖြစ်၏။

အကြောင်းမှုကား အိုးခွက်သဏ္ဌာန် မရှိကြသော မြေစိုင်ခဲစ သည်ကို အိုး၊ ခွက်ဟူ၍ မခေါ်ရ ထိုကြောင့် မြေဟူသော အမည်သည် အိုးခွက်၏ အမည်မဟုတ်၊ မြေ၏တိ၏ အမည်သည်သာဖြစ်၏၊ အိုး၊ ခွက်ဟူသော အမည်သည် ထိုမြေ၏အမည်မဟုတ်၊ သဏ္ဌာန်ပညတ်၏ အမည်သည်သာ ဖြစ်၏၊ သဏ္ဌာန်ပညတ်ဟူသည် မြေမှုန့်တို့မှ အသီးအခြား ဓာတ်သားဝတ္ထု၊ ရှိသည်မဟုတ်၊ မြေမှုန့်တို့၏ ပေါင်းစွဲ တည်နေပုံ အထူးကို အမှုပြု၍ စိတ်ထဲတွင် ထင်မြင်ရသော သဏ္ဌာန် နိမိတ် အရိပ်အသွင်မျိုးများသာ ဖြစ်၏၊ ထိုကြောင့် ပရမတ္တအလိုအားဖြင့် မြေသည်သာ ရှိသည်၊ အိုး၊ ခွက်ဟူ၍မရှိဟု ဖြေဆိုပေသည်။ ရှင်းလင်းချက်။

သမုတ်သစ္စပြီး၏

-----*

ပရမတ္တသစ္စမျိုး ဆိုသည်ကား

(၁) ရုပ်တရား၊

(၂) နာမ်တရား၊

ဟူ၍ နှစ်ပါးရှိ၏။ ထိုနှစ်ပါးတို့တွင်-

၁။ ရုပ်တရားသည် နှစ်ဆယ့်ရှစ်ပါးရှိ၏။ နှစ်ဆယ့်ရှစ်ပါးဟူသည်ကား -



- ပထဝိဓာတ်, အာပေါ်ဓာတ်, တေဇ္ဇာဓာတ်, ဝါယောဓာတ်ဟူသော မဟာဘုတ်ကြီးလေးပါး။
- စက္ခဝါး၊ သောတဝါး၊ ယာနဝါး၊ နိဂုဝါး၊ ကာယဝါး၊ ဟဒယဝါးဟူသော ဝါးရှုပ်ခြာက်ပါး။
- ကူစိဘာဝရှုပ်, ပုမ္မာဝရှုပ်ဟူသော ဘာဝရှုပ်နှစ်ပါး
- နိဝင်တရှုပ်တစ်ပါး။
- အာဟာရ ရှုပ်တစ်ပါး။
- ရှုပါရုံ, သဒ္ဓါရုံ ဂန္ဓာရုံ, ရသာရုံဟူသော ဂေါစရရှုပ်လေးပါး။

ဤတစ်ဆယ့်ရှစ်ပါးတို့သည် ဖြစ်ပေါ်မှုဟူသော အတိတရား
ထင်ရှား ရှိကြခြင်းကြောင့် အတရှုပ် မည်ကုန်၏။

- အာကာသဓာတ်ဟူသော ပရီဇ္ဈာဒရှုပ်တစ်ပါး။
- ကာယဝိညာတ်, ဝစီဝိညာတ်ဟူသော ဝိညာတ်ရှုပ်နှစ်ပါး။
- လဟုတာ, မှုဒုတာ, ကမ္မညာတာဟူသော ဝိကာရရှုပ်သုံးပါး။
- ဥပစာ, သန္တတိ, ဧရတာ, အနိစ္စတာဟူသော လက္ခဏရှုပ်လေးပါး။

ဤဆယ်ပါးသော ရှုပ်တို့သည် ဖြစ်ပေါ်မှုဟူသော အတိတရား
ထင်ရှား မရှိကြခြင်းကြောင့် အဖေတရှုပ် မည်ကုန်၏။



ကတရုပ် ၁၈-ပါး

မဟာဘုတ်ကြီး ၄-ပါး

မဟာဘုတ်ကြီးဆိုသည်ကား အလွန်ကြီးပွားတတ်သည်ကို ဆိုသည်။

၁။ **ပထဝီဓာတ်** ဆိုသည်ကား မြေဓာတ်တည်း၊ မြေဓာတ်ဆိုသည်ကား ရုပ်တရားတို့၏ တည်ရန်မှုရန် အမာခံသဘောတည်း၊ ထိုမြေဓာတ်သည် ခက်မာမျိုး၊ ခက်မာသည်ထက် ခက်မာမျိုး၊ နူးည့်မျိုး၊ နူးည့်သည်ထက် နူးည့်မျိုးဟူ၍ အဆင့်ဆင့်ရှိ၏။

၂။ **အာပေါဓာတ်** ဆိုသည်ကား ရေဓာတ်တည်း၊ ရေဓာတ်ဆိုသည်ကား ရုပ်တရားတို့ကို အတုံးအခဲ ဖြစ်စေရန် ဖွဲ့စည်းမှုတည်း၊ ထိုရေဓာတ်သည် ဖွဲ့စည်းမှု အတင်းအလျော့ အမျိုးမျိုးရှိ၏။

၃။ **တေဇ္ဇာဓာတ်** ဆိုသည်ကား မီးဓာတ်တည်း၊ မီးဓာတ်ဆိုသည်ကား ရုပ်တရားတို့ကို လောင်မှု၊ ပြိုက်မှု၊ ရင့်စေမှုပေတည်း၊ ထိုလောင်ပြိုက်မှုသည် ပူ၍လောင်မှု၊ အေး၍လောင်မှုဟု နှစ်မျိုးရှိ၏။

၄။ **ဝါယောဓာတ်** ဆိုသည်ကား လေဓာတ်တည်း၊ လေဓာတ်ဆိုသည်ကား ထောက်ကန်မှုတည်း၊ ထိုလေဓာတ်သည် ထောက်ကန်လေ၊ ထမ်းခေါင်လေ၊ တွေ့န်းရွှေ့လေ၊ တိုက်လွှုင့်လေ စသည်ဖြင့် အမျိုးမျိုးရှိ၏။

ဤဓာတ်ကြီးလေးပါးတို့မှ အလုံးစုံသော ရုပ်တရားတို့သည် ပေါက်ဖွားကြကုန်၏။

ဝတ္ထာရုပ်ခြောက်ပါး

ဝတ္ထာရုပ် ဆိုသည်ကား စိတ်၏ ဖြစ်ရာ၊ တည်ရာ၊ မို့ရာ၊ ပွားစည်းရာပေတည်း။



၅။ **စက္ခဝတ္ထာရုပ်** ဆိုသည်ကား မျက်လုံးအိမ်တွင်းမှာ ပေါ်ရှိသော အကြည်ဓာတ်မျိုးပေတည်း၊ ငှင့် စက္ခဝတ္ထာရုပ်မှ စက္ခဝတ္ထာရုပ် ပို့ဆောင်ရွက်စိတ်ဆိုသည်ကား အဆင်းသဏ္ဌာန် အမျိုးမျိုးတိုကို မြင်မှုပေတည်း။

၆။ **သောတဝတ္ထာရုပ်** ဆိုသည်ကား နားအိမ်တွင်းမှာပေါ်ရှိသော အကြည်ဓာတ်မျိုးပေတည်း၊ ငှင့် သောတဝတ္ထာရုပ်မှ သောတဝတ္ထာရုပ်စိတ်ဆိုသည်ကား အသံအမျိုးမျိုးတိုကို ကြားမှုပေတည်း။

၇။ **ယာနဝတ္ထာရုပ်** ဆိုသည်ကား နှာခေါင်းအိမ်တွင်းမှာ ပေါ်ရှိသော အကြည်ဓာတ်မျိုးပေတည်း၊ ငှင့်ယာနဝတ္ထာရုပ်မှ ယာနဝတ္ထာရုပ်စိတ်ဆိုသည်ကား အနဲ့အမျိုးမျိုးတိုကို နံမှုပေတည်း။

၈။ **နိုဝင်ကြိုဝင်** ဆိုသည်ကား လျှာအပြင်မှာ ပေါ်ရှိသော အကြည်ဓာတ်မျိုးပေတည်း၊ ငှင့်နိုဝင်ကြိုဝင်မှုပို့ဆောင်ရွက်စိတ်ဆိုသည်ကား အချို့အချင်စသော အရသာ အမျိုးမျိုးတို့ကို သိမှုပေတည်း။

၉။ **ကာယဝတ္ထာရုပ်** ဆိုသည်ကား ခြေဖဝါးအပြင်မှုစဉ် အတွင်း အပြင် တစ်ကိုယ်လုံးမှာပေါ်ရှိသော အကြည်ဓာတ်မျိုးပေတည်း၊ ငှင့် ကာယဝတ္ထာရုပ်မှု ကာယဝတ္ထာရုပ်စိတ်ဆိုသည်ကား အတွေ့အထိတို့ကို သိမှုပေတည်း။

၁၀။ **ဟဒယဝတ္ထာရုပ်** ဆိုသည်ကား နှုလုံးအိမ်တွင်းမှာ ပေါ်ရှိသော အလွန်နှုန်းလွှဲထွန်းပလှသော ရုပ်အထူးပေတည်း။ ငှင့်ဟဒယဝတ္ထာရုပ်မှု မနောဝတ္ထာရုပ်စိတ်ဆိုသည်ကား ဂျေ-ပါးတို့ ပေါက်ဖွားပေကုန်၏။



ဤဝတ္ထာရပ် ခြောက်ပါးတို့မှ အလုံးစုံသော စိတ်ဝိယာက်တရား တို့သည် ပေါက်ဖွားကြကုန်၏။

ဘာဝရှပ် J-ပါး

ဘာဝရှပ် ဆိုသည်ကား ဖြစ်ကြောင်းတရား တစ်မျိုးပေတည်း။

၁။ ကြတ္တိဘာဝရှပ် ဆိုသည်ကား ကြတ္တိသဏ္ဌာန်အမျိုးမျိုး၊ ကြတ္တိ အမူအရာအမျိုးမျိုးတို့၏ ဖြစ်ပွားရန် အကြောင်းပါးဖြစ်သော ရုပ်အထူးပေတည်း။

၁။ ပုမ္မာဝရှပ် ဆိုသည်ကား ပုရိသသဏ္ဌာန်အမျိုးမျိုး၊ ပုရိသ အမူအရာ အမျိုးမျိုးတို့၏ ဖြစ်ပွားရန် အကြောင်းပါးဖြစ်သော ရုပ်အထူးပေတည်း။

ဤဘာဝရှပ်တို့သည် ကြတ္တိသဏ္ဌာန်၊ ပုရိသသဏ္ဌာန်တို့၏ အသီးအသီး ကာယဝတ္ထာရပ်ကဲ့သို့ ခြေဖဝါး အပြင်မှတ၍ အတွင်းအပြင် တစ်ကိုယ်လုံးမှာ ပေါ်ရှိကြကုန်၏။ ဤဘာဝရှပ်တို့၏ အုပ်စိုးမှုကြောင့် မိန်းမနှင့်ယောက်ဗျား ခြားနားမှုတို့သည် ရှိနေကြကုန်၏။

နိဂုံတရှပ်

၁၃။ နိဂုံတရှပ် ဆိုသည်ကား အသက်ပေတည်း၊ အသက်ဆိုသည်ကား ကြာအိုင်ဗြို့ရှိသောရေသည် ကြာပင်ကြာရိုးတို့ကို မသေမခြောက်စေရန် စောင့် ရှောက်ပေသကဲ့သို့ ကမ္မာရှုပ်တရားတို့ကို အစဉ်သဖြင့် စိမ်းစိမ်း ရှင်ရှင် ရွှင်ရွှင်လန်းလန်း ရှိနေကြစေရန် စောင့်ချုပ်အုပ်ထိန်းသော ရုပ်ရှင်ရုပ်နှစ် အထူးပေတည်း။



လောကတွင် သတ္တဝါသေသည် ရှင်သည်ဟူသော အချက်ကြီး သည် ဤဖိတ္ထရှုပ်၏ အချက်ပေတည်း၊ ဖိတ္ထရှု အပြီးချုပ်သည်ကို သတ္တဝါသေသည်ဟု ဆို၏၊ ဖိတ္ထရှု အစဉ်ရှိနေသည်ကို သတ္တဝါအရှင်ဟုဆို၏၊ ဤရှုပ်သည်လည်း တစ်ကိုယ်လုံး၌ တည်၏။

အာဟာရရှုပ်

၁၄။ အာဟာရရှုပ် ဆိုသည်ကား အလွန်ဆောင်စွမ်းနိုင်သော ရုပ်ဆီရှုပ်နှစ် ဓာတ်ဆီဓာတ်နှစ်ပေတည်း။ မြေ၏အတွင်း၌ တည်ရှိသော ရောတ်၊ ကောင်းကင်မှ အစဉ်မပြတ်ရွာသော မိုးရေတို့သည် သစ်ပင် ခံမြက်တို့ကို ပေါက်ပွားကြစေခြင်း၊ ကြီးပွားကြစေခြင်း၊ တည်ခိုင်ကြစေခြင်း၏ အလွန်ဆောင်စွမ်း နိုင်သကဲ့သို့ ကမ္မဇကာယ၊ စိတ္တဇကာယ၊ ဥတ္တဇကာယ၊ အာဟာရဇကာယ ဟုဆိုအပ်သော ကာယကြီးလေးပါး ရုပ်တရားတို့ကို ပေါက်ပြီးကြစေခြင်း၊ ကြီးပွားကြစေခြင်း၊ တည်ခိုင်ကြစေခြင်း၏ လွန်စွာချီးမြောက် ထောက်ပံ့ ဆောက်ရွက်နိုင်သော မြေဆီမြေဉာဏ်ပေတည်း။

ဤအာဟာရရှုပ်သည် ဖိတ္ထရှုပ်၏အထောက်အပံ့ကြီးပေတည်း၊ ထို့ကြောင့် လောက၍ အစားအစာ အာဟာရဝတ္ထု ရှာမှီးမှ အချက်ကြီးကို အသက်မွှေးမှုကြီး ခေါ်ကြလေသည်။

ဂေါစရရှုပ် ၄-ပါး

ဂေါစရရှုပ်-ဆိုသည်ကား စက္ခတိညာက်စသော ပစ္စဝိညာက်တို့၏ ကျက်စားရာ အာရုံမျိုး ဆိုလိုသည်။

၁၅။ ရူပါရု ဆိုသည်ကား အဆင်းမျိုးတည်း။



- ၁၆။ သန္တရုံ ဆိုသည်ကား အသံမျိုးတည်း။
 ၁၇။ ဂန္ဓာရုံ ဆိုသည်ကား အနှစ်မျိုးတည်း။
 ၁၈။ ရသာရုံ ဆိုသည်ကား အချို့၊ အချင်စသော အရသာမျိုးတည်း။

ဖော်ပွဲဘုရားကျန်ရှိသည်မှာ မဟာဘုတ်ကြီးလေးပါးတွင် ပါဝင်ပြီး
 ဖြစ်၍ ကျန်ရှိလေသည်၊ ပထဝီဖော်ပွဲ၊ တေဇော်ဖော်ပွဲ၊ ပါယာ
 ဖော်ပွဲဟူ၍ ဖော်ပွဲရုံ သုံးပါးပင်ရှိ၏၊ ဤဖော်ပွဲရုံကိုထည့်လျှင်
 ဂေါစရှုပ် ငါးပါးဖြစ်၏။

ထိုင်းပါးတို့တွင်-

- ရွှေပါရုံသည် စကျ၏အာရုံပေတည်း
 - သန္တရုံသည် သောတ၏အာရုံပေတည်း၊
 - ဂန္ဓာရုံသည် ယာန၏ အာရုံပေတည်း၊
 - ရသာရုံသည် ဖို့၏ အာရုံပေတည်း၊
 - ဖော်ပွဲရုံသည် ကာယ၏ အာရုံပေတည်း။
- အတရှုပ် ၁၈-ပါးပြီး၏။

-----*

အဇာတရှုပ် ၁၀-ပါး

အာကာသဓာတ်

၁၉။ အာကာသဓာတ် ဆိုသည်ကား ကောင်းကင်သဘော
 ပေတည်း၊ သဲမှုနှင့်တိုကို စုပ်၍ ထားရှု၍ သဲမှုနှင့်ထုတ်ခုနှင့် သဲမှုနှင့်ထုတ်ခုနှင့် အညီအမှု



အာကာသဓာတ်သည်လည်း အပြည့်ရှုံး၏ အပြည့်ရှိသည့်အတွက်ကြောင့် ဉာဏ်ကားတစ်ခု၊ ဉာဏ်ကားတစ်ခုဟု သဲမှုန့်တိုကို ခြားနားနိုင်ကြကုန်၏။ ပြုပျက်ချိန် ဆိုက်ခဲ့သော ထိုအာကာသတိမှပင် သဲမှုန့်အချင်းချင်း ကွဲပြား၍ သဲပုံသည် ပြုပျက်လေ၏။

ထိုအတူ အလွန်ခက်မာလှစွာသော ကျောက်တုံး ကျောက်ခဲ သံတုံး သံခဲတို့၌လည်း သဲမှုန့်ငယ်တစ်ခု ခုနှင့်တူသော ရုပ်ငယ်ကလေးတွေ အသချုပ်ယူ အနန္တရှိကြ၏။ တစ်ခုတစ်ခုသော ရုပ်စုရုပ်ခဲကို ရုပ်ကလာပ် တစ်ခုတစ်ခု ခေါ်ကြ၏။

ထိုရုပ်ကလာပ်တို့၏ တစ်ခုနှင့်တစ်ခု၏အကြားသည် ရှိသည်သာ ဖြစ်၏။ ကျောက်တုံး သံတုံးတို့၌ အညီအမျှ အာကာသဟုသော ပရီဇ္ဈာဒ ရုပ်သည်လည်း အပြည့်ရှုံး၏။ ထိုပရီဇ္ဈာဒအာကာသရှိသည့်အတွက် ကြောင့် ထိုကျောက်တုံး သံတုံးတို့ကို ဖြတ်နိုင်ကြ၏။ ခွဲနိုင်ကြ၏။ စိတ်နိုင်ကြ၏။ အမှုန့်ပြုနိုင်ကြ၏။ အရည်ပြုနိုင်ကြ၏။

ဝိညတ်ရုပ် J - ပါး

ဝိညတ် ဆိုသည်ကား တစ်ဦးနှင့်တစ်ဦး တစ်ယောက်နှင့် တစ်ယောက် စိတ်အလိုကို သိကြစေရန်ဖြစ်သော အမှုအရာမျိုးပေတည်း။

J။ **ကာယဝိညတ်ရုပ်** ဆိုသည်ကား မိမိစိတ်အလိုကို သူတစ်ပါးသိဖို့ရန် ကိုယ်အရှိ၏ လှပ်ရှားခြင်း အမှုအရာ အထူးမျိုးပေတည်း။

J။ **ဝိစိဝိညတ်ရုပ်**ဆိုသည်ကား မိမိစိတ်အလိုကို သူတစ်ပါးသိဖို့ရန်စကားသံ၏ ထိုထိုအကွာရာ အမှုအရာအထူးပေတည်း။



သူတစ်ပါး၏ စိတ်သက်သက်ကို မသိနိုင်ကြ မမြင်နိုင်ကြသူတို့မှ ထိုထိစိတ်အလိုက်လည်းကောင်း၊ ထိုထိအနက်အမိပါယ်ကိုလည်းကောင်း၊ ဤ ဝိညာတ်ရုပ်နှစ်ပါးတို့ဖြင့် သိအောင်ပြုလုပ်ရု အချင်းချင်း၏ စိတ် အလိုကို သိကြရကုန်၏၊ သူတစ်ပါးအား မိမိအလိုကိုသိစေမှုမျိုး မဟုတ်ရာတို့၌လည်း စိတ်အလိုနှင့် ကိုယ်အရှို့ လှပ်ရှား သွားလာမှု၊ စိတ်အလိုနှင့် စာပေကျမ်းကန် ရွှေတံ့မှုတို့၌ ဤဝိညာတ်ရုပ် နှစ်ပါး၏ ကိစ္စပေတည်း။

ဝကာရရှုပါး

ဝကာရ ဆိုသည်ကား ဇာတရှုပ်တို့၏ အမှုထူး အရာထူး ပေတည်း။

၂၂။ **လဟုတာ** ဆိုသည်ကား ပေါ့ပါးမှုပေတည်း။

၂၃။ **မူဇာ** ဆိုသည်ကား နဲးညံ့မှုပေတည်း။

၂၄။ **ကမ္မညတာ** ဆိုသည်ကား ကိုယ်အမှု နှစ်အမှုတို့၌ အသုံးပြု၍ ကောင်းခြင်းတည်း။

ကိုယ်အရှို့တို့၌ ဓာတ်ကြီးလေးပါးတွင် တစ်ပါးပါး ဖောက်ပြန် မှနှင့် မညီမည့်တိရှိနေသောအခါ ထိုကိုယ်အရှို့သည် အလိုရှိရာ ပြု ပြင်ခြင်းအမှု၌ ပကတိအခါမှာကဲ့သို့ ပေါ့ပါးခြင်းမရှိ၊ လေး၏၊ ဒုက္ခဖြစ်၏၊ ပကတိအခါမှာကဲ့သို့ နဲးညံ့ခြင်းမရှိ၊ တောင့်တင်း၏၊ ဒုက္ခ ဖြစ်၏၊ ပကတိအခါမှာကဲ့သို့ လိုတိုင်းမရာ လှပ်တိုင်းကျင်နာ၏၊ စကား ပြော ဆိုကြရာ နှစ်လျှာ လှပ်ရှားမှုတို့၌လည်း ဓာတ်မညီမည့်တိရှိသည့် အခါတို့၌ နှစ်လျှာလေးမှ တောင့်တင်းမှ လိုတိုင်းမရမှုရှိကြ၏၊ ညီညွတ်၍ ကိုယ်အရှို့ နှစ်အရှို့ ကျန်းမာပကတိ ရှိသောအခါတို့မှုကား ဤ



လဟုတာ, မူဒုတာ, ကမ္မာညတာဟူသော ဂုဏ်သုံးပါးနှင့် ပြည့်စုံကြ၏၊ ဤဂုဏ်သုံးပါးကို ဝိကာရွယ် သုံးပါးဟု ခေါ်၏။

လက္ခဏရုပ် ၄-ပါး

လက္ခဏ ဆိုသည်ကား ဤတရားတို့ကား အနိစ္စဖျိုးတို့သာ တည်းဟု သန္တိဌာန်ကျ သိမှတ်နိုင်ကြရန် အမူအရာမျိုးပေတည်း။

၂၅။ ဥပစာရုပ် ဆိုသည်ကား ရွှေးဦးစွာ ဖြစ်ပေါ်ခြင်း၊ ဖြစ်ပေါ် ပြီးနောက် အဆင့်ဆင့် တိုးပွားခြင်းများပေတည်း၊ တိုတွင် ရွှေးဦးစွာ ဖြစ်ပေါ် ခြင်းကို အာစယဟုဆိုရ၏၊ အာစယ, ဥပစာမျိုးခေါ်ရ၏။

၂၆။ **သန္တတိရှင်** ဆိုသည်ကား အဆင့်ဆင့် တိုးပွားမှ ပြီးဆုံးသည်နောက် မတိုးမဆုတ် တည်၍နေခြင်း ပေတည်း။ ငြင်းသန္တတိ ကို ပဝတ္ထိဟူ၍ ခေါ်ရ၏၊ ရုပ်ကလာပ်တို့၏ ဖြစ်ပေါ်ခြင်းဟူသော ဘတိတရား တစ်ပါးတည်းသည်ပင်လျှင် အာစယ, ဥပစာ, သန္တတိဟူ၍ အခိုက်အတန်အားဖြင့် အမည်သုံးပါးဖြစ်၏။

၂၇။ **ရေတာ** ဆိုသည်ကား အိုမူ, ကျမူ, ရင့်ရော် မှည့်ရွှေးမှ ဟောင်းနွမ်း ဆွဲးပုပ် ဆုတ်ယုတ်လျှော့ပါးမှုပေတည်း။

၂၈။ **အနိစ္စတာ** ဆိုသည်ကား သေဆုံးချုပ်ပျက်မှု ကုန်ခန်းပျောက်ကွယ်မှုပေတည်း။

သစ်ပင်ငယ်တစ်ခု၏ အာစယအခိုက်, ဥပစာအခိုက်, သန္တတိအခိုက်, ရေတာအခိုက်, အနိစ္စတာအခိုက်ဟူ၍ အခိုက်အလှည့် အခါ အခွင့် ငါးပါးရှိ၏။



ထိုသစ်ပင်ငယ်သည် ရွှေးဦးစွာ ပေါ်ပေါက်လာ၏၊ ပေါ်ပေါက်ပြီးနောက် တစ်နောက်ခြား တိုးပြီးပော်၏ တိုးပြီးနောက် အတိုးအပွဲး ရပ်၍ ကာလမြင့်ရှည် တည်နေ၏၊ တည်နေပြီးနောက် ဆုတ်ယူတ် လျော့ပါး၍ သွား၏၊ လျော့ပါး၍ သွားရာအဆုံး၌ သေလေ၏၊ သေပြီးနောက် ပျက်ပြားကုန်ဆုံးလေ၏။

ပေါ်ပေါက်စဉ်အခါ ရှုပ်တိ၏ဥပါဒ်သည် အာစယမည်၏၊ တိုးပြီးစဉ်အခါ ရှုပ်တိ၏ဥပါဒ်သည် ဥပစာ မည်၏၊ တည်နေစဉ်အခါ ရှုပ်တိ၏ ဥပါဒ်သည် သန္တတိမည်၏။

ဤအခါသုံးပါး၏အတွင်း၌ ရှုပ်တိ၏ခဏီကရတာ၊ ခဏီကအနိစ္စတာတို့သည် ရှိကြကုန်သော်လည်း မထင်ရှားကြလေကုန်၊ ထိုသစ်ပင်ငယ်၏ ဆုတ်ယုတ်လျော့ပါးစဉ်အခါ ရှုပ်တိ၏ ဦးခဏ္ဍာ၌ ရင့်ရော်မှုသည် ရေတာ မည်၏၊ ဤဆုတ်ယုတ်လျော့ပါးစဉ် အခါတွင်း၌ လည်း ရှုပ်တိ၏ ခဏီကအတို့၊ ခဏီကမရဏတို့သည်ရှိကြကုန်၏။

ထိုသစ်ပင်ငယ်ဆုတ်ယုတ် လျော့ပါး၍ သွားလေရာ အဆုံး၌ သေလေ၏၊ သေသည်မှစ၍ ထိုသစ်ပင်ငယ်၏ အစအန အလုံးစုံကုန်ဆုံးကွယ်ပျောက်သည်တိုင်အောင် ထိုအခါတွင်း၌ ရှုပ်တိ၏ ခဏီကမရဏသည် အနိစ္စတာ မည်၏၊ အနိစ္စတာ၏ အခိုက်အခါတွင်း၌လည်း ရှုပ်တိ၏ ခဏီကအတို့၊ ခဏီကရေတာတို့သည် ရှိကြကုန်၏၊ သို့ရာတွင် ထင်ပေါ်ထင်ရှားရာကိုသာ ထုတ်ဖော်၍ အခိုက်အခါဝါးပါး ခြားနားချက်ဖြစ်သတည်း။

ဤသစ်ပင်ငယ်နှင့်တူစွာ သစ်ကိုင်း၊ သစ်ခက်၊ သစ်ရွက်၊ သစ်ညွှန်း၊ သစ်ပွင့်၊ သစ်သီးတို့၌လည်း အသီးအသီး အခိုက်အတန်း၌ ဝါးပါးစီရှိကြ၏။



သစ်သီးတစ်ခုမှာ ရွေးဦးစွာပေါ်မှု, နောက်၌ တိုးပွဲးမှု, နောက်၌ တည်နေမှု, နောက်၌ မှုည်ရွမ်းမှု, နောက်၌ အညာပြတ်ကြော်သေမှု, နောက်၌ ပျက်ပြား၊ ကုန်ဆုံးကွယ်ပမာဏိသည် ရှိကြကုန်၏။

သစ်ပင်တို့နှင့်တူစွာ သတ္တဝါတို့၌လည်းကောင်း၊ သတ္တဝါတို့၏ အရိုးကြီးငယ်တို့၌လည်းကောင်း၊ အစမှုစရုံ ပေါ်ပေါက်မှု စသည်တို့ကို ထိုက်သည် အားလုံးစွာ ရအပ်ကုန်၏။

သွားခြင်း လာခြင်း ရပ်ခြင်း ထိုင်ခြင်း ပြောဆိုခြင်း စသော ကိုယ် အမူအရာ နှုတ်အမူအရာ စိတ်အမူအရာတို့၌လည်း အစ, အလယ်, အဆုံးရှိကြကုန်ရာ ထိုအမူအရာ ငါးချက်တို့ကိုလည်း ထိုက်သည်အား လျော်စွာ ရအပ်ကုန်၏။

အိမ် တို့က် ပိမာန် ဧပြည် တန်ဆောင်း ညောင်စောင်း အင်းပျဉ် အဝတ် ပုံဆိုး အိုး အင် ခွက်တို့ အလျောက် စသည်တို့၌လည်း အစ, အလယ်, အဆုံး ရှိကြကုန်သည်သာတည်း။

အဘတရုပ် ၁၀-ပါး ပြီး၏။

-----*

ရုပသမာန္ဒီ

ရုပဖြစ်ကြောင်းတရား ၄-ပါး

ရုပ်ကို ဖြစ်စေတတ်သော အကြောင်းတရားသည် ကံ, စိတ်, ဥတု, အာဟာရဟူ၍ လေးပါးရှိ၏။

၁။ ကံ ဆိုသည်ကား ရွေးဘဝတို့၌ ပြလုပ်ခဲ့သော ကုသိုလ် မှု, အကုသိုလ်မှုများပေတည်း။



- ජ॥ හිත් ස්ථිවලුන්ගා: යදුරුශීශක්ලේපුණ් වෙව හිත්,
මෙතවිගිර්ඩුවා:පෙතවුන්:||
- උ॥ එතු ස්ථිවලුන්ගා: වීතටෙගෙ, ඉගුටෙගෙ
හැවෙ මි:මාත් කුත්පි:පෙතවුන්:||
- ච॥ පාහාර ස්ථිවලුන්ගා: පද්ධිවෙශ්‍යමුත්‍රුපිවෙව
භාෂුගි තුගැත්පි:, මුළුඡ්‍රුවෙව පාහාරෙතා
තිශ්‍රුමුපිවෙව පහිංශ තුගැත්පි:හැවෙ මාත්වී
කුත්පි:පෙතවුන්:||

රුද් ජ්‍ර-පි:තිශ්‍රුතුද් ටැපැරුඩ් ප්‍රිවාර්පි:, වාංජුරුත්තුත්පි:, හිමිත
රුද්තර්පි: ලුර්ගියි:පි:තිශ්‍රුවුන් ග්‍රැන්ටාද්වා ප්‍රුත්ගුන්ණ්||

ඩිලාත්දෝ:වලුන් හිත්ග්‍රැන්ටාද්වා ප්‍රුත්ණ්, ව්‍යුතිණ්‍යවලුන් හිත්
ග්‍රැන්ටාද් ප්‍රුත්වෙව පාවම්බි:, උතුග්‍රැන්ටාද් ප්‍රුත්වෙව පාවම්බි:හැඳුවු
කුත්ම්බි:රුණ්|| ඩිගාරජුරුද්ව්‍ය:පි:වලුන් හිත්ග්‍රැන්ටාද්ලනු:ප්‍රුත්ණ්|| උතු
ග්‍රැන්ටාද්ලනු:ප්‍රුත්ණ්|| පාහාරග්‍රැන්ටාද්ලනු:ප්‍රුත්ණ්||

ගුණ්‍යාවෙව රුද්පෙිං: චු-පි:තිශ්‍රුතුද් එගාරුද්, පාන්තුතාරුද්
කුත්පි:ගි බුන්දුරුද් මාත්ග්‍රී:ලෙ:පි:, පාහාරජුරුද්, රුපිණ්, රුණ්වැඩු,
රුවාණ්, පාහාරාවාත්, උපතයජුරුද්, ව්‍යුතිජුරුද්හැවෙ රුද්තර්හයු
තර්පි:තිශ්‍රුවුන් පාග්‍රැන්ද:ලෙ:පි:තිශ්‍රුග්‍රැන්ද් ප්‍රුත්ගුන්ණ්|| ග්‍රැන්ටාද්
ප්‍රුත්රාමාලනු: වූතිශ්‍රුපිග්‍රැන්න්තොවුවලුන් හිත්ග්‍රැන්ටාද් ප්‍රුත්රා, උතු
ග්‍රැන්ටාද්ප්‍රුත්රා, පාහාරග්‍රැන්ටාද් ප්‍රුත්රාමාලනු: වූතිශ්‍රුපිග්‍රැන්න්තොවු
වලුන් වූතිශ්‍රුන් ගන්:වෙවජුරුද් තර්තුතාතර්මු මුළුපෙ වූතිශ්‍රුන්තාගු
රුද්පි:, ගියි:පි: තවලුන් පාදුං඘න්නුද් ප්‍රුත්ග්‍රැන්න්ණ්|| රුද්ද රුද්තර්මු
ගි රුද්ගලලාද තර්මුහැ ටෝණ්||



ရေတာရုပ်, အနိစ္စတာရှုပ်တိမှုမှုကား ဖြစ်မှုမျိုး မဟုတ်၊ ဖြစ်ပြီး သည့် နောက် ဓမ္မတာအလျောက် ရင့်မဲ ပျက်မြှေဖြတ်ကြကုန်၏၊ အကြောင်း တရားလေးပါးကြောင့် ဖြစ်မှုမှ အလွတ်ဖြစ်ကြကုန်၏။

ရှုပ် ၂၈-ပါးပြီး၏။

-----*

နာမ်တရား ၅၄-ပါး

- (၁) စိတ်တစ်ပါး
- (၂) စေတသိက် ငါးဆယ့်နှစ်ပါး
- (၃) နိုဗ္ဗာန် တစ်ပါး
- **စိတ်ဆိုသည်ကား** အာရုံကိုရှုကြမှု၊ အာရုံကိုရမှု၊ သိမှုပေ တည်း။
- **စေတသိက်ဆိုသည်ကား** စိတ်မှုပေါက်ပွားသော နာမ် အမူအရာ များပေတည်း။
- **နိုဗ္ဗာန်** ဆိုသည်ကား ဒုက္ခအမျိုးမျိုးတို့မှ လွတ်ပြီမီးမှ ပေတည်း။

ဂိတ် ၆-ပါး

၁။ **စိတ်သည်-** စက္ခဝိညာက်စိတ်, သောတဝိညာက်စိတ်, ယာနိဝိညာက်စိတ်, နိဂုံဝိညာက်စိတ်, ကာယဝိညာက်စိတ်, မနော ဝိညာက်စိတ်ဟူ၍ ခြောက်ပါးရှု၏။



- စက္ခဝတ္ထုရှုပ်ညွှဲ ဖြစ်ပေါ်သောစိတ်ကို စက္ခဝတ္ထုလာက်စိတ်ခေါ်၏၊ အဆင်းကိုမြင်မှုပေတည်း။
- သောတဝတ္ထုရှုပ်ညွှဲ ဖြစ်ပေါ်သောစိတ်ကို သောတဝတ္ထုလာက်စိတ် ခေါ်၏၊ အသံကိုကြားမှုပေတည်း။
- ယာနဝတ္ထုရှုပ်ညွှဲ ဖြစ်ပေါ်သောစိတ်ကို ယာနဝတ္ထုလာက်စိတ် ခေါ်၏၊ အနဲ့ကိုနဲ့မှုပေတည်း။
- ဧဂ္ဂဝတ္ထုရှုပ်ညွှဲဖြစ်ပေါ်သောစိတ်ကို ဧဂ္ဂဝတ္ထုလာက်စိတ် ခေါ်၏၊ အရသာကို သိမှုပေတည်း။
- ကာယဝတ္ထုရှုပ်ညွှဲ ဖြစ်ပေါ်သောစိတ်ကို ကာယဝတ္ထုလာက်စိတ် ခေါ်၏၊ အတွေ့အတိကို သိမှုပေတည်း။
- ဟဒယဝတ္ထုရှုပ်ညွှဲ ဖြစ်ပေါ်သော စိတ်ကို မနောဝတ္ထုလာက်စိတ် ခေါ်၏၊ အရှုပ်ဘုံးဖြစ်သောအခါ ဟဒယဝတ္ထုနှင့်ကင်း၍ လည်း ဖြစ်၏။

ထိုမနောဝတ္ထုလာက်စိတ်သည် ကာမမျိုး၊ ရွှေမျိုး၊ အရှုပ်မျိုး၊ လောကုတ္ထရာ မျိုးဟူ၍ လေးမျိုးရှိ၏။

ထိုတွင် ကာမမျိုး ဆိုသည်ကား ကာမတဏှာ၏ သိမ်းပိုက်ရာ ဖြစ်သော စိတ်ကြမ်းမျိုးတည်း၊ ထိုကာမမျိုးသည် အကုသိုလ်စိတ်မျိုး၊ ကုသိုလ်စိတ်မျိုး၊ ဝိပါက်စိတ်မျိုး၊ ကြိယာစိတ်မျိုးဟူ၍ လေးမျိုးရှိ၏။

ရွှေမျိုး ဆိုသည်ကား ကာမတဏှာမှ ကျွဲတလွတ်၍ ရွှေ တဏှာ၏ သိမ်းပိုက်ရာဖြစ်သော စျောန်စိတ်မျိုးတည်း၊ ထိုရွှေမျိုးသည် ကုသိုလ်စျောန်စိတ်မျိုး၊ ဝိပါက်စျောန်စိတ်မျိုး၊ ကြိယာစျောန်စိတ်မျိုးဟူ၍ သုံးမျိုးရှိ၏။



အရှပမျိုး: ဆိုသည်ကား ရူပတဏှာမှ ကျေတွဲတ်၍ အရှပတဏှာ၏ သိမ်းပို့ကြပြစ်သော စျောန်စိတ်မျိုးတည်း၊ ထိုအရှပမျိုးသည်လည်း ကုသိုလ်စျောန် စိတ်မျိုး၊ ဝိပါက်စျောန်စိတ်မျိုး၊ ကြိယာစျောန်စိတ်မျိုးဟူ၍ သုံးမျိုးရှိ၏။

လောကုတ္တရာမျိုး: ဆိုသည်ကား တဏှာသုံးပါးမှ ကျေတွဲတ်၍ ကာမလောက၊ ရူပလောက၊ အရှပလောက ဟူသော လောကသုံးပါးကို လွန်မြောက်သော အရိယစိတ်မျိုးတည်း၊ ထိုလောကုတ္တရာစိတ်သည်မှုကား အရိယမဂ် စိတ်မျိုး၊ အရိယဖိုလ်စိတ်မျိုးဟူ၍ နှစ်မျိုးရှိ၏။

စေတသိက်-၅၂

၂။ စေတသိက်သည်-ဖသာ, ဝေဒနာ, သဉာ, စေတနာ, ဓကဂုတာ, ဒီဝိတ, မနသိကာရာ ဤ ၃-ပါးတို့သည် သဘွဲ့စိတ္တက မည်ကုန်၏၊ စိတ်တိုင်းနှင့် ယှဉ်ကုန်၏။

ဝိတတ္တ, ဝိစာရ, ဝိရိယ, ဝိတိ, ဆန္ဒ, အမိမောက္ခ၊ ဤ ၆-ပါးတို့သည် ပကိုက်းမည်ကုန်၏၊ ပြီးပြွမ်း၍သာ ယှဉ်ကုန်၏။

ဤ ၁၃-ပါးတို့သည် ဝိမိသက မည်ကုန်၏၊ ကောင်း၊ မကောင်းနှင့် ဆက်ဆံကုန်၏။

လောဘ, ဒေါသ, မောဟ, ဒီးနိုး, မာန, ကူးသာ, မစ္စရိယ, ကုတ္တ္ထိ, အဟိရိက, အနောတ္တဗ္ဗာ, ဉာဏ်, ထိန်, မိဒ္ဒ, ဝိစိကိုဇ္ဇာ၊ ဤ ၁၄-ပါးတို့သည် ပါပဘတီ မည်ကုန်၏။ မကောင်းမျိုးအစစ် ဖြစ်ကုန်၏။

အလောဘ, အဒေါသ, အမောဟ, သုဒ္ဓါ, သတိ, ဟိရိ, ဉာဏ်ဗ္ဗာ, တဗြာမဏ္ဍာတ္တဗ္ဗာ, ကာယပသုဒ္ဓါ, စိတ္တပသုဒ္ဓါ, ကာယလဟုတာ,



စိတ္တလဟုတာ, ကာယမှုဒုတာ, စိတ္တမှုဒုတာ, ကာယကမွဲညတာ,
စိတ္တကမွဲညတာ, ကာယပါဂါညတာ, စိတ္တပါဂါညတာ, ကာယဇ္ဈကတာ,
စိတ္တဇူဇာတာဟူ၍ သောဘက ၂၀၊ သမ္မာဝါစာ, သမ္မာကမ္မန်,
သမ္မာအာဒိဝ ဟူ၍ ဝိရတိသုံးပါး ကရာဏာ, မှုဒ်တာဟူ၍ အပွဲမညာနှစ်ပါး
၌၍ ၂၂-ပါးတို့သည် ကလျာဏေတိ မည်ကုန်၏၊ အကောင်းမျိုး အစစ်
ဖြစ်ကုန်၏။

ဝိမိသက	-	၁၃-ပါး
ပါပဏေတိ	-	၁၄-ပါး
ကလျာဏေတိ	-	၂၂-ပါး
	-	ပေါင်း ၅၂-ပါး ဖြစ်၏။

သမ္မာစိတ္တက ၃-ပါး

၁။ ဖသာ ဆိုသည်ကား တွေ့ထိခြင်းတည်း၊ တွေ့ထိခြင်း
ဆိုသည်ကား ကဲ့ဒြေသ၊ အနိဋ္ဌရသ ပေါ်ထွက်စေရန် အာရုံကို ကြိတ်နှစ်
ခြင်းတည်း၊ ထိုဖသာသည် အာရုံ၏ရသကို ထုတ်ဖော်သောတရား ဖြစ်
ပေ၍ ပုဂ္ဂနိမ်းသော စေတသိက် နာမ်တို့၏ ဖြစ်ပွားရန် အမှုရင်း
ဖြစ်ပေ၏၊ ရသမပေါ်ခဲ့လျှင် အာရုံဟူသမ္မာသည် အသုံးကျမည်မဟုတ်။

၂။ ဝေဒနာ ဆိုသည်ကား ထိုရသကို ခံစားမှုပေတည်း၊ ပုဂ္ဂနိမ်း
သော သတ္တဝါတို့သည် ၅၇ခံစားမှု၌ ပေါင်းစိုက်၍ နေကြကုန်၏၊ နစ်မြုပ်၍
နေကြကုန်၏။

၃။ သညာ ဆိုသည်ကား အမှုတ်ပြုမှုပေတည်း၊ ပုဂ္ဂနိမ်းသော
သတ္တဝါတို့သည် အမျိုးလိုက် အရှိုးလိုက် အမှုတ်မျိုးမှုတ်မှုစုံလင်က



ဤသညှဖြင့်ပင် အလိမ္ဗာပြည့်စုံလုံလောက် ရှိနေကြကုန်၏။

၄။ **စေတနာ** ဆိုသည်ကား စွဲဆော်မှုပေတည်း၊ နာမ်တရား တိုကို အမှုကိစ္စ၌ ညီညာဖြဖူဖြီးကြော်စေရန် နှီးဆော်မှု စီရင်ကြီးကြပ်မှုပေတည်း၊ ထို့ကြောင့် လောကမှာ ထိုထိအရေးကိစ္စတို့၌ နှီးဆော်သူ စီရင်ကြီးကြပ်သူကိုသာ အရေးကိစ္စ၏ အရှင်ပြု၍ ခေါ်ဆိုကြမြဖြစ်၏။ ဘယ်အရေး ကိစ္စကြီးကို ဘယ်သူပြုလုပ်သည်၊ ဘယ်သူအမှုသည်ဖြစ်သည်ဟု ပြောကြရှုံးဖြစ်၏။

ထိုအတူ ဓမ္မမှုလည်း ထိုထိကာယကံကိစ္စ၊ ဝစီကံကိစ္စ၊ မနောကံကိစ္စတို့၌ နှီးဆော်သူ စီရင်ကြီးကြပ်သူ ဖြစ်ပေသော ဤစေတနာကိုသာ အရှင်ပြု၍ စေတနာကိုသာ အမှုသည်ပြု၍ စေတနာကိုသာ ကံဟူ၍ ဆိုရသည်။

လောက၌ ခပ်သိမ်းသော ဥစ္စာအစီးအပွား ပညာအစီးအပွား တို့သည် ယခုပစ္စပွဲနှင့် ဘဝတွင် ကြောင့်ကြ စိုက်ထုတ် ပြုလုပ်ပြီးစီးကြသော ကာယကံမှု၊ ဝစီကံမှု၊ မနောကံမှုမှ ဖြစ်ပွဲးကြကုန်သကဲ့သို့ ထိုအတူ သေလွန်သည်မှ နောက်ကာလ၌ အသစ်အသစ်သော ဘဝအစီးအပွား တို့သည်လည်း ရေးရေးသော ဘဝတိုက ကြောင့်ကြစိုက်ထုတ် ပြုလုပ်ပြီးစီးခဲ့ကြသော ဤစေတနာဟုသော ကာယကံမှု၊ ဝစီကံမှု၊ မနောကံမှုတို့မှ ဖြစ်ပွားကြကုန်၏။

မြေ ရေ တော တောင် သစ်ပင် နွယ်မြက် အစဉ်အဆက်တို့သည် ဥတုဟူသော မီးဓာတ်မှ ဖြစ်ပွားကြသည်ဖြစ်၍ မီးဓာတ်၏ သားမြေး တို့ချည်း ဖြစ်ကြကုန်သကဲ့သို့ ခပ်သိမ်းသော သတ္တဝါ အစဉ်အဆက် တို့သည် ဤ စေတနာ ဟုသော ကံဓာတ်မှ ဖြစ်ပွားကြကုန်သည်ဖြစ်၍ ကံဓာတ်၏ သားမြေးတို့ချည်း ဖြစ်ကြကုန်၏။



၅။ **ဧကရှုတာ** ဆိုသည်ကား စိတ်၏ တည်ကြည်ခြင်းတည်း၊ သမာဓိလည်း ခေါ်၏၊ စုနှစ်အဘို့ဟာက် သမာပတ်တို့၏ အကြီးအချင် ပေတည်း။

၆။ **နီဝါတ** ဆိုသည်ကား နာမ်တရားတို့၏ အသက်ပေတည်း၊ နာမ် အစဉ်၏ ကာလမြင့်ရည် တည်နေမှု၏ အကြီးအချင်ပေတည်း။

၇။ **မနသိကာရ** ဆိုသည်ကား နှုလုံးသွင်းမှုပေတည်း၊ အလိုရှိရာ အာရုံကို စိတ်၏ အဖန်ဖန် ဆောင်သွင်း ပေးခြင်းတည်း။

၈။ ၂-ပါးတို့သည် အလုံးစုံသော စိတ်တို့၏ အမြယ်ယည်ဖြစ်၍ သွားစိတ္တာကစေတသိက်တို့ မည်ကုန်၏။

ပကိုက်း ၆-ပါး

၈။ **ဂိတ္တ** ဆိုသည်ကား စိတ်၏ ထွေထွေပြားပြား အကြံပွား ခြင်းတည်း၊ သက်ပွဲလည်း ခေါ်၏၊ သမာသက်ပွဲ၊ မိဇ္ဇာသက်ပွဲ နှစ်ပါးရှိ၏။

၉။ **ဂိစာရ** ဆိုသည်ကား အာရုံ၏ စိတ်၏ တစ်ရစ်ပဲပဲ နေခြင်း တည်း။

၁၀။ **ဂိရိယ** ဆိုသည်ကား အမှုကိစ္စတို့၏ စိတ်၏ အထာဏ်ပေါ့ပါးခြင်းတည်း၊ သမာဝါယာမ၊ မိဇ္ဇာဝါယာမ နှစ်ပါးရှိ၏။

၁၁။ **ဂိတိ** ဆိုသည်ကား စိတ်၏နှစ်သက်ခြင်းတည်း၊ စိတ်လုံးကြီးထွားခြင်းတည်း၊ စိတ်၏ ရွင်လန်းတက်ကြွေ တစ်ဟုန်တည်း မြောက်ကြခြင်းတည်း။

၁၂။ **ဆန္ဒ** ဆိုသည်ကား အလိုရှိခြင်းတည်း၊ သွားလိုသည်၊ လာလို သည်၊ ပြောလိုသည်၊ ဆိုလိုသည် အစရှိသည်တည်း။



၁၃။ **အစိမောက္ခ** ဆိုသည်ကား အာရုံးဖွံ့ဖြိုးစွာ ကျွတ်လွတ်ခြင်းတည်း၊ ဟုတ်သည်ဖြစ်စေ၊ မဟုတ်သည်ဖြစ်စေ၊ သည်လိုလားဟု နှစ်ခွဲမရှိ၊ အငြိအတွယ်မှ စိတ်၏ကျွတ်လွတ်ခြင်းတည်း။

ဤမြောက်ပါးတို့သည် အလုံးစုံသော စိတ်တို့မယ့်၊ အချို့အချို့ သော စိတ်တို့သာ ယဉ်သည်ဖြစ်၍ ပကိုက်းစေတသိက် မည်ကုန်၏။

သူ့စိတ္တက ခုနစ်ပါးနှင့် ပေါင်းသည်ရှိသော တစ်ဆယ့်သုံးပါး ဖြစ်၏၊ ဤတစ်ဆယ့်သုံးပါးတို့သည် ကောင်း မကောင်း နှစ်ဘက် ရော ယူက်ခြင်းကြောင့် ဝိမိသာကမည်ကုန်၏၊ စိတ်သည်လည်းကောင်း မကောင်း နှစ်ဘက်နှင့် ရောယ်က်သည်သာဖြစ်၏။

အကုသိုလ်စေတသိက် ၁၄-ပါး

၁၄။ **လောဘ** ဆိုသည်ကား အာရုံးဖွံ့ဖြိုးစိတ်၏ ပြဌဗ္ဗာယ စေး ကပ်ခြင်းတည်း၊ ဤလောဘကို တက္ကာလည်းခေါ်၏၊ အဘို့မျှာလည်း ခေါ်၏၊ ကာမလည်းခေါ်၏၊ ရာဂလည်း ခေါ်၏။

၁၅။ **ဒေါသ** ဆိုသည်ကား အာရုံးဖွံ့ဖြိုးစိတ်၏ ကြမ်းတမ်းစွာ ထိခိုက်ခြင်းတည်း၊ ဤဒေါသကို ပဋိယူလည်းခေါ်၏၊ ဗျာပါဒလည်း ခေါ်၏။

၁၆။ **မောဟ** ဆိုသည်ကား တရားဓမ္မအရာ၌ အလွန်မသိ ခြင်းတည်း၊ ဤမောဟကို အပို့ဇ္ဈာလည်းခေါ်၏၊ အညာကာလည်း ခေါ်၏၊ အဒသနလည်း ခေါ်၏။

ဤတရားသုံးပါးသည် အလုံးစုံသော အကုသလပါပစမွှတို့၏ အရင်းအမြစ် အခြေခံဖြစ်သောကြောင့် အကုသလမှုလ တရားသုံးပါး မည်၏။



၁၃။ **ဒီနှင့်** ဆိုသည်ကား တရားဓမ္မအရာ၌ အမြင်မှားခြင်းတည်း၊ အယူမှားခြင်းတည်း၊ အနိစိကို နိစိဟုယူခြင်း၊ ဒုက္ခကို သူခဟုယူခြင်း၊ အနတ္ထကို အတ္ထဟုယူခြင်း၊ ကုသိုလ်ကံ အကုသိုလ်ကံကို ပယ်ခြင်း၊ ကံ၏အကျိုးကိုပယ်ခြင်း စသည်တည်း။

၁၄။ **မာန** ဆိုသည်ကား အထင်မှားခြင်းတည်း၊ ငါမဟုတ်သော နာမ်ရုပ်ကို ငါဟုထင်ခြင်း၊ ထိုငါကိုပင် အမျိုးကိုစွဲ၍ ယုတ်သည် မြတ် သည်ဟု ထင်ခြင်း၊ အနွယ်ကိုစွဲ၍ ယုတ်သည် မြတ်သည်ဟုထင်ခြင်း စသည်တည်း။

၁၅။ **ကြသာ** ဆိုသည်ကား ပြောစွဲခြင်းတည်း၊ သူတစ်ပါး ကောင်းစားသည်ကို မနာလိုခြင်း၊ ဝမ်းမမြောက် နှင့်ခြင်း၊ မချိုးမွမ်းနှင့်ခြင်း၊ အကောင်း မပြောနှင့်ခြင်း၊ မကောင်းပြောရန်ကိုသာ ရှာကြံခြင်းတည်း။

၂၀။ **မစွဲရှိယ** ဆိုသည်ကား ဝန်တို့ခြင်းတည်း၊ မိမိကောင်းစား သည်ကို သူတစ်ပါးအား မမျှတလိုခြင်း၊ ဝန်တို့ခြင်း၊ နှုမြောခြင်း၊ စေးနဲ့ ခြင်းတည်း။

၂၁။ **ကုဇ္ဇာဒါ** ဆိုသည်ကား နောင်တတစ်ဖန် ပူပန်ခြင်းတည်း၊ ကျွန်လွှာနှင့်သောအာမှ ငါမေ့ခဲ့မိလေခြင်း၊ ငါမြိုက်ခဲ့မိလေခြင်း၊ ငါမှားခဲ့မိ လေခြင်းဟု တစ်အုံနေးနေး ပူဆွေးခြင်းတည်း။

လောက၌ အမှားနှစ်ပါးရှိ၏၊ ဒုစိရှိက်မှုကို ပြောခြင်းသည်လည်း အမှား တစ်ပါး၊ သုစရိတ်မှုကို မပြောခြင်းသည်လည်း အမှားတစ်ပါး၊ နောင်တဖြစ်ရလေခြင်းလည်း နှစ်ပါးရှိ၏၊ ဒုစိရှိက်မှုကို ငါပြောခဲ့မိလေခြင်းဟု နောင်တဖြစ်ရခြင်း တစ်ပါး၊ ဒါနသီလစသော သုစရိတ်မှုကို ငါမပြောခဲ့မိ လေခြင်းဟု နောင်တဖြစ်ရခြင်း တစ်ပါး၊ လောက၌ လူမြိုက်နောက်မှ အကြံရ ဟုဆိုကြသော အမေ့အမိုက် အမှားနှစ်မျိုး ရှိကြသည့်အတွက်



ကုတ္တစ္ဆိုအပ်သော နောင်တပူပန်မှု နှစ်ပါးရှိ၏။

၂၂။ **အဟိရိကဆိုသည်ကား** အရှက်မရှိခြင်းတည်း၊ မကောင်းမှုဒုစရိတ်ကို ပြခွင့်ဆိုက်ခဲ့သော် မိမိ၌ အမိုက်မှု ပြိုစွန်းလှစ်နှစ်းလူးလဲချေတော့မည်ဟူ၍လည်း စိုးရွှေခြင်းမရှိ၊ လူသိမည် နတ်သိမည်ကို လည်း မရှုက်ခြင်းတည်း။

၂၃။ **အနောထွေဗု** ဆိုသည်ကား အကြောက်မရှိခြင်းတည်း၊ နောက်၌ ငါဓိက်ခဲ့မိလေခြင်း၊ ငါမှားခဲ့မိ လေခြင်းဟူ၍ မိမိကိုယ်ကို မိမိစွိတွဲ ဆဲရေးခြင်းဟူသော အတွောနုဝါဒဘေး သင့်ရောက်မည်ကိုလည်း မကြောက်၊ လူသူတော်ကောင်း နတ်သူတော်ကောင်းတို့၏ ကဲ့ရွှေခြင်းဟူ သော ပရာနုဝါဒဘေး သင့်ရောက်မည်ကိုလည်း မကြောက်၊ အပါယ်ဘေး သင့်ရောက်မည်ကိုလည်း မကြောက်မရှိ၊ မထိတ်မလန်ခြင်းတည်း။

၂၄။ **ဥစ္စာ** ဆိုသည်ကား အာရုံတစ်ခုခု၌ စိတ်၏ရပ်တည်မှ မရရှိခြင်းတည်း။

၂၅။ **ထိန္ဒ** ဆိုသည်ကား စိတ်၏ ထိုင်းမိုင်းခြင်းတည်း၊ အာရုံကို သိ၏၊ မပွင့်မလင်း မေးမိုန်ခြင်းတည်း။

၂၆။ **ဓိဋ္ဌ** ဆိုသည်ကား စေတသိက်တို့၏ ထိုင်းမိုင်းခြင်းတည်း၊ အာရုံကိုတွေ့မှ ခံစားမှ စသည်တို့၏ မပွင့်မလင်း မေးမိုန်ခြင်းတည်း။

၂၇။ **ဂိုဏ်စွာ** ဆိုသည်ကား ယဉ်ကြည်ထိုက်သည့်၍ မယဉ်ကြည်ခြင်းတည်း။

၂၈။ **ဤတစ်ဆယ့်** လေးပါးသော စေတသိက်တို့သည် မကောင်းမှုမျိုး စင်စစ်ဖြစ်၍ ပါပောတိ မည်ကုန်၏၊ အကုသလဓမ္မအစစ် မည်ကုန်၏။



ကုသိုလ်စေတသိက် ၂၅-ပါး

၂၈။ အလောဘ ဆိုသည်ကား အာရုံး၌ စိတ်၏အငြိအတွယ် မရှိခြင်းတည်း၊ ဤအလောဘကို နေက္ခမ ဓာတ်လည်းခေါ်၏၊ အနာဂတ္တာ လည်း ခေါ်၏။

၂၉။ အဒေါသ ဆိုသည်ကား အာရုံး၌စိတ်ညွတ်နှုံးခြင်းတည်း၊ ဤ အဒေါသကို အားပါဒလည်း ခေါ်၏၊ မေတ္တာလည်း ခေါ်၏။

၃၀။ အမောဟ ဆိုသည်ကား အမှန်ကိုသိခြင်းတည်း၊ ဤ အမောဟကို ဉာဏ်လည်းခေါ်၏၊ ပညာလည်း ခေါ်၏၊ ဝိဇ္ဇာလည်း ခေါ်၏၊ သမ္မာဒိဋ္ဌလည်း ခေါ်၏။

ဤတရားသုံးပါးတို့သည် အလုံးစုံသော ကလျာဏဓမ္မတို့၏ အရင်းအမြစ် အခြေခံဖြစ်သောကြောင့် ကလျာဏမူလတရားသုံးပါး မည်ကုန်၏။

၃၁။ သွေ့ ဆိုသည်ကား ယုံကြည်ထိုက်သောအမှန်တရားတို့၌ ယုံကြည်ခြင်းတည်း၊ ဤသွေ့ကို ပသာဒလည်း ခေါ်၏၊ အဓိမောက္ခလည်း ခေါ်၏။

၃၂။ သတိ ဆိုသည်ကား ကောင်းမြတ်သောအရာတို့၌ မမေ့ မလျော့ မပျောက်မက္ခယ်နိုင်ရန် အဖန်ဖန် အာရုံးပြခြင်းတည်း၊ သရဏ လည်း ခေါ်၏၊ ဥပဋ္ဌာနလည်း ခေါ်၏။

၃၃။ တိရိ ဆိုသည်ကား ရှုက်ခြင်းတည်း၊ ရှုက်ခြင်းဆိုသည်ကား ရှုက်သဖြင့် မကောင်းမှုသို့ မတိုးဂုံးခြင်းတည်း။

၃၄။ ဓာတ္ထဗ္ဗ ဆိုသည်ကား ကြောက်ခြင်း လန်းခြင်းတည်း၊ အတ္တာနှစ်ပါဒ ဘေး၊ ပရာနှစ်ပါဒ ဘေး၊ အပါယ်ဘေးတို့မှ ကြောက်လန့်သဖြင့်



မကောင်းမှုသို့ မတိုးခံခြင်းတည်း။

၃၅။ **တအြာမဏ္ဍတာ** ဆိုသည်ကား ထိုထိုအာရုံး ပြတွယ်ခြင်း၊ ဆန့်ကျင်ခြင်း အစွန်းတို့မှ ကင်းလွတ်သဖြင့် လျှစ်လူ၏အနေဖြင့် တည်ခြင်း တည်း၊ ဤတအြာမဏ္ဍတာကို ပြဟွိပါဘာရအရာ၏ ဥပေါ်ပြဟွိပါဘာရ ခေါ်၏၊ ဟောရှုံးအရာ၏ ဥပေါ်ဘာ သမ္မာဏျင်ခေါ်၏။

၃၆။ **ကာယပသုဒ္ဓိ** ဆိုသည်ကား စေတသိက်အပေါင်းဟူသော နာမကာယ၏ ပြိုများခြင်းတည်း။

၃၇။ **စိတ္တပသုဒ္ဓိ** ဆိုသည်ကား စိတ်၏ ပြိုများခြင်းတည်း၊ ပြိုများခြင်းဆိုသည်ကား ကုသိုလ်မှုတို့၏ မပြိုများခြင်းကို ပြတတ် ကုန်သော ပါပစမ္မတိနှင့်မယှဉ်သဖြင့် သမ္မာယုတ်တရားတို့၏ ကြည်လင် ချမ်းမြှုပ်နည်းတည်း။

၃၈။ **ကာယလဟုတာ** ဆိုသည်ကား နာမကာယ၏ ပေါ့ပါးခြင်း တည်း။

၃၉။ **စိတ္တလဟုတာ** ဆိုသည်ကား စိတ်၏ ပေါ့ပါးခြင်းတည်း၊ ပေါ့ ပါးခြင်းဆိုသည်ကား ကုသိုလ်မှုတို့၏ လေးလံခြင်းကို ပြတတ်ကုန် သော ပါပစမ္မတိနှင့်မယှဉ်သဖြင့် သမ္မာယုတ်တရားတို့၏ ပေါ့ပါးခြင်း တည်း။

၄၀။ **ကာယမုဒ္ဒတာ** ဆိုသည်ကား နာမကာယ၏ နှုံးညွံခြင်း တည်း။

၄၁။ **စိတ္တမုဒ္ဒတာ** ဆိုသည်ကား စိတ်၏ နှုံးညွံခြင်းတည်း၊ နှုံးညွံခြင်းဆိုသည်ကား ကုသိုလ်မှုတို့၏ စိတ်၏ ခက်ထန်ကြမ်းတမ်းခြင်းကို ပြတတ်ကုန်သော ပါပစမ္မတိနှင့် မယှဉ်သဖြင့် သမ္မာယုတ်တရားတို့၏



နူးညံ့ပျော့ပျောင်း ခြင်းကို ဆိုသည်။

၄၂။ ကာယကမ္မညတာ ဆိုသည်ကား နာမကာယ၏ အမှု၌ ကောင်းခြင်းတည်း။

၄၃။ စိတ္တကမ္မညတာ ဆိုသည်ကား စိတ်၏ အမှု၌ ကောင်းခြင်းတည်း၊ အမှု၌ကောင်းခြင်း ဆိုသည်ကား ကုသိုလ်တို့၌ စိတ်၏ မကောင်းမွန် မခုံညားခြင်းကို ပြုတတ်ကုန်သော ပါပစမ္မတို့၏ မယှဉ်သဖြင့် သမ္မတုတ်တရားတို့၏ ကောင်းမြတ်သော ခုံညားခြင်းကိုဆိုသည်။ ကုသိုလ်မှု၌ မပြင်းဆန်ခြင်းကို ဆိုသည်။

၄၄။ ကာယပါဂါညတာ ဆိုသည်ကား နာမကာယ၏ လေ့လာခြင်းတည်း။

၄၅။ စိတ္တပါဂါညတာ ဆိုသည်ကား စိတ်၏ လေ့လာခြင်းတည်း၊ လေ့လာခြင်းဆိုသည်ကား ကြော်လော်ခြင်းတည်း၊ ကုသိုလ်မှုတို့၌ စိတ်၏ ထစ်ထစ် ငြောင့် ရှိခြင်းကို ပြုတတ်ကုန်သော ပါပစမ္မတို့၏ မယှဉ်သဖြင့် သမ္မတုတ်တရားတို့၏ သွက်လက်ကျွမ်းမွန်ခြင်းကို ဆိုသည်။

၄၆။ ကာယုဇ္ဇကတာ ဆိုသည်ကား နာမကာယ၏ ဖြောင့်မတ်ခြင်းတည်း။

၄၇။ စိတ္တုဇ္ဇကတာ ဆိုသည်ကား စိတ်၏ ဖြောင့်မတ်ခြင်းတည်း၊ ဖြောင့်မတ်ခြင်း ဆိုသည်ကား ကုသိုလ်မှုတို့၌ စိတ်၏ ကောက်ကျစ်ခြင်းကို ပြုတတ်ကုန်သော ပါပစမ္မတို့၏ မယှဉ်သဖြင့် သမ္မတုတ်တရားတို့၏ ကောက်ကျစ် စဉ်းလဲမှုမရှိခြင်းကို ဆိုလိုသည်။

သောဘဏာ ဆိုသည်ကား တင့်တယ်ကောင်းမြတ်သည်ကို ဆိုသည်။



၄၈။ **သမ္မာဝါစာ** ဆိုသည်ကား မူသာဝါဒ၊ ပိသုကာဝါစာ၊ ဖရာသတိစာ၊ သမ္မပုလာပတည်းဟူသော စစိဒုစရိတ်လေးပါးတို့မှ ကြုံရွှေင်ခြင်းတည်း။

၄၉။ **သမ္မာကမ္မန္တ** ဆိုသည်ကား ပါကာတိပါတ၊ အဒီနာဒါန၊ ကာမေသုမိစ္စာစာရ တည်းဟူသော ကာယဒုစရိတ်သုံးပါးတို့မှ ကြုံရွှေင်ခြင်းတည်း။

၅၀။ **သမ္မာအာဂီဒ်** ဆိုသည်ကား မကောင်းသော အသက် မွေးမှုတို့မှ ကြုံရွှေင်ခြင်းတည်း။

ဂိရတီ ဆိုသည်ကား ဒုစရိတ်တို့မှ ကြုံရွှေင်ခြင်းကို ဆိုသည်။

၅၁။ **ကရကာ** ဆိုသည်ကား ဆင်းရဲ၍နေသော သတ္တဝါကို တွေ့ဖြင်လျှင် သနားခြင်း ကြုံနာခြင်း ညာတာခြင်း ထိုဆင်းရဲမှ ကယ်ဆယ်လိုခြင်းတည်း။

၅၂။ **မုဒ္မာတာ** ဆိုသည်ကား ချမ်းသာသော သတ္တဝါကို တွေ့ဖြင်လျှင် ဝမ်းမြောက်ခြင်း ဝမ်းသာခြင်းတည်း။

၅၃။ **ဤတရားနှစ်ပါးကို အသီးအသီး ကရုကာပြဟ္မာဝိဘာရ၊ မုဒ္မာတာပြဟ္မာဝိဘာရတို့ဟူ၍** လည်း ဆိုသည်။

အပွဲမညာ ဆိုသည်ကား လူသတ္တဝါ တိရစ္စာန် သတ္တဝါတို့မှုစု၍ ခပ်သိမ်းသော သတ္တဝါတို့ကို အာရုံပြ၍ ဆင်းရဲသော သတ္တဝါတို့ကို သနားခြင်း၊ ချမ်းသာသော သတ္တဝါတို့ကို ဝမ်းမြောက်ခြင်းအားဖြင့် ပွဲးများစေအပ်သော တရားမျိုးဖြစ်သောကြောင့် “**အပွဲမာနေသူ သတ္တသု ဘဝါတီ အပွဲမညာ**” ဟူသည်နှင့်အညီ အပွဲမညာမည်၏။

စေတသိက် ၅၂-ပါးပြီး၏။



နိဗ္ဗာန် ၃-ပါး

၃။ နိဗ္ဗာန်သည်-

၁။ ပဋိမနိဗ္ဗာန်။

၂။ ဒုတိယနိဗ္ဗာန်။

၃။ တတိယနိဗ္ဗာန်

ဟူ၍ သုံးပါးရှု၏၊ ထိုသုံးပါးတို့တွင်-

- အပါယ်ဘဝတို့မှ လွှတ်ပြီးခြင်းသည် ပဋိမနိဗ္ဗာန်မည်၏။
- တစ်ဖန် ကာမဘဝတို့မှ လွှတ်ပြီးခြင်းသည် ဒုတိယ နိဗ္ဗာန်မည်၏။
- တစ်ဖန် ရှုပ အရှုပ ပြဟာဘဝတို့မှ လွှတ်ပြီးခြင်းသည် တတိယ နိဗ္ဗာန်မည်၏။

စိတ် ၁-ပါး၊ စေတသိက် ၅၂-ပါး၊ နိဗ္ဗာန် ၁-ပါးဟူ၍ နာမ်တရား

၅၄-ပါးဖြစ်၏။

ရှုပ်တရား ၂၀-ပါး၊ နာမ်တရား ၅၄-ပါးဟူ၍ ပရမတ္တတရား ၇၂-ပါးဖြစ်၏။ ဤပရမတ္တတရား ၇၂-ပါးကို ပရမတ္တသစ္စတရားဟု ဆို၏။ ပရမတ္တသစ္စမျိုး မဟုတ်သော သတ္တို့ဝါ သတ္တပုဂ္ဂလစသည်ကို သမုတ်သစ္စ ဟု ဆို၏။

ပရမတ္တသစ္စကထားပြီး၏။

-----*



၃-ပစ္စယကထာ

ထို ၈၂-ပါးသော ပရမတ္တဓမ္မတို့တွင် နိဗ္ဗာန်သည် ဖြစ်ပေါ်ခြင်း ဟူသော အတိ၏နယ်မှ အလွတ်ဖြစ်၍ ဖြစ်ပေါ်စေရန် အကြောင်းလည်း မလို့ ရောမရကတို့၏ နယ်မှုအလွတ်ဖြစ်၍ စောင့်ရှုံးကြရန် ထောက်ပံ့ရန် အကြောင်းလည်း မလို့ ထိုကြောင့် နိဗ္ဗာန်သည် အပစ္စယတရား၊ အသခ်တ တရားမည်၏။

နိဗ္ဗာန်မှုကြွင်းသော ၧ၁-ပါးသောရုပ်တရား၊ နာမ်တရားများ သည်မူကား အတိ၊ အရာ၊ မရကတို့၏ ဖြစ်ရ ပျက်ရသည်ဖြစ်၍ သပစ္စယ တရားများ၊ သခ်တတရားများဖြစ်ကြကုန်၏။ ထိုရုပ်တရား နာမ်တရား နှစ်ပါးတို့တွင် ရုပ် ၂၃-ပါးတို့၏ ကံ၊ စိတ်၊ ဥတု၊ အာဟာရဟူ၍ အကြောင်း တရားလေးပါးကို ပြဆုံးပြီ။

ထိုအကြောင်းလေးပါးတို့တွင် ကံဟူသောအကြောင်းသည် ဦးတည်မူလ အကြောင်းမျှသာဖြစ်၏၊ စိတ်ဟူသော အကြောင်းသည် လည်း အချယ်အလယ် အကြောင်းမျှသာဖြစ်၏၊ ရှုပကာယခန္ဓာကိုယ် သည် ဥတုဟူသော ဓာတ်မီးနှင့် အာဟာရဟူသော ဓာတ်ဆီတို့၏ အစွမ်းဖြင့် ကြီးပွားရ၏၊ ကာလမြင့်ရှည် တည်နေရ၏၊ ဓာတ်မီး၊ ဓာတ်ဆီ အခြေအနေ ပျက်ခဲ့လျှင် ကံ၏အစွမ်း၊ စိတ်၏အစွမ်းတို့လည်း ပျက်ရ ကုန်လေတော့သည်။

ဥပမာကား-သစ်ပင်တို့မှာ မျိုးစွဲသည် ဦးတည်မူလ အကြောင်း မျှ သာဖြစ်၏၊ သစ်ပင်တို့သည်မူကား မြေဥတု၊ ရော့တုတို့၏အစွမ်းဖြင့် ကြီးပွားရကုန်၏၊ ကာလမြင့်ရှည် တည်နေရကုန်၏၊ မြေဥတု၊ ရော့တု အခြေအနေပျက်ကြီး ပျက်ခဲ့သော မျိုးစွဲ၏အစွမ်းသည် ပျက်ရလေ



တော့သည်။ ဤဥပမာကဲ့သိမှတ်။

- ရုပကာယသည် သစ်ပင်နှင့်တူ၏။
- ကံသည်မျိုးစွဲနှင့်တူ၏။
- ဥတု ဟူသော ဓာတ်မီးသည်မြေ ကြီးနှင့်တူ၏။
- အာဟာရဟူသော ဓာတ်ဆီသည် အခါ, အခါ၌ မပြတ်ရှာသော မိုးရေနှင့်တူ၏။
- စိတ်သည် သစ်ပင်ကို ပြင်ပမှ ကျေးဇူးပြုသော နောတု, လောတုနှင့်တူ၏။

စိတ်, စေတသိက်တို့၏ ဖြစ်ကြောင်းသည်ကား-

ဝိပါက်တရားတို့မှာ -

ရွှေးကံဟောင်း သည်အကြောင်းတစ်ပါး
မှုရာဝထူး ရုပ်သည် အကြောင်းတစ်ပါး၊
အာရုံသည်အကြောင်း တစ်ပါး။

ထိုသုံးပါးတို့တွင် -

- ရွှေးကံဟောင်းသည် သစ်ပင်တို့မှ မျိုးစွဲနှင့် တူ၏။
- ဝထူးရုပ်သည် မြေနှင့်တူ၏။
- အာရုံသည် မိုးရေ, မိုးပေါက်နှင့် တူ၏။

ကုသိုလ်, အကုသိုလ်, ကြိယာ, စိတ်, စေတသိက်တို့မှာလည်း
မှုရာဝထူးရုပ်နှင့်အာရုံဟူသော အကြောင်း နှစ်ပါးစီ ရှိကြ၏။

အကြောင်းထူးမှာမူကား - ကုသိုလ် စိတ်စေတသိက်တို့မှာ
ယောနီသော မန်သိကာရအကြောင်း, အကုသိုလ် စိတ်စေတသိက်တို့မှာ
အယောနီသော မန်သိကာရအကြောင်း, ဝေနကိစ္စရှိသော ကြိယာစိတ်



စေတသိက်တို့မှာ ကုသိုလ်၌ကဲ့သို့ ယောနီသောမန်သိကာရသည်ပင် အကြောင်းဖြစ်သည်၊ အဘဝဇ္ဈ်းဒွေတို့မှာ ကုသိုလ်၏ ရွှေသွားဖြစ်ခိုက် ကုသိုလ်နှင့်တူ၏၊ အကုသိုလ်၏ ရွှေသွားဖြစ်ခိုက် အကုသိုလ်နှင့်တူ၏။

ယောနီသောမန်သိကာရ ဆိုသည်ကား သင့်မြတ်သော နှုလုံး သွင်းတည်း၊ အယောနီသော မန်သိကာရ ဆိုသည်ကား မသင့်မြတ်သော နှုလုံးသွင်းတည်း၊ အဘဝဇ္ဈ်း၏ ကိစ္စနှုတ်ပါးပေတည်း။

တစ်ယောက်သောသူကို တွေ့မြင်ရာ၌ နှုလုံးသွင်းလိမ္မာလျှင် ထိုသူကို တွေ့မြင်ကြရသည့်အတွက် ကုသိုလ် ဖြစ်ရ၏၊ နှုလုံးသွင်း မလိမ္မာ လျှင် ထိုသူကို တွေ့မြင်ကြရသည့်အတွက် အကုသိုလ် ဖြစ်ရ၏၊ အဘယ် အာရုံမျိုးကား ကုသိုလ်ဖြစ်ရန်မြဲ၏၊ အဘယ်အာရုံမျိုးကား အကုသိုလ် ဖြစ်ရန် မြဲ၏ဟုမရှိ။

- စိတ်၏အစဉ်သည် လျေနှင့်တူ၏၊
- အဘဝဇ္ဈ်းသည် ပုံသမားနှင့် တူ၏၊

ပုံသမား ဦးလှည့်၍ပေးရာသို့ လျေသည် သွားရသကဲ့သို့ အဘဝဇ္ဈ်း ဦးလှည့်၍ပေးရာသို့ ကုသိုလ်လမ်း အကုသိုလ်လမ်း ပွင့်ကြရ၏။

သစ်ပင်တို့မှာ မျိုးစွဲတို့ကဲ့သို့ မန်သိကာရသည် ကုသိုလ်၊ အကုသိုလ်တို့ဖြစ်ရန် အရင်းမူလ အကြောင်းပေတည်း၊ ဝါဘာရှုပ်သည် သစ်ပင်တို့မှာ မြေကြီးနှင့်တူ၏၊ အာရုံသည် သစ်ပင်တို့မှာ မိုးရေ၊ မိုးပေါက်နှင့်တူ၏။

တစ်နည်းကား။ ။ဝိညာက်ခြောက်ပါးတို့တွင် တစ်ပါးပါး၌ အကြောင်းတရား လေးပါး လေးပါးစီ ရှိကြ၏။



၁။ စက္ခဝတ္ထုရှုပ်, ရွှေပါရုံ, အာလောက, မန်သိကာရ, ဤကား စက္ခဝတိညာက်ဖြစ်ပေါ်ရန် အကြောင်းတရား လေးပါးတည်း။

ထိုလေးပါးတို့တွင်-

မန်သိကာရ ဆိုသည်ကား ထိုရုပါရုံထို့ရွှေရှေသော အာဝဇ္ဇာန်း ပေတည်း၊ အာလောကဆိုသည်ကား အရောင်အလင်းတည်း၊ အရောင် အလင်းရှိပါမှ စက္ခဝတိညာက်ဟူသော မြင်မှုကြိုယာဖြစ်နိုင်၏၊ စက္ခဝတိညာက် ဖြစ်နိုင်မှုသာ စက္ခဒွဲရရှိထိုစိတ်များ ဖြစ်နိုင်၏။

၂။ သောတဝတ္ထုရှုပ်, သွှေ့ပါရုံ, အာကာသ, မန်သိကာရ, ဤကား သောတဝတိညာက်ဖြစ်ပေါ်ရန် အကြောင်းတရားလေးပါးတို့တည်း။

ထိုလေးပါးတို့တွင်-

အာကာသ ဆိုသည်ကား အပေါက်ဟင်းလင်းတည်း၊ နားနှင့် အသံ ဆက်ဆံကြရန် ထိုအာကာသရှိပါမှ သောတဝတိညာက်ဟူသော ကြား မှုကြိုယာ ဖြစ်ပေါ်နိုင်၏၊ သောတဝတိညာက်ဖြစ်ပေါ်နိုင်မှုသာ သောတ ဒွဲရရှိထိုစိတ်များ ဖြစ်နိုင်ကြ၏။

၃။ ယာနဝတ္ထုရှုပ်, ဂန္ဓာရုံ, ဝါတ, မန်သိကာရ, ဤကား ယာန ဝိညာက်ဖြစ်ပေါ်ရန် အကြောင်းတရား လေးပါးတည်း။

ထိုလေးပါးတို့တွင်-

ဝါတ ဆိုသည်ကား နှာခေါင်းလေပေတည်း၊ ရှူးလေ, ရှိုက်လေ ပေတည်း၊ ထိုလေမရှိခဲ့လျှင် ဂန္ဓာရုံသည် ယာနဝတ္ထုရှုပ်၏ မထိခိုက်နိုင်၊ မထိခိုက်လျှင်လည်း နံမှုဟူသော ယာနဝတိညာက် မဖြစ်နိုင်၊ ယာနဒွဲရ ဝိထိစိတ်များ မဖြစ်နိုင်။



၄။ နိုဝင်ဘူရာ၊ ရသာရုံ၊ အာပ၊ မနသိကာရ၊ ဤကား နိုဝင်ဘူရာက် ဖြစ်ပေါ်ရန် အကြောင်းတရား လေးပါးတည်း။

ထိုလေးပါးတို့တွင်-

အာပ ဆိုသည်ကား လျှော်စိုစွဲတိခြင်းတည်း၊ လျှော်ခြောက် သွေ့ခဲ့လျှင် ရသာရုံသည် နိုဝင်ဘူရာပုံ မထိ မခိုက်နိုင်၊ မထိခိုက်လျှင် လည်း အရသာကို သိမှုဟူသော နိုဝင်ဘူရာက် မဖြစ်နိုင်၊ နိုဝင်ဗျာ ဝိတိစိတ်များ မဖြစ်နိုင်။

၅။ ကာယဝတ္ထုရှုပ်၊ ဖော်ပွဲ၊ ထွေ၊ မနသိကာရ၊ ဤကား ကာယဝတ္ထုက် ဖြစ်ပေါ်ရန် အကြောင်းတရား လေးပါးတည်း။

ထိုလေးပါးတို့တွင်-

ထွေ ဆိုသည်ကား အတန်အရာခက်ထန်သော ဖော်ပွဲသဘော တည်း၊ ထိုသဘော အခြံအရံရှိသော ဖော်ပွဲရုံမှုသာလျှင် ကာယဝတ္ထုရှုပုံ ထိခိုက်နိုင်၏၊ အလွန်သိမ်မွှေ့လှသော ဖော်ပွဲရုံသည် ကာယဝတ္ထုရှုပုံ မထိခိုက်နိုင်၊ မထိခိုက်နိုင်လျှင် အတွေ့အထိကို သိမှုဟူသော ကာယဝတ္ထုက် မဖြစ်နိုင်၊ ကာယဒ္ဓိရ ဝိတိစိတ်များလည်း မဖြစ်နိုင်။

၆။ ဟဒယဝတ္ထုရှုပ်၊ ဓမ္မာရုံ၊ မနောဒ္ဓိရ၊ မနသိကာရ၊ ဤကား မနောဝတ္ထုက်ဖြစ်ပေါ်ရန် အကြောင်းတရား လေးပါးတည်း။

ထိုလေးပါးတို့တွင် -

ဓမ္မာရုံ ဆိုသည်ကား ပဋိရုံမှတစ်ပါး ကျန်ရှိသမျှသော ရှုပ်တရား၊ နာမ်တရား၊ ပညတ်တရား၊ နိုဗ္ဗာန်တရားများပေတည်း။



ရှုပါရုံ၊ သဒ္ဓါရုံ၊ ဂန္ဓာရုံ၊ ရသာရုံ၊ ဖော်ဒွဲရုံဟုသော ပဋိရုံများ
သည်လည်း မနောဝိညာက်၏ အာရုံဖြစ်၏၊ သို့ရာတွင် ပဋိရနှင့်
မဆိုင်ရာကို ထုတ်ဖော်လို၍ ဓမ္မရုံကိုသာ ပြဆိုလေသည်။

မနောဒွဲရုံ ဆိုသည်ကား ဘဝင်စိတ် အစဉ်ပေတည်း၊ ဟဒယ
ဝဏ္ဏရှုပ်သည် မနောဝိညာက်၏ တည်ရာမှိုးရာ ဖြစ်ပွဲးရာ မှန်ငြားသော
လည်း အကြည်အလင်ပသာဒမျိုး မဟုတ်သောကြောင့် အာရုံ၏ အရိပ်
အသွင်များသည် ဟဒယဝဏ္ဏရှုပ်၌ မထင်နိုင်၊ မနောဒွဲရနှုံသာ ထင်နိုင်၏။

ပစ္စယကထာ ပြီး၏။

-----*

စ-အဘိညာကထာ

အဘိညာက် J-ပါး

အဘိညာက် ဆိုသည်ကား ပကတိသော လူအပေါင်းတို့၏
ညာက်ကို လွန်၍ အထူးကြီး အချွန်ကြီးဖြစ်သော ညာက်၏ကိစ္စကိုဆိုသည်။
ထိုအဘိညာက်သည်-

(၁) သမထအဘိညာ၊

(၂) ဓမ္မအဘိညာ

ဟူ၍ နှစ်ပါးရှိ၏၊ ထိုနှစ်ပါးတို့တွင် -

၁။ သမထအဘိညာ ဆိုသည်ကား သမထကမ္မာန်းလမ်းမှ
ပေါက်ရောက်သော ကူးခိုးကြောက်၊ ဒီဇိုးသောတညာက်၊ စေတောပရိယ
ညာက်၊ ပုံမွေနိဝါသညာက်၊ ယထာကမ္မာပိုကြောက်တို့ကို ဆိုလိုသတည်း။

ထိုအဘိညာက် တို့တွင်-



ကူန္တိဝိဇာဘိညာက် ဆိုသည်ကား ကောင်းကင်ပျုခြင်း၊ မြေလျိုးခြင်း၊ တန်ခိုးအထူးထူး အတွေ့တွေ့ ဖန်ဆင်းခြင်းပေါ်တည်း။

ဒီပွဲသောတဇာဘိညာက် ဆိုသည်ကား နတ်တိုင်းနားကဲ့သို့ ကြားနှင့်ခြင်းတည်း။

စေတောပရိယအဘိညာက် ဆိုသည်ကား သူတစ်ပါးတို့၏ စိတ်အကြံ အမျိုးမျိုးကိုသိနိုင်ခြင်းတည်း။

ပုံဖွဲ့နိုဝင်ဘိသာဘိညာက် ဆိုသည်ကား ရွေးရွေးသော ဘဝ တို့ကို သိနိုင်ခြင်းတည်း။

ယထာကမွဲပရိအဘိညာက် ဆိုသည်ကား နတ်မျက်စိကဲ့သို့ မိမိတို့ ကံပစ်ချရာ ထိုထိုဘဝသို့ ကျရောက်ကြကုန်သော သတ္တဝါတို့ကို ဒိုင်မြင်နိုင်ခြင်း၊ ပစ်ချသော ကံတို့ကို သိနိုင်ခြင်းတည်း။

J) **ဓမ္မအဘိညာက်** ဆိုသည်ကား သစ္စကထာတွင် ပြဆိုခဲ့သည့် အတိုင်း သမှတ်သစ္စမျိုးကိုလွန်၍ ပရမတ္တသစ္စတရားမျိုးတို့ကို ပိုင်းပိုင်းခြားခြား သိနိုင်ခြင်းတည်း။

ထိုဓမ္မအဘိညာက်သည်လည်း-

(၁) သုတမယဉ်က်။

(၂) စိန္တာ မယဉ်က်။

(၃) ဘာဝနာမယဉ်က်။

ဟူ၍ သုံးပါးရှိ၏၊ ထိုသုံးပါးတို့တွင် -

ဘာဝနာမယဉ်က်သည်လည်း-

(၁) အနုပောဓညက်



(၂) ပဋိဝေဓညက်

ဟူ၍ နှစ်ပါးရှိ၏၊ ထိနှစ်ပါးတို့တွင် -

အနိစ္စာနှုပသုနာညာက်၊ ဒုက္ခာနှုပသုနာညာက်၊ အနတ္တာနှုပသုနာညာက်ဟူသော ဝိပဿရနာညာက်သုံးပါးသည် အနုလောဓညက်မည်၏၊ ဟုတ်မှုန်သော ဓမ္မသဘောအားလုံးစွာ ပွင့်ပွင့်လင်းလင်းသိမြင်ခြင်းတည်း။

လောကုတ္တရာ မဂ်ညာက်လေးပါးသည် ပဋိဝေဓညက်မည်၏၊ ဒီ၌ ဝိပဿရနာက် အစရှိသော ကိုလေသာ အမိုက်တရားတို့ကို အမြစ်အရင်းပါ ပယနိုင်သဖြင့် ထိပုရှိ၍ အလင်းပေါက်ရောက်၍ သွားခြင်းတည်း။

အဘိညာကထာ ပြီး၏။

-----*

၉-ပရီညာကထာ

ပရီညာ ၃-ပါး

ပရီညာ ဆိုသည်ကား ညာက်၏ပိုင်နိုင်ခြင်းတည်း။

ထိပရီညာသည်-

(၁) ညတပရီညာ၊

(၂) တိရကာပရီညာ၊

(၃) ပဟာနပရီညာ၊

ဟူ၍ သုံးပါးရှိ၏၊ ထိသုံးပါးတို့တွင်-

၁။ **ညတပရီညာ** ဆိုသည်ကား ပရမတ္တသစ္စကထာ၊ ပစ္စယကထာတို့တွင် ပြဆိုခဲ့ပြီးသော အကြောင်းနှင့်တက္ကသော ရုပ်တရား၊



နာမ်တရား၊ နိဗ္ဗာန်တရား တို့ကို သဘောကျနစွာ တတ်သီလိမ္မာခြင်းတည်း၊ အဘိုးကို ဆံပင်၊ မွေးညင်းစသော သဏ္ဌာနပည်မျိုး ပျောက် ကွယ်၍ ဓမ္မအဘိုးကိုဖြင့် ပရမထွေဓမ္မ သက်သက်သာရှိသည်ဟု ပိုင်နိုင်စွာ သိခြင်းတည်း၊ အကုန်လုံးကိုပင် မသိသော်လည်း ရှုပ် ၂၈-ပါးတွင် ဓာတ်ကြီးလေးပါးကို ပိုင်ပိုင်နိုင်နိုင် သိနိုင်ပေလျှင်ပင် ရှုပ်၍ ညတပရိညာ ကိစ္စပြီးနိုင်၏။

နာမ်၌လည်း ဝိညာက်တစ်ပါး၊ ဝေဒနာတစ်ပါး၊ သညာတစ်ပါး၊ စေတနာတစ်ပါး၊ ဤလေးပါးတို့ကို ပိုင်ပိုင်နိုင်နိုင် သိနိုင်ပေလျှင် နာမ်၌ ညတပရိညာကိစ္စပြီးနိုင်၏၊ နိဗ္ဗာန်မှာလည်း ပြဆိုခဲ့ပြီးသည့်အတိုင်း သဘော ကျနိုင်ပေလျှင် ညတပရိညာကိစ္စ ပြီးနိုင်၏၊ အကြောင်း တရားမှာလည်း ပစ္စယကထာတွင် ပြဆိုခဲ့သမျှအတိုင်း သဘောကျနစွာ သိနိုင်ပေလျှင် ပစ္စယဉ် ညတပရိညာကိစ္စ ပြီးနိုင်၏။

၂။ တိရက္ခပရိညာ ဆုံးသည်ကား ထိုရှုပ်တရား၊ နာမ်တရားတို့ကို ခကိုကဓမ္မ ဖြစ်ကသည့်အတိုင်း ခက္ခခက္ခ ဖြစ်မှုပျက်မှုကို ရှုသောအားဖြင့် ညက်ဖြင့် အပိုင်းပိုင်းဖြတ်တောက်ခုတ်စဉ်းခြင်းသည် တိရက္ခပမည်၏၊ ထိုဖြတ်တောက် ခုတ်စဉ်းမှု၏ ပိုင်နိုင်ခြင်းသည် တိရက္ခပရိညာ မည်၏။

ထိုတိရက္ခပရိညာသည်

- (၁) အနိစ္စပရိညာ
- (၂) ဒုက္ခပရိညာ
- (၃) အနတ္ထပရိညာ

ဟူ၍ သုံးပါးရှိ၏၊ ထိုသုံးပါးတို့တွင်-



၁။ အနိစ္စပရီညာ ဆိုသည်ကား မရဏတရား၌ ဉာဏ်အမြင် ပိုင်နှင့်ခြင်းတည်း ဤစကား၌ မရဏတရားသည် သမုတ်မရဏ၊ ပရမထဲ မရဏ ဟူ၍ နှစ်ပါးရှိ၏။

ထိနှစ်ပါးတို့တွင်-

သမုတ်မရဏ ဆိုသည်ကား သမုတ်သစ္စဘက်၌ ပုဂ္ဂိုလ် သတ္တုပါတို့၏ တစ်သက်တွင်တစ်ခါ သေမြဲ ဓမ္မတာဟူ၍ ဆိုကြသော မရဏတရားသည် သမုတ်မရဏမည်၏၊ ရုပ်ပေါ်၊ နာမ်ပေါ်တို့၏ တစ်နောက်တစ်ရက် အတွင်းမှာပင် အကြံမြှင့်ပေါင်း အရာအထောင်မက ချုပ်ပျက် သေဆုံးခြင်းသည် ပရမထဲမရဏ မည်၏။

ထိနှစ်ပါးတို့တွင် သမုတ်မရဏသည် အနိစ္စလက္ခဏာ အစစ် မဟုတ် အနိစ္စပရီညာ၏ အရာအချက်မဟုတ် အနှစ်သို့ဆယ်ပါးတွင် မရဏဘူးသို့၏ အရာမျှသာဖြစ်၏၊ ရုပ်ပေါ်၊ နာမ်ပေါ်တို့၏ သေခြင်း၊ ချုပ်ပျောက် ပျက်ဆုံးခြင်းဟူသော ပရမထဲမရဏသည်သာ လျှင် အနိစ္စလက္ခဏာအစစ် ဖြစ်၏၊ အနိစ္စပရီညာ ၏ အချက်ဖြစ်၏။

၂။ ဒုက္ခပရီညာ ဆိုသည်ကား ဒုက္ခသဘော၌ ဉာဏ်အမြင် ပိုင်နှင့်ခြင်းတည်း ဤစကား၌ ဒုက္ခသည်-

(၁) ဝေဒယိတဒုက္ခ

(၂) ဘယွှေ့ဒုက္ခ

ဟူ၍ နှစ်ပါးရှိ၏၊ ထိနှစ်ပါးတို့တွင်-

ဝေဒယိတဒုက္ခ ဆိုသည်ကား ကာယိကဒုက္ခ၊ စေတသိကဒုက္ခ တို့ကိုဆိုသတည်း။ ကာယိကဒုက္ခဆိုသည်ကား ကိုယ်အဂါတို့၌ ပေါ်ပေါက် ကျရောက်သော မခံသာသော ဒုက္ခဝေဒနာမိုးတို့ ဆိုသတည်း။ စေတသိ-



ကုက္ခာ ဆိုသည်ကား စိတ်သန္တာနှင့် ပေါ်ပေါက်ကျရောက်သော သောက, ပရီဒေဝ, ဒေါမနသု, ဥပါယာသ ဒုက္ခာမျိုးတို့ကို ဆိုသတည်း။

ဘယ္ဗုဒ္ဓဘုရား ဆိုသည်ကား ဘယ္ဗုဒ္ဓဘုရား၊ အာဒီနဝါဘုရား၊ အရာဖြစ်သော ဒုက္ခာမျိုးတို့ကို ဆိုသတည်း။ ဘယ္ဗုဒ္ဓဘုရား၊ အာဒီနဝါဘုရား၊ အရာဆိုသည်ကား အတိဒုက္ခာ, အရာဒုက္ခာ, မရဏဒုက္ခာ, သခ္ပရ ဒုက္ခာ, ဝိပရီကာာမ ဒုက္ခာတို့ပေါတည်း။ ဤဒုက္ခာတို့ကို နောက်၍ပြဆိုလတ္ထား။

ဝေဒယိတုဒုက္ခာနှင့် ဘယ္ဗုဒ္ဓဒုက္ခာ နှစ်ပါးအထူး၌ ဥပမာကား-လူတစ်ယောက်မှာ ရောဂါဆိုး၊ အနာဆိုးကြီး တစ်ခုရှိ၏၊ ကြမ်းတမ်းသော အဟာအာဟာရတို့ကို စားသောက်၍နေမှ ပကတိလုမှာကဲ့သို့ ချမ်းသာရ၏၊ ဝက်သား၊ ကြက်သား၊ ငါး၊ အမဲ အစရှိသော ကောင်းမွန်သော အစာ အာဟာရတို့ကို စားခဲ့မိလျှင် စားခဲ့အခါ၍ အလွန်ကောင်း၏၊ စားပြီး သည်မှ နောက်ကာလ၍ တစ်ရက်လုံးလုံး သေလုန်းပါး ဒုက္ခာကြီးစွာ ခံရသောအခါလည်း ရှိ၏၊ နှစ်ရက်၊ သုံးရက်၊ လေးရက်စသည် ရက်ရှည် နေ့များ ဒုက္ခာကြီးစွာ ခံရသောအခါလည်း ရှိ၏၊ အစာအာဟာရက အလွန်ကောင်းလေလေ ဒုက္ခာခံရက် ရှည်လျားလေလေ ဖြစ်၏။

တစ်ယောက်သောသူသည် ကုသိုလ်ကောင်းမှုကို လိုလားသည် ဖြစ်၍ ဝက်သား၊ ကြက်သား၊ ငါး၊ အမဲတို့နှင့်တုက္ခာ ထောပတ် ထမင်းကို အလွန်ကောင်း မွေ့စွာချက်ပြီးလျှင် ထိုသူနာအား သခြားရားနှင့် သွား၍ကျွေး၏၊ ထိုသူနာသည် အလွန်စားလိုပါသော်လည်း စားပြီး သည်မှ နောက်ကာလ၍ ခံရလတ္ထားသော မိမိဒုက္ခာကို ကြောက်ရသည့် အတွက် ဤကဲ့သို့ကောင်းမွန်လှသော အစာအာဟာရ မျိုးကို ကျွန်းပိုင်း မတော်လုံးပိုင်းပယ်ရလေ၏၊ စားမိလျှင်လည်း နေ့ရှည်ရက်များ ပိုင်းပိုင်း လျှော့သွားရမည် အမှန်ဖြစ်၏။



ဤဝတ္ထု၏ စားဆဲအခါမှာ အလွန်ကောင်းသည့်အတွက် ထိအစာ အာဟာရသည် ထိသူမှာ ဝေဒယိတ သူခဝတ္ထုမျိုး အမှန်ဖြစ်၏၊ လျှေ အတွေ့၏ အလွန်ကောင်းခြင်းသည် ဝေဒယိတသူခ မည်၏၊ ဘယ္ဗုံ အလိုအားဖြင့်မူကား ထိအစာအာဟာရများသည် ထိသူမှာ ကြောက်မက် ဖွယ်ကောင်းလှသော ဒုက္ခဝတ္ထုမျိုး အမှန်ဖြစ်၏၊ လျှေအတွေ့၏ အလွန် ကောင်းခြင်းသည် ကြောက်မက်ဖွယ်ကောင်းလှသော ဘယ္ဗုံဒုက္ခကြီး မည်၏၊ အဘယ့်ကြောင့်ဆိုသော လျှေအတွေ့၏ အလွန်ကောင်းလေလေ နောက်၌ ပိုင်းပိုင်းလဲ၍ အသဲအသန်ခံစားရန် ဒုက္ခကြီးမား ရှည်လျား လေလေ ဖြစ်သောကြောင့်တည်း။

ဤလောက၌ သဏ္ဌာယဒီဒိန္ဒုင့် ဝိနိပါတေား တင်းလင်းရှိ နေသော သူသည် ထိသူနာနှင့်တူ၏၊ လူဘဝ လူချမ်းသာ၊ နတ်ဘဝ နတ်ချမ်းသာ၊ ပြဟ္မာ့ဘဝ ပြဟ္မာ့ချမ်းသာများသည် ထိသူနာမှာ အလွန် ကောင်းမွန်သော ကြောက်သား ဝက်သား ဝါး အမဲဟင်း ထောပတ် ထမင်း တို့နှင့်လည်းကောင်း၊ ထိသူနာမှာ လျှောအတွေ့ အလွန်ကောင်းခြင်း သုခ ဝေဒနာနှင့်လည်းကောင်း တူလှ၏၊ သေလွန်ကြသည်မှ နောက်ကာလျှော့ ဝိနိပါတေားကြီး သင့်ရောက်ကြမှုသည် ထိသူနာမှာ စားပြီးသည်မှ နောက်ကာလျှော့ ပိုင်းပိုင်းလဲ၍ အသဲအသန်ခံစားရသော ဒုက္ခမှုကြီး နှင့်တူ၏။

ဤ၌ ဝေဒယိတဒုက္ခသည် သုခဝေဒနာ၊ ဒုက္ခဝေဒနာ၊ အဒုက္ခ မသူခ ဝေဒနာဟူ၍လာသော ဝေဒနာတိက် အရာများ၌ ဒုက္ခသဒ္ဒိ၏ အနက်ဖြစ်၏၊ ဘယ္ဗုံဒုက္ခသည် ဒုက္ခသစ္စအရာ၌ အနိစ္စ၊ ဒုက္ခ၊ အနတ္တ ဟူသော ဝိပဿရ အရာများ၌ ဒုက္ခသဒ္ဒိ၏ အနက်ဖြစ်၏။



ထိုလူဘဝ လူချမ်းသာ, နတ်ဘဝ နတ်ချမ်းသာ, ပြဟ္မာ့ဘဝ ပြဟ္မာ့ချမ်းသာတို့၏ ဘယ္ဗုဒ္ဓဘာဗ္ဗာက်အမြင် ပိုင်နိုင်ခြင်းသည် ဒုက္ခပရီညာ မည်၏။

၃။ အနတ္တပရီညာ ဆိုသည်ကား ရုပ်နာမ်တရားတို့၏ အနတ္တဗာက် အမြင်၏ ပိုင်နိုင်ခြင်းတည်း။

အနတ္တဗာက်အမြင် ဆိုသည်ကား ပရမတ္တသစ္စာမျိုးဖြစ်သော ရုပ်တရား, နာမ်တရားများသည် သမုတ်သစ္စာမျိုးဖြစ်သော ပုဂ္ဂိုလ်၏ အတ္တမဟုတ်, ဒိုဝမဟုတ်, သတ္တဝါ၏ အတ္တမဟုတ်, ဒိုဝမဟုတ်, ပုဂ္ဂိုလ် သတ္တဝါများသည်လည်း ရှင်တရား, နာမ်တရားများ၏ အတ္တမဟုတ်, ဒိုဝမဟုတ်, ရှင်တရား, နာမ်တရားမှလည်းကောင်း, ပုဂ္ဂိုလ်သတ္တဝါမှ လည်းကောင်း အလွှတ်အသီးအခြားဖြစ်၍ ချုပ်သည် ပျက်သည်ဟု၍ မရှိဘဲ တစ်ဘဝမှတစ်ဘဝသို့ ကံပစ်ချရာ ပြောင်းသွား၍ နေသော အတ္တ ဟူ၍လည်းမရှိ, ဒိုဝဟူ၍လည်း မရှိဟုမြင်နိုင်သော ဥက္ကာက်သည် အနတ္တဗာက် မည်၏၊ ထိုအနတ္တဗာက်၏ ပိုင်နိုင်ခြင်းသည် အနတ္တပရီညာ မည်၏။ ဤအနိစ္စပရီညာ, ဒုက္ခပရီညာ, အနတ္တပရီညာ သုံးပါးကို တိရရာ ပရီညာ ဆိုသတည်း။

ပဟာနပရီညာ ဆိုသည်ကား ဝိပလ္လာသတရားတို့ကို ပယ်ရှား မှု၏ ပိုင်နိုင်ခြင်းတည်း အနိစ္စာနှင့်ပသာနာ ဥက္ကာက်ဖြင့် နိစ္စဝိပလ္လာသ တရားသုံးပါးတို့ကို ပိုင်ပိုင်နိုင်နိုင် ပယ်ရှားခြင်း, ဒုက္ခာနှင့်ပသာနာဥက္ကာက်ဖြင့် သုခိုပလ္လာသ တရားသုံးပါး, သုဘဝိပလ္လာသတရား သုံးပါးတို့ကို ပိုင်ပိုင် နိုင်နိုင် ပယ်ရှားခြင်း, အနတ္တာနှင့်ပသာဥက္ကာက်ဖြင့် အတ္တဝိပလ္လာသ တရား သုံးပါးတို့ကို ပိုင်ပိုင်နိုင် ပယ်ရှားခြင်းတည်း။



- **ဂို့သည်ကား** သန္တတိပညတ်၏ အမာခံအနှစ်သာရတည်း
- **အထူး** ဆိုသည်ကား သဏ္ဌာနပညတ်၏ အမာခံအနှစ်သာရတည်း

အမာခံအနှစ် သာရမျိုးချည်းဖြစ်သောကြောင့် ဦးဝါယဉ်လည်း အတွက်မျိုးပင်တည်း၊ ထိနှစ်ပါးတို့တွင် သဏ္ဌာနပညတ်၏ အမာခံဖြစ်သော အတွက် သစ္စာနှစ်ပါးခဲ့ခန်းနှင့်ပင် ပယ်နိုင်ရန်ရှိပြီ၊ သန္တတိပညတ်၏ အမာခံဖြစ်သော ဦးဝါယဉ်လည်း အနိစ္စပရီညာ အထေမြောက်မှ ပယ်နိုင်၏။

၌ စကား၌ သန္တတိဆိုသည်ကား တစ်မျိုးတည်းသော တရား၏ ဖြစ်စဉ်ကို ဆိုသတည်း၊ တရားအမျိုးမျိုး အထွေထွေ ပြောင်းလသည်ကို နာနာသန္တတိဆို၏၊ ထိုသန္တတိသည် ရှုပ်သန္တတိ၊ နာမ်သန္တတိဟူ၍ နှစ်ပါးရှိ၏။

ရုပ်သန္တတိသည်လည်း-

- (၁) ကမ္မဇရှုပ်သန္တတိ၊
- (၂) စိတ္တဇရှုပ် သန္တတိ၊
- (၃) ဥတုဇရှုပ်သန္တတိ၊
- (၄) အာဟာရဇရှုပ်သန္တတိ၊

ဟူ၍ လေးပါး ရှိ၏၊ ထိုလေးပါးတို့တွင်-

ကမ္မဇရှုပ် သန္တတိသည် ကံအထွေထွေပြောင်းလလှုင် ပြောင်းလ၏၊ စိတ္တဇရှုပ်၊ အာဟာရဇရှုပ်၊ ဥတုဇရှုပ် သန္တတိတို့မှာလည်း စိတ်အထွေထွေ၊ အာဟာရအထွေထွေ၊ ဥတုအထွေထွေ ပြောင်းလလှုင် အသီးသီး ပြောင်းလကြ၏။



ထိုလေးပါးတို့တွင် ကမ္မာရှုပ်သန္တတိသည်ကား ပြောင်းလဲမှု မထင်ရှား၊ စိတ္တရှုပ်သန္တတိသည်ကား ပြောင်းလဲမှု အလွန်ထင်ရှား၏၊ တစ်ထိုင်တွင်းမှာပင် ကိုယ်အရိုအထွေထွေ လှပ်ရှားခြင်းဖြစ်၏၊ သန္တတိ အထွေထွေ ပြောင်းလဲခြင်းပေတည်း၊ အမှုအရာကြိယာ အထွေထွေ ဖြစ်၏၊ ရုပ်အသင်း၊ အသင်း ပြောင်းလဲမှုပေတည်း၊ တစ်သင်း တစ်သင်းမှာ လည်း အသင်း၏ဖြစ်ပေါ်ခြင်း၊ အသင်း၏ ကြာညာင်းခြင်း၊ အသင်း၏ သေဆုံးခြင်းဟူ၍ သုံးပါး သုံးပါးစီ ရိုကြုံ၏၊ ဖြစ်ပေါ်ခြင်းသည် အတိတည်း၊ ကြာညာင်းခြင်းသည် ရောတည်း၊ သေဆုံးခြင်းသည် မရကတည်း။

သွားခြင်း ကြရိယာပုထို့ ခြေခြစ်လှမ်း တစ်လှမ်းမှာပင် အစ်၊ အလယ်၊ အဆုံး သုံးပါးရှိ၏၊ ခြေလှမ်း၏ ဖြစ်ပေါ်မှု ခြေလှမ်း၏ ကြာ ညာင်းမှ ခြေလှမ်း၏ သေဆုံးမှုများပေတည်း၊ တစ်လှမ်းဆိုလျှင် တစ်ကိုယ်လုံးပါ၏၊ တစ်ကိုယ်လုံး၏ တစ်မျိုးအသစ် ဖြစ်ပေါ်မှုပင် ဖြစ်၏၊ တစ်ကိုယ်လုံး၏ ကြာညာင်းမှုပင်ဖြစ်၏၊ တစ်ကိုယ်လုံးရှိ ဓာတ်တို့၏ သေဆုံးမှုပင်ဖြစ်၏၊ ခြေလှမ်းတစ်ရာရှိလျှင် တစ်ကိုယ်လုံး သေဆုံးခြင်း တစ်ရာဖြစ်၏၊ ခြေလှမ်း တစ်ထောင်ရှိလျှင် တစ်ကိုယ်လုံး သေဆုံးခြင်း တစ်ထောင်ဖြစ်၏၊ ခြေတစ်လှမ်းမှာလည်း ချိရုပ်တစ်သင်း ချုရုပ်တစ်သင်း ဟူ၍ ရုပ်နှစ်သင်းခွဲရန် ရှိသေး၏၊ ချိရုပ် အသင်းဖြစ်ပေါ်မှု၊ ချိရုပ် အသင်းကြာညာင်းမှု၊ ချိရုပ်အသင်းသေဆုံးမှု၊ ဟူ၍လည်း ရှိ၏၊ ချိရုပ်အသင်းမှာလည်း ထိုအတူ ရပ်ခြင်း၊ ထိုင်ခြင်း၊ လျောင်းခြင်းတို့၌ လည်း အသီးအသီး အစ်၊ အလယ်၊ အဆုံး သုံးပါးစီ ရိုကြုံ၏၊ ဒုက္ခဝေဒနာ နှင့်တက္ကသော ရပ်ညာင်း၊ ထိုင်ညာင်း၊ အိပ်ညာင်းဟူ၍လည်း ကြာညာင်းမှု အထင်း အရားရှိကြ၏၊ ညာင်းမှုဟူသမျှသည် သန္တတိ ရောချည်းပေတည်း၊ ကွွေးခြင်း၊ ဆန်းခြင်း စသည်တို့၌လည်း ထိုအတူ



အထူးမှတ်ရန်မှုကား ညောင်းရှုပ်, ညာရှုပ်, နာရှုပ်, ကျင်ရှုပ်, ထုံကျင်, ကိုက်ခဲရှုပ်, ယားရှုပ်, ယံရှုပ် စသည်တို့သည် ဥတုဇ္ဈားရှုပ်တို့၏ ဖောက်ပြန်မှ ပေတည်း။

ထွက်သက် ရှူမှုမှာလည်း ထွက်သက်စလာပြီ၊ ထွက်သက် ရှည်လာပြီ၊ ထွက်သက်ဆုံးပြီဟု ထင်ရှား၏၊ ရှည်မှု၊ ကြာမှုဆိုလျှင် ညောင်းမှုဟူသော သန္တတိရော အပြီးပါ၏၊ ရှည်ညောင်းသည် ကြာ ညောင်းသည် ဟူ၍လည်း ခေါ်ကြ၏၊ ထိုညောင်းမှု ဖြစ်ရခြင်းသည်ကား ပူးလောင်သော ရှုပ်တို့၏ ဖြစ်ပွားလာခြင်းကြောင့်ဖြစ်ရ၏၊ ထိုရှုပ်တို့၏ ဖြစ်ပွားလာသည့်အတွက် မခံသာသော ဒုက္ခဝေဒနာတွေသည်လည်းဖြစ်ပွားလာ၏၊ ထိုဒုက္ခဝေဒနာကို အမှတ်ပြု၍ ညောင်းမှုဖြစ်၏ဟု သိကြ၏၊ ထိုညောင်းမှုမှာ ဒုက္ခဝေဒနာ အချက်ကိုသာ သိကြ၏၊ သန္တတိရော အချက်ကို မသိကြ၊ ညောင်းမှုဟူသည်ကား အစဉ်သန်သနစွမ်းစွမ်း ရွင်ရှင် လန်းလန်း ဖြစ်ပွား၍ လာကြကုန်သော ထိုထိုရှုပ်အသင်းတို့၏ လျောကျမှု ဆုတ်ယုတ်မှုဟူသော သန္တတိရော၏ အမည်ရင်းပေတည်း၊ ထိုထိုရှုပ် အသင်းတို့၏ ရင့်ရော် အိုမင်း ဟောင်းနွမ်း ဆွေးမြောခြင်းဟူသော သန္တတိရော၏ အမည်ရင်း ပေတည်း၊ ထိုထိုရှုပ်အသင်းတို့၏ အဆုံးအဆုံး ဟူသမျှသည် သန္တတိမရက ပေတည်း၊ ထိုထိုရှုပ်အသင်းတို့၏ သေဆုံးခြင်းပေတည်း၊ ဝင်သက်မှာလည်း ထိုအတူပေတည်း။

ရယ်ရှုပ်အသင်း, ပြီးရှုပ်အသင်း, ရွင်ရှုပ်အသင်း, ပျော်ရှုပ်အသင်း, ပူးရှုပ်အသင်း, ဆွေးရှုပ်အသင်း, ငိုရှုပ်အသင်း, မဲ့ရှုပ်အသင်း စသည်တို့၌ လည်းကောင်း, လောဘရှုပ်အသင်း, ဒေါသရှုပ်အသင်း, သဒ္ဓရှုပ်အသင်း စသည်တို့၌လည်းကောင်း, ဒေါသရှုပ်အသင်း, ရယ်ရှုပ်၏ သေခြင်း, ပြီးရှုပ်၏ သေခြင်း စသည်၌ အသီးအသီး ရှိကြ၏၊ ဝစီကံမှတ်မှာလည်း စကားတစ်လုံး



တစ်လုံးတို့၏ အဆုံးသည် ထင်ရှား၏၊ စကားရုပ်အသင်းအသင်းတို့၏ သေဆုံးမှပေတည်း။

ထို့ကြောင်း ပူဇိုက်လျသည့်အခါ ယပ်လေခပ်ရှု၍ ယပ် ခပ်ချက် တစ်ခုတစ်ခုလျှင် ကိုယ်အဂို၍ ရုပ်အသင်းအသင်း ဖြစ်ပေါ်၏၏၊ သေဆုံး၏။

ရေချိုးရှု၍ ရေတစ်ခါတစ်ခါ သွန်းလောင်းလျှင် ကိုယ်ခန္ဓာမှာ အေးရုပ် အသင်းအသင်း ဖြစ်ပေါ်၍ သေဆုံး၏၊ ညာမှု၊ ညာမှု၊ စသည်တို့သည်လည်း ဥတုရော်အသင်းတို့၏ ဖောက်ပြန်မှုသည် သာများ၏၊ အာဟာရရော်ပို့ဗြလည်း ပူသောအာဟာရကို မြို့မှု၊ အေးသော အာဟာရကို မြို့မှုတို့ကြောင့် ကိုယ်ခန္ဓာ၍ အထူးထူးအထွေထွေ ဖြစ်ပေါ်မှုများသည် အာဟာရထဲမှာ ပါရှိသော ဥတု၏ အစွမ်းလည်းရှု၏၊ မသင့်သောအစာကို စားမှု ဆေးဝါးစာတ်စာကို စားမှုကြောင့် ရောဂါဖြစ်ပွားမှု တိုးပွားမှု ပျောက်ပြုမှုတို့ဗြလည်း ထိုအတူ ဥတု၏အစွမ်းပေတည်း။

ရှေ့ခြားပို့ခဲ့ပြီးသော စီတွေရှုပ်အတွင်းမှာလည်း ဥတု၏အစွမ်းများစွားပါရှိသည်သာတည်း၊ အာဟာရ စာတ်ဆီအတွက်နှင့် အနာရောဂါ ဖြစ်ပွားမှု အနာရောဂါ ပျောက်ပြုမှုမှုဆိုသည်မှာ ကိုယ်ခြားသော ဥတု စာတ်ဆီတို့ကို ပွားစီးစေမှုအတွက်ပေတည်း၊ သက်သက်သော အာဟာရ စာတ်ဆီ အစွမ်းမှာမှုကား အဆီအသား တောင့်တင်းမှုပေတည်း အဆီ အသားတောင့်တင်းမှု ဆိုသည်ကား မြို့လိုက်သော အာဟာရသည် ဝမ်းတွင်းသို့ ရောက်ခဲ့လျှင် ရောက်သည်နှင့် တစ်ပြိုင်နက် တစ်ကိုယ်လုံးကို ထောက်ပံ့နိုင်၏၊ တစ်ကိုယ်လုံးမှာရှိကြသော အဆီအသားတို့သည် အားအင် တိုးတက်ကြကုန်၏၊ တောင့်တင်းကြကုန်၏၊ ဉ်အချက်သည် သတ္တိဝါအပေါင်းတို့မှာ အရေးအကြီးဆုံးသော အချက်ဖြစ်၏၊ ဉ်



အာဟာရ၏ အရေးကို လောက၍ အသက်မွေးမှုခေါ်ကြ၏၊ အသက်မွေးမှုသည် လောက၍ အဘယ်မျှလောက အရေးကြီးကြပါသနည်းဟု မြော်မြော်မိကြပါလျှင် ဤအာဟာရ ထောက်ပံ့မှ ကြီးကျယ်ပုံသည် ထင်ရှားလတ္တံ့၊ အသွေးအသားကို ပွားစေမှုထက်ပင် ဤထောက်ပံ့မှုသည် သာ၍ အရေးကြီး၏၊ ဝမ်းတွင်း၍ ထောက်ပံ့သော အာဟာရ လျော့ပါးခဲ့လျှင် တစ်ကိုယ်လုံးမှာရှိကြသော အသွေး အသားတို့သည် လျော့ပါးကြရကုန်၏၊ အလွန်သိမ်မွေးကြသော စက္ခသောတ အစရှိသော ကမ္မဒရှုပ်တို့၏ အသက်သည်ကား ဖိုဝင်တရုပ်ပေတည်း၊ ဖိုဝင်တရုပ်၏ ကိုးကွယ်ရာ ကား အာဟာရထောက်ပံ့မှုပေတည်း၊ အာဟာရ ထောက်ပံ့မှု လျော့ပါး၍ သွားခဲ့လျှင် ဖိုဝင်တရုပ်နှင့်တကွ တစ်ကိုယ်လုံးသည် စင်လုံး ယိုင်ရလေ တော့သည်။

ခြောက်ရက် ခုနစ်ရက်တိုင်တိုင် အစာအာဟာရ အသစ်မထောက်ပံ့ဘ ပစ်ထားခဲ့လျှင် ဖိုဝင်တရုပ်နှင့်တကွ ကမ္မဒရှုပ်စု အကုန်ချုပ်ဆုံးကြရကုန်၏၊ ဤကမ္မဒရှုပ်စု ချုပ်ဆုံးသည်ကိုပင် သတ္တဝါသေပြီဟု ဆိုကြရကုန်၏၊ ဤအာဟာရ ဓာတ်ဆီအတွက်နှင့် ဖြစ်ကြရကုန်သော အာဟာရအရှုပသန္တတိ အထွေအထူး၊ ထိုသန္တတိ အထွေအထူး တို့၏ ဖြစ်ပေါ်မှု လျော့ပါးမှု သေဆုံးမှုဟုဆိုအပ်သော သန္တတိအတိ, သန္တတိအရာ, သန္တတိမရဏေမှုများသည် ထုတ်ဖော်ပြောဆိုဘွဲ့ မလိုလှ ကိုယ်တွေ့ဒီဇိုင် ဖြစ်ကြလေပြီ၊ ဤကား ရုပ်တရားတို့၏ သန္တတိအရာ, သန္တတိမရဏေတို့ကို ပြဆိုခြင်းပေတည်း။

နာမူတရားတို့၏ သန္တတိသည် အလွန်များပြား၏၊ မိမိတို့စိတ်ကို မိမိတို့သိကြ၏၊ မောဟသန္တတိ အမျိုးမျိုး ရှိကြ၏၊ လောဘသန္တတိအမျိုးမျိုး ရှိကြ၏၊ ဒေါသသန္တတိ အမျိုးမျိုး ရှိကြ၏၊ သွံ့သန္တတိ



အမျိုးမျိုးရှိကြ၏၊ မေတ္တာသန္တတိ အမျိုးမျိုးရှိကြ၏၊ တစ်ထိုင်တွင်းမှာပင် ပိမိစိတ်အကြံအစည်သည် အထွေထွေအပြားပြား အလွန်များသည်ကို လူတိုင်းလိုပင်သိကြ၏၊ စိတ်အကြံအစည် တစ်သင်းတစ်သင်းမှာလည်း အကြံဖြစ်ပေါ်မှု၊ အကြံလျောပါးမှု၊ အကြံသေဆုံးမှု အသီးအသီးရှိကြ၏၊ ငါမှာလောဘဖြစ်ဟုံး၍ နေသည်ဟု သိကြ၏၊ ငါမှာ လောဘ ပျောက်ပြီး သွားပြီဟု သိကြ၏၊ ထိုလောဘသေဆုံးသွားပြီ ဟုမခေါ်ကြ၊ ငါမှာ ဒေါသဖြစ်ဟုံး၍ နေသည်ဟုသိကြ၏၊ ငါမှာ ထိုဒေါသ ပျောက်ပြီးသွားပြီဟုသိကြ၏၊ ထိုဒေါသ သေဆုံးသွားလေပြီဟုံး၍ ကား မခေါ်ကြ၊ မခေါ်ကြသော်လည်း လောဘ၊ ဒေါသပျောက်ပြီးမှုဆုံးသည်ကား လောဘ၏ သေဆုံးမှု ဒေါသ၏ သေဆုံးမှုပင်တည်း။ သန္တတိမရဏပင် တည်း။

သန္တတိမရဏ ဖြစ်သောကြောင့် လောဘဖြစ်ခွင့်ဆိုက်ပြန်လျှင် ခကာချင်းပင် ဖြစ်ပေါ်နိုင်ပြန်၏၊ ဒေါသဖြစ်ခွင့် ဆိုက်ပြန်လျှင် ခကာချင်းပင် ဖြစ်ပေါ်နိုင်ပြန်၏၊ ကြုံကား နာမ်တရားတို့၏ သန္တတိဇရာ၊ သန္တတိမရဏ တို့ကို ပြဆိုခြင်းပေတည်း။

ညတာပရီညာသည် တိရကာပရီညာ၏ အကျိုးငှါးဖြစ်၏၊ တိရကာပရီညာသည် ပဟာနပရီညာ၏ အကျိုးငှာ ဖြစ်၏၊ ပဟာနပရီညာသည်သာ လိုရင်းပဓာနဖြစ်၏။

ပဟာနပရီညာ ပြီး၏။

ပရီညာသုံးပါး အကျဉ်း ပြီး၏။



တိရဏပရီညာအကျယ်

လက္ခဏာ ၃-ပါး

- (၁) အနိစ္စလက္ခဏာတစ်ပါး
- (၂) ဒုက္ခလက္ခဏာတစ်ပါး
- (၃) အနတ္ထလက္ခဏာတစ်ပါး

ဤကား လက္ခဏာသုံးပါးတည်း။

- ၁။ **အနိစ္စလက္ခဏာ** ဆိုသည်ကား ဝိပရီကာမ အချက်, အညထာဘာဝ အချက်တည်း။
- **ဝပရီကာမ** ဆိုသည်ကား ပကတီအနေအတိုင်း မဟုတ် ဘဲ ဖောက်လဲဖောက်ပြန် ဖြစ်ခြင်းတည်း။
 - **အညာထာဘာဝ** ဆိုသည်ကား ရွှေနောက်မတူ အမှု အရာ ပြောင်းလဲခြင်းတည်း။

ဤဝပရီကာမ, အညထာဘာဝ အချက်ကို မြင်လှုင် ဤအချက် ရှိနေကြသော ရုပ်တရား၊ နာမ်တရားများကို အနိစ္စမျိုး အမှုန် ဖြစ်သည်ဟု သိနိုင် မှတ်နိုင် ဆုံးဖြတ်နိုင်ကြ၏၊ ထိုကြောင့် ထိုအချက်ကို အနိစ္စ လက္ခဏာ ဆိုရ၏၊ ဉာဏ်အခါ ဉိုးထွန်း၍ထားသော မီးတောက်ကို ကြည့်ရှု၍ နေရာ ထိုမီးတောက်မှာ-အာစယရုပ်, ဥပစယရုပ်, သန္တတိရုပ်, ဧရတာရုပ်, အနိစ္စတာရုပ်ဟု၍ လက္ခဏာရုပ်ငါးပါးကို သိမြင်ရ၏၊ မီးတောက်၌ အသစ်အသစ် ဖြစ်ပေါ် ပေါက်ပွားမှုသည် ထင်မြင်ရ၏၊ ထိုအမှုသည် အာစယရုပ်ပေတည်း၊ မီးရုပ် မဟုတ်၊ ဖြစ်ပေါ်ပြီးလှုင် ထိုးပွားမှုသည် ထင်မြင်ရ၏၊ ထိုအမှုသည် ဥပစယရုပ်ပေတည်း၊ မီးရုပ် မဟုတ်၊ မတိုးမယုတ် အစဉ်တည်နေမှုသည်လည်း ထင်မြင်ရ၏၊ ထိုအမှု



သည်လည်း သန္တတိရှပ်ပေတည်း၊ မီးရှပ်မဟုတ်၊ မီးတောက်၏ ဆုတ်ယူတ်မှုသည်လည်း ထင်မြင်ရ၏၊ ထိုအမှုသည် ဧရတာရှပ်ပေတည်း၊ မီးရှပ်မဟုတ်၊ ချုပ်ကွယ်မှုသည်လည်း ထင်မြင်ရ၏၊ ထိုအမှုသည် အနိစ္စတာရှပ်ပေတည်း၊ မီးရှပ်မဟုတ်၊ ပူမှုသည်သာလျှင် မီးရှပ်အမှန်ဖြစ်၏၊ ထိုလက္ခဏရှပ် ငါးချက်အတွက်ကြောင့် တစ်လှုပ်လှုပ်နေ၏၊ တည်ရှုံးနှင့်ရွှေ့ရှုံးမှုကြောင့် လှုပ်သည်လည်း ရှိ၏၊ ဝါယော အလှုပ်ပေတည်း။

ထိုလက္ခဏာငါးချက်သည် မီး၏ အညထာဘာဝဟု ဆိုအပ်သောအနိစ္စလက္ခဏာပေတည်း၊ ထိုလက္ခဏာ ငါးချက်ကိုမြင်၍ မီးသည် အနိစ္စမျိုးဟု သိနိုင်၏၊ လှုပ်လှုပ်ရွှေ့ ထင်မြင်သမျှမှာ ဤနည်းခည်းမှတ်။

ပကတိမျက်စီဖြင့် မမြင်ကောင်း၊ ဒီပွာစက္ခာမှန်ပြောင်းဖြင့် ကြည့်ရှုမှသာ မြင်ရသော ပရမာဏုမြှေ့များသော ရုပ်သဏ္ဌာန်များမှာလည်း လှုပ်လှုပ်ရွှေ့ ထင်မြင်ရ၏၊ လှုပ်လှုပ်ရွှေ့ ထင်မြင်ရသည့်အတွက် ပိုးသတ္တဝါမျိုးဟူ၍ပင် မှတ်ထင်ကုန်၏၊ ပိုးသတ္တဝါမျိုးမဟုတ်ပေါ့ ဥတု ဟူသော မီးဓာတ်၏အစွမ်းဖြင့် ဥတုရှုပ်တရားပေါက်ပွားမှုပေတည်း၊ အာစထရှုပ်ကို ပေါက်ပွားမှုဆိုသည် အချိုဝတ္ထုတို့မှာ ပိုးသတ္တဝါများလည်း ပါရှိပေရာ၏။ မီး၍နေသောမြို့ရေ၊ ချောင်းရေတို့၌လည်းကောင်း၊ ဆူပွက်၍နေသော ရေတို့၌လည်းကောင်း လှုပ်လှုပ်ရွှေ့ ထင်မြင်ရ၏၊ ဥတုရှုပ်တရား ပေါက်ပွားမှုပေတည်း၊ ပကတိမျက်စီအမြင်တွင် တည်ဖို့၍နေသော ရေတို့၌လည်း မှန်ပြောင်း အမြင်မှာ ပေါက်ပွား၍ လှုပ်ရှားလျက်ပင် ထင်မြင်ရ၏၊ ဥတုရှုပ်တရား ပေါက်ပွားမှုပေတည်း။

ပေါက်ပွားမှု ဆိုသည်ကား အသစ်အသစ် အဆင့်အဆင့် ဖြစ်ပေါ်ခြင်းဟူသော အာစထရှုပ်၏ အခြင်းအရာ ပေတည်း၊ ထိုအသစ်အသစ် အဆင့်အဆင့် ဖြစ်ပေါ်မှုကို ထင်မြင်ရသဖြင့် အဟောင်း



အဟောင်း၏ အဆင့်ဆင့် ပျောက်ကွယ်မှုဟူသော အနိစ္စတာရှုပ်သည် လည်း ထင်ရှားလှလေ၏။

ရုပ်သစ်ဖြစ်ပေါ်မှုနှင့် ရုပ်ဟောင်း ပျောက်ကွယ်မှုသည် အနည်း အများ တူမှုကြသည်လည်းရှိ၏၊ သန္တတိရုပ်၏ အချက်ပေတည်း၊ ရုပ်သစ် ဖြစ်ပေါ်မှုက အဆင့်ဆင့် တိုးတက်ပွားများ၍ လာသည်လည်း ရှိ၏၊ ဥပစာရုပ်၏ အချက်ပေတည်း ရုပ်သစ် ဖြစ်ပေါ်မှုက အဆင့်ဆင့် ဆုတ် ယုတ်လျှော့ပါး၍ လာသည်လည်းရှိ၏၊ ရေတာရုပ်၏ အချက်ပေတည်း။

သစ်မြစ် သစ်ပင် သစ်ကိုင်း သစ်ခက် သစ်ရွက် သစ်ညွှန် သစ်ပွဲင့် သစ်သီးတို့၌ အသီးအသီး လက္ခဏာအချက် ငါးပါး ငါးပါးစီ ရှိကြသည်ကို လက္ခဏာရုပ်ခက်းတွင် ပြဆိုခဲ့ပြီ၊ ထိုလက္ခဏာအချက် ငါးပါး ငါးပါးစီ ရှိကြသည် အတွက်ကြောင့် သစ်မြစ် သစ်ပင် စသည်တို့ကို ဒီပွဲစက္ခာဖြင့် ကြည့်ရှုခဲ့သော် အလွန်သေးငယ်လှသော ပိုးသတ္တဝါ တွေအပြည့် လူပ် လူပ်ရွှေ၊ ရှိနေကြသကဲ့သို့ ထင်မြင်ကြရကုန်၏၊ ဥတုဇူပုံရှုပ်တို့၏ ပေါက် ပွားမှုတို့ပေတည်း။

ပုဂ္ဂိုလ်သတ္တဝါတို့၏ ရုပ်ခန္ဓာတိမှာလည်း ဆံပင်တို့၌ လက္ခဏာ အချက်ငါးခု၊ မွေးညွင်းတို့၌၊ ခြေသည်း လက်သည်းတို့၌၊ သွားရှုံးတို့၌၊ အရေထူး အရေပါးတို့၌၊ အသားလွှာ အသားခဲ အသားတံးတို့၌၊ အကြော ကြီး အကြောင်ယ်တို့၌၊ အရှုံးကြီး အရှုံးငယ်တို့၌၊ ခြင်ဆီခဲတို့၌၊ အညှိခဲ တို့၌၊ နှလုံးခဲ အသည်းခဲ၊ အမြေးလွှာ၊ အဆုတ်ခဲ၊ အူမကြီး၊ အူသိမ်ငယ်၊ အစာသစ်၊ အစာဟောင်း၊ ဦးနှောက်ခဲတို့၌၊ အသီးအသီး လက္ခဏာ အချက် ငါးခုငါးခဲစီ ရှိကြ၏၊ ထိုလက္ခဏာအချက်ငါးခု ငါးခုစီရှိကြသည့် အတွက်ကြောင့် ဆံပင် မွေးညွင်း စသည်တို့ကို ဒီပွဲစက္ခာဖြင့် ကြည့်ရှုခဲ့သော် အလွန်သေးငယ်လှသော ပိုးသတ္တဝါတွေအပြည့် လူပ်လူပ်ရွှေ၊ ရှိနေကြ



သကဲ့သို့ ထင်မြင်ကြကုန်ရာ၏၊ ဤသို့ ထင်မြင်ကြရသည်ကား ကမ္မဇာပ်၊ စိတ္တရွှေပ်၊ အာဟာရရွှေပ်တိန္တုင့်တက္ခ ဥတ္တရွှေပ်တိ၏ ပေါက်ပြီးမှတို့ပေ တည်း။ ပိုးသတ္တဝါတို့လည်း ပါရီကြပေရာ၏။ ဤသို့လျှင် လက္ခဏာ အချက်ငါးခုတို့ကို ဉာဏ်ပညာစက္ခဖြင့် ကြည့်ရှုတတ်ကြပါကုန်မူကား တစ်ကိုယ်လုံး တစ်ကောင်လုံး၌ရှိသော ရုပ်တရားတို့၏ အနိစ္စလက္ခဏာ သည် ထင်ရှားကြပေရာ၏၊ ဤကား ရုပ်တရားစု၏ အနိစ္စလက္ခဏာ ကိုပြဆိုခြင်းတည်း။

စိတ်စေတသိက်ဟူသော နာမ်တရားတို့၏လည်း ဝိပရီကာမ၊ အညထာဘာဝဟူသော အနိစ္စလက္ခဏာသည် ထင်ရှားရှိသည်သာ ဖြစ်၏၊ လောက၌ ရုပ်စာတ်၊ နာမ်စာတ်တို့၏ ဖြစ်ပုံပျက်ပုံ အထူးအပြားတွေကို အစွဲပြု၍ ဖြစ်နေကြသော ဝေါဟာရစကား အထူးအပြားတွေကို သိတတ်ကြရာ၏၊ မျက်စိမြင်မှု၌ မြင်၊ မမြင်ဟူ၍ စကားနှစ်ခွန်းရှိ၏၊ ထိုတွင် မြင်ဆိုသည်ကား စက္ခဝိညာဏာစာတ်၏ အမည်ပေတည်း၊ စက္ခဝိတ္ထာရှုပ်၊ ရှုပါရုံ၊ အာလောက၊ မနသိကာရ ဟူသောအကြောင်း တရားလေးပါး ပေါင်းဆုံမိ၍ စက္ခဝိညာဏာစာတ်ဖြစ်ပေါ်မှုကို မြင်သည်ဟု ခေါ်ကြ၏၊ မမြင်ဆိုသည်ကား စက္ခဝိညာဏာစာတ် ချုပ်ကင်း၍ နေသည်ကို ဆို၏၊ ညျဉ်မောင်တွင်း၌ အာလောက အကြောင်း မရှိသည့်အခါ မျက်စိ၌ စက္ခဝိညာဏာစာတ်မရှိ ချုပ်ကင်း၍ နေ၏၊ မီးအလင်းရှိပြန်လျှင် စက္ခဝိညာဏာစာတ် ရှိပြန်၏၊ ပေါ်ပြန်၏၊ မြင်ပြန်၏၊ မီးအလင်းကွယ်ပြန်လျှင် စက္ခဝိညာဏာစာတ် ချုပ်ကုယ်ပြန်၏၊ ဤ၌ မီးတောက်မှာ အချက်ငါးပါးရှိသည့်အတိုင်း မီးအလင်းဖြစ်ပေါ်လျှင် အမြင်ဖြစ်ပေါ်၏၊ မီးအလင်းပွားလျှင် အမြင်ပွား၏၊ မီးအလင်း တည်နေလျှင် အမြင် တည်နေ၏၊ မီးအလင်းဆုတ်ယုတ်လျှင် အမြင်ဆုတ်ယုတ်၏၊ မီးအလင်း



ချုပ်ကွယ်လျှင် အမြင်ချုပ်ကွယ်၏၊ နေ့အခါး၌လည်း မြင်၊ မမြင်ဟူ၍ စကားနှစ်ခွန်း ရှိ၏၊ အကွယ်အကာမရှိလျှင် မြင်၏၊ အကွယ်အကာရှိလျှင် မမြင်၊ မျက်တောင်ခတ်မှု၌ မျက်ခံဖွင့်ခိုက် မြင်၏၊ မျက်ခံဖိုးခိုက်မမြင်၊ ဉာဏ်ကား အာလောကဟူသော အကြောင်းအတွက် စက္ခဝိညာက်၏ ဝိပရိကာမ၊ အညာထာဘာဝ ဖြစ်ပုံတည်း။

ပဋိသန္ဓာမှ နောက်၌ ဘယ်အခါမှာမဆုံး စက္ခဝိထူးရှုပ် ပျက်ဆုံးခဲ့လျှင် စက္ခဝိညာက်လည်း ကွယ်ဆုံးလေတော့သည်၊ အကြောင်းအဆင်းကို မြင်၏၊ ထိုအဆင်း ကွယ်ဆုံးလျှင် ထိုအမြင် ကွယ်ဆုံးလေတော့သည်၊ အိပ်ပျော်၍ နေစဉ်အခါ မနသိကာရ ကွယ်ပျောက်၍ နေသည့်အတွက် စက္ခဝိညာက်လည်း ကွယ်ပျောက်၍ နေလေတော့သည်၊ မြင်ဆိုလျှင် စက္ခဒါရ ဝိထိစိတ်အားလုံး၌ ဖြစ်ပေါ်သည်ကိုယူ၊ မမြင်ဆိုလျှင် ထိုဝိထိစိတ်အားလုံး၌ ချုပ်ကွယ်သည်ကိုယူ၊ နားကြားမှု၌လည်း ကြား၊ မကြား စကားနှစ်ခွန်းရှိ၏၊ နှာခေါင်းနှစ်မှု၌လည်း နံ၊ မနံ စကားနှစ်ခွန်းရှိ၏၊ လျှောသိမှု၌လည်း အရသာ ခံစားမှ ရှိ၊ မရှိ စကားနှစ်ခွန်းရှိ၏၊ ခြေဖတ်း အပြင်မှစ၍ အတွင်းအပြင် တစ်ကိုယ်လုံးမှာ ထိုထိနေရာတွင် ကိုယ် အတွေအထိ သိမှုတို့၌လည်း ထိမှန်းသိမှု၊ မသိမှု၊ နာသည်၊ အနာပျောက် သည်၊ ကျင်သည်၊ အကျင်ပျောက်သည်၊ ပူသည်၊ အပူပျောက်သည် အစရိုသည်ဖြင့် စကားနှစ်ခွန်းစီ ရှိကြ၏။

စက္ခဝိညာက်နည်းအတိုင်း အကြောင်းတရား လေးပါးစီ ထုတ်ဖော်၍ ဝိပရိကာမ၊ အညာထာဘာဝ ဖြစ်ပုံကို ဝေဖန်လေ။

မနောဝိညာက်၌မှုကား အကြံမျိုးတွေ အလွန်တရာ များပြား သည်ဖြစ်၍ တစ်ခုတစ်ခုသော ကြံမှု၏ ဖြစ်ပေါ်မှု၊ ပျောက်ပျက်မှုဟူသော ဝိပရိကာမ၊ အညာထာဘာဝဖြစ်ပုံသည် အလွန်များပြား ထင်ရှား၏။



စေတသိကိုတို့တွင်လည်း ဝေဒနာစေတသိကို၌ သူခဝေဒနာ၊ ဒုက္ခာဝေဒနာ၊ သောမနသုဝေဒနာ၊ ဒေါမနသု ဝေဒနာ၊ ဥပော်ဘ ဝေဒနာတို့၏ ပြောင်းလဲမှုများသည် ထင်ရှား၏။

ကောင်းသောသညာ၊ မကောင်းသော စေတနာတို့၏ ပြောင်းလဲမှု၊ ကောင်းသော ဝိတက်၊ မကောင်းသောဝိတက်၊ ကောင်းသောဝိစာရာ၊ မကောင်းသော ဝိစာရတို့၏ ပြောင်းလဲမှုတို့သည်လည်း ထင်ရှားကုန်၏။

တစ်ထိုင်တွင်းမှုပင် လောဘဖြစ်ထည့်ချည်၊ အလောဘ ဖြစ်ထည့်ချည်၊ ဒေါသဖြစ်ထည့်ချည်၊ အဖေါသ ဖြစ်ထည့်ချည်၊ ထွေထွေ လာလာပြောင်းလဲမှု အလွန်ထင်ရှား၏။ ဤကား နာမ်တရားတို့၏ အနိစ္စ လက္ခဏာကို ပြဆိုခြင်းတည်း။

အနိစ္စလက္ခဏာပြီး၏။

-----*

၂။ ဒုက္ခာဝေဒနာ ဆိုသည်ကား ပြဆိုခဲ့ပြီးသော အနိစ္စ လက္ခဏာများသည်လည်း သံသရာ၌ ပညာရှိတို့ ကြောက်လန့်ဖို့ ကောင်းလှသောကြောင့် အကျဉ်းအားဖြင့် ဒုက္ခာဝေဒနာမည်ပါ၏။ ဝိပရိကာာမ အချက်၊ အညထာဘာဝ အချက်များပေတည်း၊ ထိုအချက်များသည် အဘယ့်ကြောင့် ပညာရှိတို့ကြောက်လန့်ဖို့ ကောင်းသနည်းဟူမှုကား လောက၌ ရောဘေး၊ မရကဘေးများသည် အကြီးဆုံးသော ဘေးများဖြစ်ကြ၏။ ဝိပရိကာာမ ဆိုသည်လည်း ခကိုကရောဘေး ခကိုက မရကဘေးများ ဖြစ်ကြ၏။ သေပေါက် သေလမ်း ပွင့်မှုချည်းပင် ဖြစ်ကြ၏။ ဝိနိပါတလမ်း ပွင့်မှုချည်းပင်ဖြစ်ကြ၏။ ပြစုစုတို့နှင့် အစဉ်မပျက်



အလျင်ဆက်နိုင်လှ၍သာလျှင် ဘဝမပြောင်းရဘဲ ရှိနေကြ၏၊ ထိုအတူ လောက်၌ မိမိတို့ ကိုယ်သန္တနှင့်မှာ ထိုတို့အကျိုးမဲ့များ ဖြစ်ပေါ်ပေါက်ပဲ့း တည်နေမည်များကိုလည်း ကြောက်ကြရ၏၊ အညထာဘာဝ၌ အာစယ ဥပစယ သန္တတိများသည် ကိုယ်သန္တနှင့်မှာ ထိုတို့အကျိုးမဲ့များကိုလည်း ဖွင့်လှစ်တည်ထောင်တတ်ကြ၏။

ရှုပ်သန္တနှင့်မှာ ရောဂါအမျိုးမျိုး၊ အနာအမျိုးမျိုး၊ အကျိုးမဲ့များကို လည်း ဖွင့်လှစ်တည်ထောင်တတ်ကြ၏၊ စိတ်သန္တနှင့်မှာ ကိုလေသာ အမျိုးမျိုး၊ ဝိပညာသအမျိုးမျိုး အကျိုးမဲ့များကိုလည်း ဖွင့်လှစ်တည်ထောင်တတ်ကြ၏၊ ရှင်ဟူသမျှသည်လည်း ထိုအနိစွဲလက္ခဏာ နှစ်ပါး ရှိကြ၏၊ ကာမနာမဲ့၊ ရှုပနာမဲ့၊ အရှုပနာမဲ့ဟူသမျှသည်လည်း အနိစွဲ လက္ခဏာ နှစ်ပါးရှိကြ၏၊ ထိုကြောင့် လူ့ဘဝ၊ လူ့ခန္ဓာ၊ နတ်ဘဝ၊ နတ်ခန္ဓာ၊ မြေဟ္မာ့ဘဝ မြေဟ္မာ့ခန္ဓာများသည် ဒုက္ခမျိုးသာ အမှန်ဖြစ်ကြ၏၊ ထို အနိစွဲ လက္ခဏာ နှစ်ပါးရှင့် အမြှုပ်စြင်းကြောင့် အလဲအလှယ်အားဖြင့် ဒုက္ခ လက္ခဏာ သုံးပါးရှိကြ၏။

- (၁) ဒုက္ခဒုက္ခတာ တစ်ပါး
- (၂) သခ္ပါရဒုက္ခတာတစ်ပါး
- (၃) ဝိပရိဏာမဒုက္ခတာတစ်ပါး။

၁။ ဒုက္ခဒုက္ခတာ ဆိုသည်ကား ကိုယ်သန္တနှင့် ဖြစ်ပေါ် တတ်သော ကာယိကဒုက္ခဝေဒနာမျိုး၊ စိတ်သန္တနှင့် ဖြစ်ပေါ်တတ်သော စေတသိကဒုက္ခ ဝေဒနာမျိုးတို့ကို ဆိုသတည်း။

၂။ သခ္ပါရဒုက္ခတာ ဆိုသည်ကား ဘဝတိုင်းဘဝတိုင်း အမြှုပ်စြင်းကြောင့်ကြစိုက်ထုတ်၍ ပြစ်နိုင်မှ တည်နေနိုင်ကြသော ရှုပ်တရား၊



နာမ်တရားမျိုးတို့၏ သခ္စာရသဘောကို ဆိုသတည်း။

ပြဟ္မာ့ဘဝ ပြဟ္မာ့ခန္ဓာများသည် သခ္စာရဒုက္ခားလှ၏၊ ကာမတရားတို့ကို စွန့်ပြီးလျင် တောထွက်၍ အသက်ခန္ဓာကိုပင် မညှာမတာဘဲ ခြေးခံစွာ ကျင့်ဆောင်နိုင်ပါမှ တစ်ရာတွင် တစ်ယောက်မျှ အလွန်ခဲ့နိုင်ခဲ့လှ၏၊ အလွန်ကောင်းမှုန်းသိကြလျက်နှင့်ပင် မကျင့်နိုင်ကြ၊ ဒုက္ခားစွာ ထင်ကြရ၏၊ ဝိပရိဏာမဒုက္ခာဘေးလည်း အလွန်ကြီးလှ၏၊ ရာန်၊ အဘိညာက်တို့မည်သည် ရရှိပြီးနောက် စောက်ရှောက်မှုဒုက္ခားကြီးလှ၏၊ အနည်းငယ်မျှသော အကြောင်းနှင့်ပင် ခဏချင်းပျက်စီးတတ်ကုန်၏။

၃။ **ဝိပရိဏာမဒုက္ခာတာ** ဆိုသည်ကား ပဋိသန္ဓာန်ပြီးသည်မှ နောက်ကာလ၍ ဘယ်အခါမှာမဆို၊ ဘယ်နေ့ရက်မှာမဆို၊ ဘယ်နာရီမှာ မဆို၊ ပျက်ခွင့်ဆိုက်လျင် ပျက်တတ်ခြင်း၊ သေခွင့်ဆိုက်လျင် သေတတ်ခြင်း ကို ဆိုသတည်း၊ လူ့ဘဝ လူ့ခန္ဓာ၊ နတ်ဘဝ နတ်ခန္ဓာ၊ ပြဟ္မာ့ဘဝ ပြဟ္မာ့ခန္ဓာများသည် ထိုဒုက္ခာလက္ခဏာသုံးပါးနှင့် ထိုက်သည့်အားလော်စွာ ယုံခြင်းကြောင့် ဒုက္ခာမျိုးသာအမှန်ဖြစ်၏၊ အကျယ်အားဖြင့်မူကား အတိဒုက္ခာတစ်ပါး၊ ရောဒုက္ခာတစ်ပါး၊ မရကဒုက္ခာတစ်ပါး၊ သောက ဒုက္ခာတစ်ပါး၊ ပရိဒေဝဒုက္ခာတစ်ပါး၊ ကာယိကဒုက္ခာတစ်ပါး၊ စောသိက ဒုက္ခာတစ်ပါး၊ ဥပါယာသဒုက္ခာတစ်ပါး၊ အပိယသမ္မတယောဂဒုက္ခာတစ်ပါး၊ ဝိယဝိယောဂဒုက္ခာတစ်ပါး၊ ကြုံစာဝိယာတ ဒုက္ခာတစ်ပါး ဟူ၍ ဒုက္ခာလက္ခဏာ (၁၁)ပါးရှိ၏။

ထို ၁၁-ပါးတို့တွင် အတိဆိုသည်ကား ဖြစ်ပေါ်မှု၊ ပွားများမှ ပေတည်း။ ထိုအတိသည်-



(၁) ကိုလေသာဇာတိ

(၂) ကမွှောဇာတိ

(၃) ဝိပါက ဇာတိ

ဟူ၍ သုံးပါးရှိ၏ ထိုသုံးပါးတို့တွင်-

၁။ **ကိုလေသာဇာတိ** ဆိုသည်ကား လေဘာ, ဒေါသ, မောဟ, ဒီဇိုင်း, မာနအစရှိကုန်သော ကိုလေသာ တရားတို့၏ ဖြစ်ပေါ်မှု, ပွားများမှုသည် ကိုလေသာဇာတိ မည်၏။

၂။ **ကမွှောဇာတိ** ဆိုသည်ကား ဒုစ္စရှိက်ကံတရား၏ ဖြစ်ပေါ်မှု, ပွားများမှုသည် ကမွှောဇာတိမည်၏။

၃။ **ဝိပါကဇာတိ** ဆိုသည်ကား ကိုယ်ခန္ဓာတွင် ရောဂါမျိုး အနာမျိုး ဒုက္ခဝေဒနာမျိုးတို့၏ ဖြစ်ပေါ်မှု, ပွားများမှု ယူတံပံ့လှသော ဘဝခန္ဓာတိ၏ ဖြစ်ပေါ်မှု, ပွားများမှု တို့ကို ဝိပါကဇာတိ ဆိုသတည်း။

ထိုသုံးပါးတို့တွင်-

ကိုလေသာဇာတိ၌ လေဘာဟူသော ကိုလေသာတို့သည် အလွန်သောင်းကျန်း၏၊ ဘယ်အခါမဆို ဖြစ်ပေါ်ခွင့်ဆိုက်ခဲ့လျှင် ယမ်းပုံံးမီးကျသကဲ့သို့ တားဆီးမရ ဖြစ်ပေါ်တတ်၏၊ ပွားများခွင့် ရှိခဲ့လျှင် မပယ်နိုင် မရှားနိုင် ပွားများတတ်၏၊ ထို့ကြောင့် ထိုလေဘာ၏အတိသည် အရိယာ ပညာရှိတို့ အလွန်ကြောက်လန့်ဘို့ ကောင်းလှသည်ဖြစ်၍ ဒုက္ခမည်၏။ ဒေါသကိုလေသာ မောဟကိုလေသာ အစရှိကုန်သော တစ်ထောင့်ငါးရာ ကိုလေသာတို့၏ အတိတို့၌လည်း ထိုအတူတည်း။



အဆိပ်ထန်သော မြွှေ့နှစ်တို့၏ နေရာငွာနဖြစ်သော တောင်းဦး
များသည် အနီးအနားသို့ မချင်းခဲ့ မကပ်ငံး ကြောက်ရွှေဖွှားတွေ ဖြစ်ကြလေ
သက္ကာ့သို့ လူခွဲသာ နတ်ခွဲသာ မြှော့ဘာ မြှော့ဘာ မြှော့ဘာ ခန္ဓာများ
သည်လည်း ထိုကိုလေသာကဲတိတို့၏ ဖြစ်ပြီးရာ တည်နေရာငွာနများ
ဖြစ်ကြ၍ ငါ၏ကိုယ် ငါ၏ခန္ဓာများ အရိယာပညာရှိတို့ မချင်းခဲ့ မကပ်ငံး
ကြောက်ရွှေဖွှားတွေ ဖြစ်သောကြောင့် ဒုက္ခမြို့သာ အမှန်ဖြစ်၏။

ကမွှေ့အတိုင်း ပါကာတိပါတ အစရှိသော ကာယဒုစရှိက်၊ ဝစ်
ဒုစရှိက်၊ မနောဒုစရှိက် အမိုက်အမှား ကံတရားတို့သည် ကိုလေသာ
တရားတို့၏ အပွဲ့အစီးတို့သည်သာဖြစ်ကြ၏။ ထိုကြောင့် ကိုလေသာ
ကဲတိ အေတိသောင်းကျန်းတိုင်း ဒုစရှိက်တို့၏ ဖြစ်မှုဟူသော ကမွှေ့အတိ
သည်လည်း သောင်းကျန်းမြှုဖြစ်လေရကား ထိုကမွှေ့အတိသည်လည်း
အရိယာပညာရှိတို့ အလွန်ကြောက်လန်ဖို့ ကောင်းလှသည်ဖြစ်၍ ဒုက္ခ
မည်၏။ သူခိုး ဓားပြတို့၏ နေရာဖြစ်သော ရွာများသည် အနားအနီးသို့
မကပ်ငံး မချင်းခဲ့ ကြောက်ရွှေ့ ဘွယ်တွေ ဖြစ်လေသက္ကာ့သို့ ထိုလူဘာဝ
လူခွဲသာစသည်များသည်လည်း ထိုကမွှေ့အတိ၏ ဖြစ်ပြီးရာ တည်နေရာ
ငွာနများ ဖြစ်ကြ၏။ ငါ၏ကိုယ် ငါ၏ခန္ဓာများ အရိယာပညာရှိတို့ မချင်းခဲ့
မကပ်ငံး ကြောက်ရွှေ့ဘွယ်တွေ ဖြစ်သောကြောင့် ဒုက္ခမြို့သာ အမှန်ဖြစ်၏။

ဝိပါကောတိုင်း ကိုလေသာကဲတိ ကမွှေ့အတိတို့ သောင်းကျန်း
ကြသည့်အတွက် အပါယ်သို့ ကျရောက်ခြင်းဟူသော ဝိနိပါတ ဝိပါက
အတိသည်လည်း ဘဝသံသရာတွင် အစဉ်ထာဝရ သောင်းကျန်းလျက်
ရှိကြ၏။



ထိုကြောင့် ကိုလေသာဇာတိ ကမ္မာတိတို့နှင့် အတူတက္ခ၊ ထိုပိုကော်တိ အစဉ်ပါရှိ၍ နေသော လူဘဝ လူခန္ဓာ စသည်များ သည်လည်း ဒုက္ခမျိုးသာ အမှန်ဖြစ်ကြ၏၊ သုစရိတ်တရားများ သုဂတိဘဝ များသည် ကိုလေသာ ဘေးတို့၏ အစာအသာရများဖြစ်ကြကုန်၏၊ ကိုလေသာမီးတို့ကို ပျီးစီးစေတတ်ကြကုန်၏၊ ထိုကြောင့် ထိုဒုစရိတ်တို့၏ အတိ၊ သုဂတိဘဝတို့၏ ဝိပိုကော်တိများသည် ကိုလေသာဇာတိတို့၌ ပါဝင်လေ၏။

ဘတိဒုက္ခ ပြီး၏။

-----*

ဧရာဒုက္ခ၊ မရဏဒုက္ခတို့သည်မူကား ထိုထိုဘဝတို့၌ ပဋိသန္ဓာ တည်နေပြီးသည်မှ နောက်ကာလ၌ အဘယ်အခါမှာမဆို၊ ဘယ်နာရီမှာ မဆို၊ ယိုယွင်းခွင့် ဆိုက်ခဲ့လျှင် ယိုယွင်းတဲ့စေရန် သေခွင့်ဆိုက်ခဲ့လျှင် သေတဲ့စေရန် အပါယ်ကျခွင့်ဆိုက်ခဲ့လျှင် အပါယ်ကျတဲ့စေရန် အသုံး ရုကာ အမြေပါရှိ၍ နေသောခကိုကရော၊ ခကိုကမရဏများပင် ဖြစ်ကြ၍ ဝိပရိကာမဒုက္ခ အဆိုမှာ ပါဝင်ကြလေပြီ၊ ဤဧရာဒုက္ခ၊ မရဏဒုက္ခ ဘဝမကာ့ အမြေပါရှိ၍ နေသည့်အတွက် လူဘဝ နတ်ဘဝ ပြဟ္မာ့ဘဝများ သည် ဒုက္ခမျိုးသာအမှန်ဖြစ်ကြ၏။

ဧရာဒုက္ခ၊ မရဏဒုက္ခ ပြီး၏။

-----*

သောကဒုက္ခ၊ ပရီဒေဝဒုက္ခ၊ ကာယိကဒုက္ခ၊ စေတသိကဒုက္ခ၊ ဥပါယာသဒုက္ခတို့သည် လူဘဝ လူခန္ဓာ၊ နတ်ဘဝ နတ်ခန္ဓာတို့မှာ သူးလေရာ နေလေရာဖြစ်ခွင့်ဆိုက်လျှင် ဖြစ်ကြဘို့ရာ ဝိုင်းအုံခြီးရုကာ



ပရှိ၍နေကြကုန်၏၊ ငရဲဘုံ၊ ပြတ္တဘုံတို့သည်မူကား သောကဘုံကြီးတွေ
ဖြစ်ကြကုန်၏၊ ပရိဒေဝဘုံကြီးတွေ ဒုက္ခဘုံကြီးတွေ ဒေါမနသုဘုံကြီးတွေ
ဥပါယာသဘုံကြီးတွေ ဖြစ်ကြကုန်၏။

သောကာဒီဒုက္ခလိုင်းပါး ပြီး၏။

-----*

မတွေ့ချင် မမြင်ချင်သော ပုဂ္ဂိုလ်သတ္တဝါ ဝတ္ထုအာရုံတိနှင့်
တွေ့မြင်ပေါင်းဘက် ဆက်ဆံရခြင်းသည် အပိယသမ္မတယောဂဒုက္ခမည်၏။
အမြဲလျှင် တွေ့ချင်မြင်ချင် မကွဲမကွဲချင်သော ပုဂ္ဂိုလ်သတ္တဝါ ဝတ္ထုအာရုံ
တိနှင့် သေကွဲကွဲရခြင်း ရှင်ကွဲကွဲရခြင်းသည် ပိယဝိပွယောဂဒုက္ခ မည်၏။
ရလိုလှု၍ တောင့်တတမ်းရမ်း ကြိုးပမ်းအားထုတ် လုပ်ဆောင်ရွက်ခြို့
ပါလျက် မရလေသဲ လွှဲချော်ပျက်စီး အချည်းနှီး အကိုးမဲ့ ဖြစ်ရခြင်းသည်
ကူစွာဝိယာတဒုက္ခ မည်၏။ ဤဒုက္ခများသည်လည်း လောကမှာ အလွန်
များပြားထင်ရှားလျက်ရှိကြ၏။ ထိုကြောင့် လူဘဝ လူခန္ဓာ၊ နတ်ဘဝ
နတ်ခန္ဓာ၊ ပြဟ္မားဘဝ ပြဟ္မားခန္ဓာများသည် ဒုက္ခမျိုးသာ အမှန်ဖြစ်၏။
ဤဒုက္ခလက္ခဏာ တစ်ဆယ့်တစ်ချက်တို့တွင် အတိုင်း၊ အရာ၊ မရဏဒုက္ခ
အချက်သုံးပါးသည် အရေးအကြိုးဆုံးဖြစ်၏။

ဒုက္ခလက္ခဏာ ပြီး၏။

-----*

အနတ္ထလက္ခဏာ ဆိုသည်ကား ရှပ်တရား နာမ်တရားတို့ကို
အနတ္ထဟူ၍ သိရာသိကြောင်းဖြစ်သော အချက်အရာကို အနတ္ထ
လက္ခဏာ ဆိုသည်။



အနတ္ထ၏ အတ္ထဟူသောစကား၏ အနက်သွားကို ရှေးပြီးစွာ သိထိုက်၏၊ အတ္ထဆိုသည်ကား သတ္တဝါ၏ အနှစ်အသားဟု ဆိုလိုသည်၊ အနှစ်အသား ဆိုသည်ကား သစ္စကထာ၍ ပြဆိုခဲ့သည့်အတိုင်း မြေအိုး ဟူသောစကား၌ မြေသည် အိုး၏အနှစ်အသားဖြစ်၏၊ အိုး၏အနှစ်အသားဆိုသည်ကား အိုးဟူသောစကားသည် သဏ္ဌာနပညတ်၏ အမည် တည်း၊ မြေ၏အမည်မဟုတ်၊ သဏ္ဌာနပညတ်သည်လည်း ပရမတ္တတရား ကဲ့သို့ ဓရတ်နှစ်ဓရတ်သားရှိသည် မဟုတ်၊ မြေသည်သာလျှင် ပရမတ္တတရားဖြစ်၍ ဓရတ်နှစ်ဓရတ်သားရှိ၏၊ လေက၌ အိုးဟူ၍ ရှိ၏လေဟု ဆိုခဲ့သော ပရမတ်နှင့်ပညတ်ခြားနားမှုကို မသိကြသောသူတို့က အိုးဟူ၍ ရှိ၏ဟု ပြောကြကုန်လတ္တံ့၊ အိုးဟူ၍ ရှိ၏ ဟုဆိုလျှင် ထိုအိုးကိုပြစ်မီးပါဟု မေးရာ၏၊ ထိုအခါ အနီး၍ရှိသော မြေအိုးကို လက်ညီးထိုး၍ ဤသည် ကား အိုးမဟုတ်လေဟု ပြကြကုန်လတ္တံ့၊ ထိုသို့ပြခြင်းသည် အိုးမဟုတ်သောမြေကို အိုးဟူ၍ စွဲပို့ခြင်းဖြစ်၏၊ အစွဲပို့မှုး၏၊ မှုးပုံးကား မြေဟူသည် ပရမတ္တမျိုးဖြစ်၍ အနှစ်အသားရှိ၏၊ အိုးဟူသည် ပညတ်မျိုးဖြစ်၍ အနှစ်အသားမရှိ၏ ကောင်းကင်ကဲ့သို့ အချည်းအနီးသာတည်း၊ မြေကိုအိုးဟူ၍ စွဲပို့ခြင်းသည် မြေကို အိုး၏ အတ္ထပြခြင်းဖြစ်၏၊ အနှစ်အသားရှိသော မြေကို အနှစ်အသားမရှိသော အိုး၏အထည်ခံ အမာခံ အနှစ်အသားပြခြင်းဖြစ်၏၊ မရှိသောအိုးသည် ရှိသော အိုးဖြစ်လေ၏၊ မြေသည် အိုး၏အတ္ထဖြစ်လေ၏၊ အတ္ထဖြစ်ခဲ့သော မြေသည်ပင်လျှင် အိုး၊ အိုးသည်ပင်လျှင် မြေဟူ၍ မြေနှင့်အိုး တစ်ခုတည်းဖြစ်လေ၏၊ ဤသို့ဖြစ်သည်ကို အစွဲအစွဲမှုးခြင်း ဆိုသည်း။



- ခန္ဓာဝါးပါး ရုပ်နာမ်တရားသည် မြေနှင့်တူ၏။
- ပုဂ္ဂိုလ်သတ္တဝါသည် အိုးနှင့်တူ၏။

မြေကိုအိုးဟု ဆိုခဲ့လျှင် မြေသည် အိုး၏ အတွဖြစ်လေသကဲ့သို့ ခန္ဓာဝါးပါး ရုပ်နာမ်တရားတို့ကို ပုဂ္ဂိုလ်သတ္တဝါ ဟူ၍ ဆိုခဲ့လျှင် ရုပ်နာမ် တရားသည် ပုဂ္ဂိုလ်သတ္တဝါ၏ အတွဖြစ်ရလေ၏။ ပုဂ္ဂိုလ်သတ္တဝါ၏ အနှစ်သာရ ဖြစ်လေ၏။ ဤကား အတွေဟူသော စကား၏ အနက်သွား ပေတည်း။ စွပ်စွဲခြင်းမှားပံ့ပေတည်း။

အနတ္ထဟူသောစကား၏ အနက်သွားပုံကား

မြေအိုးဟူသော စကား၌မြေကား၊ တစ်ခြား၊ အိုးကားတစ်ခြား၊ မြေသည် ပရမတ္ထမျိုး၊ တည်း၊ အိုးသဏ္ဌာန်သည် ပညတ်မျိုးတည်း၊ ထိုကြောင့် မြေသည် အိုးမဟုတ်၊ အိုးသည်မြေ မဟုတ်၊ မြေကို အိုးဆိုလျှင် မှား၏၊ အိုးကို မြေဆိုလျှင် မှား၏၊ ဤသိမြင်နိုင်မှုကား မြေသည် အိုး၏ အတွေမဟုတ်ပြီ၊ အနတ္ထဖြစ်လေ၏၊ အိုးသည်လည်း သဏ္ဌာနပညတ် မျဖစ်၍ ကောင်းကင်ပညတ်များကဲ့သို့ အချည်းနှီးထင်ရှားလေ၏။

ထိုအတူ ခန္ဓာဝါးပါး ရုပ်နာမ်တရားသည် တစ်ခြား၊ ပုဂ္ဂိုလ် သတ္တဝါသည် တစ်ခြား၊ ခန္ဓာဝါးပါး ရုပ်နာမ် တရားမှားသည် ပရမတ္ထမျိုး ပေတည်း၊ ထိုကြောင့် ရုပ်တရား နာမ်တရားတို့သည် ပုဂ္ဂိုလ်သတ္တဝါ မဟုတ်၊ ပုဂ္ဂိုလ် သတ္တဝါသည် ရုပ်တရား၊ နာမ်တရား မဟုတ် ရုပ်တရား၊ နာမ်တရားကို ပုဂ္ဂိုလ်သတ္တဝါ ဟုဆိုလျှင် မှား၏၊ ပုဂ္ဂိုလ်သတ္တဝါကို ရုပ်တရား၊ နာမ်တရားဟု ဆိုခဲ့လျှင်မှား၏၊ ဤသိမြင်နိုင်မှုကား ရုပ်တရား၊ နာမ်တရားသည် ပုဂ္ဂိုလ် သတ္တဝါ၏ အတွေမဟုတ်ပြီ၊ အနတ္ထဖြစ်လေ၏။



ပုဂ္ဂိုလ် သတ္တဝါသည်လည်း သဏ္ဌာနပည်, သန္တတိပည်များဖြစ်၍ အချည်းနှီး ထင်ရှားလေ၏၊ ဤကား အနတ္တအနက်သွားပုံတည်း။

အနတ္တလက္ခဏာ ဆိုသည်ကား ပြဆိုခဲ့ပြီးသော အနိစ္စလက္ခဏာသည်လည်း အနတ္တလက္ခဏာပင်တည်း၊ ပြဆိုခဲ့ပြီးသော ဒုက္ခလက္ခဏာစုသည်လည်း အနတ္တလက္ခဏာပင်တည်း။

ပြဆိုခဲ့ပြီးသော အနိစ္စလက္ခဏာသည် အဘယ်သို့လျှင် အနတ္တလက္ခဏာဖြစ်နိုင်ပါသနည်းဟူမှာကား ပုဂ္ဂိုလ်သတ္တဝါသည် ပည်မျိုးဖြစ်၍ တစ်ဘဝလုံးမြေ၏ ဟူ၍လည်းကောင်း၊ ဘဝအဆက်ဆက် မြေ၏ဟူ၍လည်းကောင်း ယူကြရင်းဖြစ်၏။

ရုပ်တရား, နာမ်တရားတို့၏မှာကား ခဏီကအရာ, ခဏီကမရဏ ဟူသော အနိစ္စလက္ခဏာသည် ရှိ၏။ ထိုဇာရာမရဏနှင့်တက္ခ တစ်နေ့တစ်ရက် အတွင်းမှာပင် အကြိမ်ရာထောင်မက ရုပ်ဟောင်း၊ နာမ်ဟောင်း အမျိုးမျိုး ကွယ်ပျောက်ခြင်း အသစ်အသစ် အမျိုးမျိုးဖြစ်ပေါ်ခြင်း၊ ပွားများ ခြင်းဟူသော အညထာဘာဝ အနိစ္စလက္ခဏာ သည်ရှိ၏။ တစ်ဘဝလုံးမှာ မှ တစ်ဦးတစ်ယောက်တည်းဟူ၍ ယူကြသော ပုဂ္ဂိုလ်သတ္တဝါမှာ ထိုက္ခာသို့ သော ဝိပရိရာမမှု, အညထာဘာဝမှု မရှိသင့် ရှိခဲ့လျှင် တစ်ဘဝလုံးမှာ တစ်ဦးတစ်ယောက်တည်း မဟုတ်၊ ပုဂ္ဂိုလ်သတ္တဝါသည်လည်း တစ်နေ့တစ်ရက်အတွင်းမှာပင် အကြိမ်ပေါ်ရာထောင်မက အိုရ၏။ သောရ၏၊ အကြိမ်ပေါ်ရာထောင်မက အသစ်အသစ် ဖြစ်ရ၏။ ဘဝပြောင်းလဲရ၏ဟု ရှိနေလိမ့်မည်၊ ထိုသို့ကားမရှိ၊ ထိုကြောင့် ရုပ်တရား၊ နာမ်တရားတို့၏ ထိုအနိစ္စလက္ခဏာများကို ထင်မြင်ကြရသဖြင့် ရုပ်, နာမ်တရား တို့သည် ပုဂ္ဂိုလ်သတ္တဝါ၏ အတ္တမဟုတ်ဟု သိနိုင်မြင်နိုင်လေသတည်း။ ဤကား အသာရကငွေန အနတ္တဟူသော ပါဉ်နှင့်အညီ အနိစ္စလက္ခဏာ



သည်ပင်လျှင် အနတ္ထလက္ခဏာ ဖြစ်ပုံတည်း။

ဒုက္ခလက္ခဏာစုသည် အဘယ်သို့လျှင် အနတ္ထလက္ခဏာ ဖြစ်နိုင်ပါသနည်းဟူမှာကား ဒုက္ခလက္ခဏာစု မည်သည် မကောင်းလျသော အကျိုးယူတ် အကျိုးမဲ့များဖြစ်ကြ၏၊ ပုဂ္ဂိုလ်သတ္တဝါတို့ မည်သည် မိမိတို့၏ ကောင်းခြင်း မြတ်ခြင်းတိုကိုသာ အလိုရှိကြ၏၊ ရုပ်, နာမ်တရားစုသည် ပုဂ္ဂိုလ် သတ္တဝါ၏ အတ္ထမှန်ခဲ့သော ရုပ်, နာမ်တရားနှင့် ပုဂ္ဂိုလ် သတ္တဝါ သည် တစ်ခုတည်းပင်ဖြစ်ရာ၏၊ တစ်ခုတည်းပင်ဖြစ်ခဲ့သော အလိုသည် လည်း တစ်ခုတည်းပင်ဖြစ်ရာ၏၊ ပုဂ္ဂိုလ်၏ အလိုသည်ပင်လျှင် ရုပ်, နာမ်၏အလို ဖြစ်ရာ၏၊ ရုပ်, နာမ်၏ အလိုသည်ပင်လျှင် ပုဂ္ဂိုလ်၏ အလို ဖြစ်ရာ၏၊ ထိုသို့ကား မဖြစ် ပုဂ္ဂိုလ်သတ္တဝါ၏အလိုကား တစ်ခြား၊ ရုပ် နာမ်တရားတို့၏ အလိုကား တစ်ခြား။

- ပုဂ္ဂိုလ်သတ္တဝါ၏ အလိုဆိုသည်ကား လောဘတရား, ဆန္ဒတရားများပေတည်း။
- ရုပ် နာမ်တို့၏ အလိုဆိုသည်ကား အကြောင်းအားလျှော့စွာ ဖြစ်ခြင်းတည်း။
- ပုဂ္ဂိုလ်သတ္တဝါ၏ အလိုမှုကား အခါခေါ်သိမ်း မိမိ ကိုယ် စိတ်နှစ်ဖြာ ချမ်းသာခြင်းကိုသာ အမြဲလိုလား၏။
- ရုပ်နာမ်တို့သည်မှုကား မိမိတို့၏ဆိုင်ရာဆိုင်ရာ အကြောင်းတရား၏ အလားလျှင် အလားရှိကြ၏။

ရုပ်, နာမ်တို့၏ ဖြစ်ခြင်းပျက်ခြင်းတို့သည် အကြောင်းတရား နှင့်သာ စပ်ဆိုင်ကုန်၏၊ အကြောင်းတရားကို လွှတ်၍ ပုဂ္ဂိုလ်၏ အလို သက်သက်နှင့် စပ်ဆိုင်သည်မဟုတ်ကုန်၊ အပူကို အလိုရှိလျှင် ပူစေတတ်



သော အကြောင်းကို ရှာဖြံအားထုတ်ဖြေရကုန်၏၊ အအေးကို အလိုခို့
လျှင် အေးစေတတ်သော အကြောင်းကို ရှာဖြံအားထုတ်ဖြေ ကုန်၏၊
အသက်ရှည်ခြင်းကို အလိုခို့ကြသည့်အတွက် အသက်မွေးမှ အစာ
အာဟာရမြို့ဝှကြီးကို အမြဲအားထုတ် ဖြေရကုန်၏၊ အလိုဆန္ဒသက်
သက်နှင့် အသက်ရှည်အောင် မတတ်နိုင်ကြ၊ သူဂတိဘဝကို အလိုခို့ကြ
သည့်အတွက် ကုသိုလ်ကောင်းမှုကို အားထုတ်ဖြေရကုန်၏၊ အလိုဆန္ဒ
သက်သက်နှင့် သူဂတိဘဝကို ရအောင် မတတ်နိုင်ကြ၊ သတ္တိတို့သည်
မူကား ရွှေအဖို့၌ အကြောင်းကို ရှာဖြံအားထုတ်သည့်အတွက် နောက်
အဖို့၌ ထိုအကြောင်း အားလျှပ်စွာ အလိုခို့ရာ ရောက်ပေါက်ကြရ
သည်ကိုပင် မိမိကိုယ်ကို မိမိအလိုခို့တိုင်း ဖြစ်စေနိုင်သည်ဟု အထင်
အယူ မှားကြကုန်၏၊ ရွှေရွှေသောနှင့် အစာအာဟာရ မြို့ဝှကြီးဟူသော
အကြောင်းတရားကို ရှာဖြံအားထုတ်သည့်အတွက် နောက်နောက်သော
နေ့မှာ ကုရိယာပုတ်လေးပါးတို့၌ မတ်မတ်မှားမှား လိုက်စားကြင်လည်၍
တည်စေနိုင်သည်ကိုပင် မိမိကိုယ်ကို မိမိအလိုခို့တိုင်း ဖြစ်စေနိုင်သည်ဟု
အထင်အယူ မှားကြကုန်၏၊ ရွှေအဖို့၌ ပြုလုပ်၍ ထားကြကုန်သော
အိမ်ယာ တိုက်တာ အရိပ်အာဝါသ ရှိနေသည့်အတွက် နောက်အဖို့၌
အလိုခို့တိုင်း ကြည်လင်ချမ်းမြေ့ နေနိုင်ကြသည်ကိုပင် မိမိကိုယ်ကို မိမိ
အလိုခို့တိုင်း ပြည့်စုံ၍ နေကြရသကဲ့သို့ အထင်အယူ မှားကြကုန်၏။

အကျဉ်းအားဖြင့် လောက၍ သတ္တိတို့၏ အရေးကိုစွဲ အမှုကြီး
ထံတို့သည် အဘယ်မှာ လောက်ကြီးကျယ်ကြကုန်သနည်းဟု စွဲစုံစွာ
မြှေ့ရှာကြသည်ရှိသော သီးရာဇ်ကွော်တို့၏ အနစ်ကြီးကျယ်များပြားပုံကို
ညက်မျက်စိတွင် တွေ့မြင်နိုင်ကြကုန်ရာ၏၊ ထိုသီးရာဇ် အနစ်ကြီးကျယ်
များပြားရသည်မှာလည်း ခန္ဓာဝါးပါး ရုပ်နာမ်တရားတို့သည် သတ္တိတို့၏



အလိုက္ခစာအတိုင်း အာဏာဝိဓနှင့် ပြီးစီးခြင်းမရှိကုန်သည့်အတွက် ကြောင့် မိမိ မိမိတို့၏ ခန္ဓာဝါးပါး ရုပ်နာမ်တရားတိုကို အထိုက်အလျောက် မိမိမိမိတို့ အလိုရှိရာသို့ ပါရာပေါက်ရောက် ပြီးမြောက်နိုင်ကြစေရန် အကြောင်းတရားတိုကို ပြုစု ပျိုးထောင်မှုတို့ချည်းပေတည်း။ ဤကား အလတ်ဖြစ်သော ဒုက္ခလက္ခဏာသုံးပါးတို့တွင် သခါရဒုက္ခတာ ဟူသော ဒုက္ခလက္ခဏာကို တွေ့မြင်ကြကုန်သပြုင့် ခန္ဓာဝါးပါး၊ ရုပ်နာမ် တရား တို့သည် ပုဂ္ဂိုလ်သတ္တဝါ၏ အလိုသို့လိုက်ခြင်းမရှိမှ အလွန်ထင်ရှားလေရ ကား ပုဂ္ဂိုလ်သတ္တဝါ၏ အတွက် မဟုတ်ပုံကို ပြဆိုချက်တည်း။

ထိုမှတစ်ပါးလည်း ဒုက္ခဒုက္ခတာ၊ ဝိပရိဏာမဒုက္ခတာတို့၏ အတွက်နှင့် အတွက်မဟုတ်ချက်များထင်ရှားပုံ၊ အတိဒုက္ခ၊ အရာဒုက္ခ၊ မရဏဒုက္ခ စသည်တို့၏အတွက်နှင့် အတွက်မဟုတ်ချက်များ ထင်ရှားပုံ တို့ကိုလည်း အကုန်ထိုး မြင်ကြကုန်ရာ၏။ ဤကား ဒုက္ခလက္ခဏာသည် ပင်လျှင် အနတ္ထလက္ခဏာ ဖြစ်ပုံကို ပြဆိုချက်တည်း။

ထိုလက္ခဏာသုံးပါးတို့ကို ပိုင်နိုင်စွာထင်မြင်သော ဝိပဿရ ဉာဏ်သုံးပါးသည် တိရကာပရိညာက်မည်၏။

ဝိပဿရဉာဏ်သုံးပါး ဆိုသည်ကား-

(၁) အနိစ္စဝိပဿရဉာဏ်တစ်ပါး

(၂) ဒုက္ခဝိပဿရဉာဏ်တစ်ပါး

(၃) အနတ္ထဝိပဿရ ဉာဏ်တစ်ပါး-တို့ပေတည်း။

ထိုသုံးပါးတို့တွင်-

ရွှေးဦးစွာ အတွက်ပို့ကို ပယ်သတ်ခြင်းငါ့ အနတ္ထဝိပဿရ ဉာဏ်သည်သာလျှင် ပိုင်နိုင်ရန် အရေးအကြီးသုံး ဖြစ်၏။ အနတ္ထ



ဂိပသုနာဉာဏ် ပိုင်နိုင်ရန်မှာလည်း အနိစ္စဝိပသုနာဉာဏ်သည် လိုဂ်း
ဖြစ်၏၊ အနိစ္စဝိပသုနာဉာဏ် ပိုင်နိုင်ပါလျှင် အနတ္ထဝိပသုနာဉာဏ်
ပိုင်နိုင်လွယ်တော့သည်သာတည်း။

ဒုက္ခဝိပသုနာဉာဏ်မှာမူကား ဤအနိစ္စဝိပသုနာ ပိုင်နိုင်ရုံမှုနှင့်
မပြီးနိုင်သေး၊ လောကုတ္ထရာမဂ်သည် လေးဆင့်တိုင်တိုင် ရှိနေရသည်မှာ
ဒုက္ခဝိပသုနာဉာဏ် အပြီးတိုင် မပိုင်နိုင်သေးသဖြင့် တက္ကာ၊ မာန မကုန်
မဆုံးနိုင် ရှိနေသည့်အတွက်ပေတည်း၊ ထိုကြောင့် ယခုအခါကာလျှော့
ပုံစွဲဘာသာ ဖြစ်သူတို့မှ အပါယဒုက္ခမှ အပြီးတိုင် ကျွတ်လွတ်ကြရန်
အရေးသည် အကြီးဆုံးဖြစ်၏၊ ပုံစွဲဘာသာ သာသနာအပသို့ ရောက်၍
သွားကြလျှင် အပါယဒုက္ခမှ ကျွတ်လွတ်ကြရန် နည်းလမ်းပင် မရှိလေပြီ၊
အပါယဒုက္ခမှ ကျွတ်လွတ်ရန်ကိစ္စမှာလည်း ဒုစ္စရှိက်တရား၊ မိဇ္ဇာဒီပိုင်
တရားတို့ကို အကုန်အစင် ပယ်သတ်ရန်ကိစ္စမှာလည်း အတူဒိဋ္ဌကို
အကုန်အစင် ပယ်သတ်ခြင်းပေတည်း၊ ထိုကြောင့် ပုံစွဲဘာသာ သာသနာ
တော်နှင့် တွေ့ကြုံကြသည့်ဘဝတွင် အနတ္ထဝိပသုနာဉာဏ်ကို ပိုင်နိုင်
တဲ့ခြင်းငါး အနိစ္စဝိပသုနာ တရားကိုသာ အရေးကြီးစွာ အားထုတ်ကြ
ကုန်ရာသတည်း။

“အနိစ္စဝိပသုနာဉာဏ် ပိုင်နိုင်လျှင် အနတ္ထဝိပသုနာဉာဏ်
ပိုင်နိုင်ခြင်း ကိစ္စပြီးစီးသည်” ဟူရာ၌ သာကေပါဌိုတော်ကား-

အနိစ္စသညိနာ မေဟိယ အနတ္ထသညာ သဏ္ဌာတိ၊
အနတ္ထသညိနာ အသိမာနာသမူရှိတံ ပါပုဏာတိ၊
ဒီငြော ဓမ္မနှင့် နိုဗ္ဗာန်း။

အနက်ကား။ ။ မေဟိယ=မေဟိယရဟန်း၊ အနိစ္စသညိနာ=
အနိစ္စသညာ ပိုင်နိုင်သောသူအား၊ အနတ္ထသညာ=အနတ္ထသညာသည်



သဏ္ဌာတိ=အလိုလိုတည်လာ၏၊ အနတ္ထသည်နော=အနတ္ထသညှာ ပိုင်နိုင်သော သူအေး၊ အသိမှာနော=ခန္ဓာဝါးပါး ရုပ်နာမ်တရားတိုကို ငါဝါဟူ၍ အထင်ကြီးခြင်းသည်၊ သမ္မတိ=ပျက်စီးခြင်းသို့၊ ပါပုကာတိ=ရောက်၏၊ ဒီငြောက်မွေးယခု မျက်မျှောက်ဘဝ၌ပင်လျှင်၊ နိုဗ္ဗာန်=စိတ်ဒုက္ခခံပိုမ်း အကုန်ပြီးခြင်းသို့၊ ပါပုကာတိ=ရောက်၏။

အတ္ထယူတိမှာမူကား အနိစ္စလက္ခဏာသည်ပင်လျှင် အနတ္ထလက္ခဏာ ဖြစ်နိုင်ကြောင်းကိုအကျယ် ပြဆိုခဲ့ပြီ။

ဤဝိပဿရအလုပ်သည် သမထအလုပ်ကဲသို့ ပလို့ဗောဓ ဆိတ်ပြီးရာကြီးကို ရမှုသာ ပြီးစီးနိုင်သည်မဟုတ်၊ ပါရမိဉာဏ်သည်သာ ပဓာနတည်း။ ပါရမိဉာဏ်ရှုခဲ့ပါမှ တရားနာရင်းနှင့်ပင် ပေါက်ရောက်၍ သွားတတ်၏၊ ယရာဝါသကိစ္စအတွင်းမှာပင် ပေါက်ရောက်နိုင်၏၊ အကြောင်းမူကား ဉာဏ်ရှိသူတို့မှာ ကိုယ်တွင်းကိုယ်ပြင်၊ အိမ်တွင်း အိမ်ပြင်၊ ရွာတွင်းရွာပြင် တွေ့မြင်သမျှသည် အနိစ္စဉာဏ် ပွားစီးဖို့ချည်း သာတည်း။

ပါရမိဉာဏ်နှုကြသူများမှာမူကား သမထအလုပ်ကဲသို့ပင် အထူး အားထူတ်မှ ပေါက်ရောက်နိုင်ကြ၏၊ အားထူတ်ကြရာမှာလည်း ဝိပရိကာမ၊ အညထာဘာဝဟူသော အနိစ္စလက္ခဏာတွင် မျက်တောင်တစ်ခတ် လျှပ်တစ်ပြက်အတွင်းမှာပင် အကြိုများစွာ ဖြစ်နိုင်သော ခကိုကအနိစ္စအချက်များသည် အဘိဓမ္မစစာကား ပြောကြရှုပြုသာ လို၏၊ ဝိပဿရအရာ၌မူကား ကိုယ်တွေ့မျက်မြင်မျိုးတွင် ထင်ရှားလျက်ရှိက သော သန္တတိဝိပရိကာမ၊ သန္တတိ အညထာဘာဝသည်သာ လိုရင်း ဖြစ်၏။



သန္တတိ ဝိပရိကာမ ဆိုသည်ကား လောက၏ ကိုယ်တွေ၊ မျက်မြင်တွေ အသီးအသီး စကားဝေါဟာရနှင့်တကွ ထင်ရှားလျက် ရှိကြသော ပရမတ္ထဒရာအချက်၊ ပရမတ္ထမရကအချက်များပေတည်း၊ အညထာဘာဝမှာလည်း ထိုအတူတည်း၊ ဝိပဿရတင်ရှုရန် တရားမှာ လည်း ရုပ်တရားစုတွင် ဓာတ်ကြီးလေးပါးသည်သာ လိုရင်းဖြစ်၏၊ ဓာတ်ကြီးလေးပါး၏ တစ်နောက်ရက်အတွင်းမှာပင် အခါတစ်ရာမက ဖြစ်ပျက် ပြောင်းလဲမှုကို ထင်မြင်နိုင်ပါလျှင် ထို့မြှိုကြသော ဥပါဒါရှုပ်တို့၏ ဖြစ်ပျက်ပြောင်းလဲမှုသည် ပါဝင်လေတော့သည်၊ နာမ်တရားစုမှာလည်း ဝိသာက် ခြောက်ပါးဟူသော စိတ်သည်သာ လိုရင်းဖြစ်၏၊ စိတ်၏ဖြစ်ပျက် ပြောင်းလဲမှုသည် ပါဝင်လေတော့သည်၊ ဝေဒနာအထူး အပြား၊ သညာ အထူးအပြား၊ စေတနာ အထူးအပြား စသည်များ သည်လည်း အနိစ္စလက္ခဏာ ထင်လွှယ်တဲ့ရန်ဖြစ်ပေ၏၊ ရုပ်တရားစုမှာ လည်း ဝဏ္ဏအထူးအပြား၊ ဂန္ဓအထူးအပြား စသည်များသည် ထိုအတူ တည်း၊ လိုရင်းမှာမူကား သတ္တ၊ ပုဂ္ဂလ၊ အတ္တ၊ ဒီဝ၊ နိစ္စ၊ သူခဝိပလ္ာသ ဓမ္မတို့၏ ပျောက်ကင်းခြင်းသည်သာလျှင် လိုရင်းတည်း၊ ဤဝိပဿရ ဉာဏ်တို့၏ ရှုမြင်ပွင့်လင်းရန် အချက်မှာမူကား လက္ခဏာသုံးပါး ပေတည်း။

ထိုလက္ခဏာ သုံးပါးကိုလည်း လက္ခဏာခန်းမှာ သိသာတင်ရှား ရှိရှိမှု ပြဆိုခဲ့ပြီ။

တိရက်ပရိညာအကျယ် ဦး၏။



ပဟာန ပရီညာအကျယ်ကား

ပုံစွဲဘာသာ သာသနာ၌ လိုပ်ငါးပမာနဖြစ်သော ပဟာနတရား သည် ငါးပါးရှိ၏။

- (၁) တဒ်ပဟာနတစ်ပါး
- (၂) ဝိက္ခမှနပဟာနတစ်ပါး
- (၃) သမုဒ္ဓဒေဝပဟာနတစ်ပါး
- (၄) ပဋိပသိဒ္ဓပဟာနတစ်ပါး
- (၅) နိသရဏပဟာန တစ်ပါး

ဤငါးပါးတည်း။

ထိုငါးပါးတို့ကို ထင်ရှားစေခြင်းငါ ကိုလေသာတို့၏ အခိုက် အတန်းဟူသော ဘူမိအပြားသုံးပါးတို့ကို ပြဆိုရာ၏။

ဘူမိအပြားသုံးပါး ဆုံးသည်ကား

- (၁) အနုသယဘူမိတစ်ပါး
- (၂) ပရီယုံဌာန ဘူမိတစ်ပါး
- (၃) ဝိတိက္ခမ ဘူမိတစ်ပါး

ဤသုံးပါးတည်း။ ထိုသုံးပါးတို့တွင်-

အနုသယဘူမိ ဆုံးသည်ကား ဥပါဒ်, ၆၅, ဘင်အားဖြင့် အသီး အခြား စေတသိက်တစ်ပါးအနေဖြင့် ဖြစ်ပေါ်ခြင်း မရှိကြကုန်မှု၍ စိတ်သွေးနှုန်းသာ အစဉ်စွဲကပ်ငုပ်စာတ်, ဝပ်စာတ်, အိပ်စာတ်, ကိန်း စာတ်ဖြစ်၍ နေကြကုန်သော ကိုလေသာတို့၏ ကိန်းဝပ်မှ အခိုက်အခွင့် ကြီးသည် အနုသယဘူမိ မည်၏။



ခြောက်ဒ္ဓရတွင် တစ်ခုတစ်ခုသောဒ္ဓရပြု ကိုလေသာဓမ္မ ထက္ခာဖြစ်ပေါ်ရန် အာရုံတိုက်ဆိုက်လာသဖြင့် မနောဒ္ဓရတွင်မူ ထက္ခာခြားလာကြသော ကိုလေသာတို့၏ ကိုန်းဝပ်ရာမှ ထက္ခာဖြစ်ပေါ်ခြားလာခြင်း အခိုက်အခွင့်ကြီးသည် ပရိယုဌာနဘူမိ မည်၏။

မနောဒ္ဓရတွင်မူ မတန်မရပ်ကြကုန်မှု၍ ကိုယ်အရို့, နှုတ်အရို့လှပ်ရှားမှုတိုင် ရောက်အောင် ကျူးလွှန်ချုံ လာကြကုန်သော ကိုလေသာတို့၏ ကျူးလွှန်ခြင်း အခိုက်အခွင့်ကြီးသည် ဂီတိတ္ထမဘူမိ မည်၏။

လောဘကိုလေသာသည် အနမတဂုသံသရာတွင် သတ္တဝါတစ်ယောက်၏ စိတ်သန္တနှင့် လောဘကိုလေသာ တစ်ခုမှာပင် ဘုံသုံးဆင့် ရှိ၏၊ ထိုအတူ ဒေါသကိုလေသာမှာလည်း ဘုံသုံးဆင့်၊ မောဟကိုလေသာ, ဒီဇိုက်လေသာ, မာနကိုလေသာ စသည်တို့မှာ အသီးအသီးဘုံသုံးဆင့်စီ ရှိကြ၏။

ဗုဒ္ဓဘာသာ၌ သီလ, သမာဓိ, ပညာဟူသော သီက္ခာသုံးပါးတို့တွင် သီလဟူသော ပဋိမသီက္ခာသည် ကိုလေသာ တို့၏ ဂီတိတ္ထမဘူမှုမူသော တတိယဘုံမျှသာ ပယ်နိုင်၏။ တတိယဘုံမျှကိုသာ ပယ်နိုင်သည့်အတွက် ဒုတိယဘုံ, ပဋိမဘုံရှိနေကြသေးသောကြောင့် သီလဖြင့်ပယ်အပ်သော ကိုလေသာတို့မည်သည် မကြာခဏဖြစ်ပေါ်ချုံ ထက္ခာသဖြင့် ဂီတိတ္ထမဘုံတိုင်အောင် ပြည့်မြဲပြည့်နိုင်ကြပြန်၏။ ထိုကြောင့် သီလဖြင့်ပယ်ခြင်းကို တဒေါပဟာန် ခေါ်သတည်း၊ ထိုထိ သီလအရို့ဖြင့် ထိုထိကိုလေသာ အစိတ်မျှကို ပယ်ခြင်း ဆိုလိုသည်။

ပဋိမစုံနှင့်, ဒုတိယစုံနှင့် အစရှိသော စျော်သမာဓိဟူသော သမာဓိသီက္ခာသည် သီလပယ်ချက်မှ ကျုံရှိသော ဘူမိနှစ်ပါးတို့တွင် ပရိယုဌာနဘူမှုမူသော ဒုတိယဘုံမျှကို ပယ်နိုင်၏။ အနုသယဘူမှု



ကျော်ရှိသည့်အတွက် စျော်သမာပတ်တို့ဖြင့် ပယ်အပ်သော ကိုလေသာ များသည်လည်း စျော်၏ဆန့်ကျင်ဘက်တရားနှင့် တွေ့ကြောခဲ့လျှင် စျော်ကိုပင် ဖျက်ဆီးရှု ဝိတိက္ခမဘုံတိုင်အောင် ပြည့်မြှုပြည့်နိုင်ပြန်၏၊ ဝိက္ခမှုန်ပဟာန် ခေါ်၏၊ စျော်သမာဓိ မည်သည် အပွဲနာဘာဝနာ ကုသိုလ် မျိုးဖြစ်ပေ၍ သီလကုသိုလ်ထက် အာနှင့်တိုးမားလျက်ရှိသောကြောင့် ကိုလေသာတို့ကို ရှုတ်တရက်ထကြ သေင်းကျွန်းခြင်းငှါ မတတ်သာ အောင် ဝေးစွာ ချို့စစ်ခြင်း ဆုံးလိုသည်။

ဝိပဿရပညာ၊ လေသကုတ္တရာမဂ်ပညာဟူသော တတိယ သိက္ခာသည်မှုကား သီလ၊ သမာဓိတို့ မပယ်နိုင်ကြသော အနှစ်သယ် ဘူမိဟူသော ပဋိမဘုံကိုပယ်နိုင်၏၊ ဤပဋိမဘုံကို ပယ်ခြင်းသည်ကား အကြောင်းအကျိုး မရှိသော ပယ်ခြင်းမည်၏၊ ထိုပညာဖြင့် ပဋိမဘုံပါ ကျွော်လွှဲတ်အောင် ပယ်အပ်သော ကိုလေသာတို့သည် ထိုပုဂ္ဂိုလ် သွော်နှင့် မှာ ဘယ်အခါမှ တစ်ဖန် ဖြစ်ပေါ်လာခြင်း မရှိလေပြီ၊ ဤပယ်ခြင်းကို သမုတ္တဒွေးပဟာန် ခေါ်၏၊ အမြစ်အရင်းနှင့်တက္က အကြောင်းအကျိုး မရှိ အောင် ပယ်ဖြတ်ခြင်းဆုံးလိုသည်၊ လေသကုတ္တရာ မဂ်ပညာတို့၏ ပယ်ခြင်း ကိုပင်လျှင် လေသကုတ္တရာဖို့ပဲ ပညာတို့က အရှိန်အငွေးမျှ မကျော်ရအောင် ထပ်မံ၍ တစ်ဖန်ငြိမ်းစေခြင်းသည် ပဋိပသုဒ္ဓိပဟာန် မည်၏၊ နိဗ္ဗာန်ဖြင့် ပယ်ခြင်းသည် နိသာရဏပဟာန် မည်၏၊ ထိုသွော်နှင့်မျှ မစပ်မနီးရ အောင် အပြီးကျွော်လွှဲတ်၍ သွားစေခြင်း ဆုံးလိုသည်၊ ထိုပညာသည် ဝိပဿရပညာ၊ မဂ်ပညာ၊ ဖို့ပဲပညာဟူ၍ သုံးပါးရှိသည်တွင် ပြဆိုခဲ့ပြီး သော တိရဏပရီညာပညာသည် အနှစ်သယ်ဘူမိကို ပယ်၌အောင် ပြဆိုခဲ့ပြီး အကုန်အစင် မပယ်နိုင်သေး၊ မဂ်ပညာတို့သည်သာလျှင် မိမိတို့၏ဆုံးရာ ကိုလေသာတို့ကို အကြောင်းမရှိ အကုန်အစင် ပယ်နိုင်ကြကုန်၏။



သောတာပတ္တိမဂ်ပညာသည် ဒီဇိုဟူသမျှ ပိစိကိစ္စာ ဟူသမျှ တိုကို အမြစ်အရင်း အကြောင်းအကျိန်မရှိ ပယ်ပော်၊ အပါယလိမ့် ဒုစိရှိက် တရားတို့နှင့် အပါယ်ဘဝတိုကိုလည်း ထိုသန္တာန်မှာ နောင်တစ်ဖန် ဖြစ်ပေါ်ရန် အကြောင်းအကျိန်မရှိ ပယ်ပော်။

သကဒါဂါမိမဂ်ပညာ သည် ရွှေနံရင်းသော ကာမရာဂ, ဗျာပါဒ တိုကို အကြောင်းမရှိ ပယ်ပော်။

အနာဂါမိမဂ်ပညာ သည် ထိုသန္တာန်တွင် ကျွန်းရှိသေးသော သိမ်မွေ့၊ သေးဖွဲ့သော ကာမရာဂ, ဗျာပါဒတိုကို အကြောင်းမရှိ ပယ်ပော်၊ ထိုပူရှိလ်သည် ကာမန္တယ်ပြတ်လော်။ ပြဟွာဘုံလျှင် လားရာဂတိ ရှိလော်။

အရဟတ္တုမဂ်ပညာသည် ထိုသန္တာန်တွင် ကျွန်းရှိသမျှသော ကိုလေသာတိုကို အကုန်အစင်ပယ်ပော်၊ ထိုပူရှိလ်သည် ကိုလေသာကုန်ဖြိမ်းသော ရဟန္တာဖြစ်လော်။ ဘုံသုံးပါးမှ ကျေတ်လွတ်လော်။ ဗုဒ္ဓဘာသာ သာသနာမှာ သမုပ္ပဒ္ဒပဟာန်သည် သာ လိုရင်းပစာန်ဖြစ်၏။

ပဟာနပရီညာအကျယ် ပြီး၏။

ပရီညာကထာ ပြီး၏။

-----*

ဝိပဿရလုပ်ငန်း

ဝိပဿရကမ္မာန်းအလုပ်ကို အားထုတ်ကြသော ပုဂ္ဂိုလ်တို့၏ လိုရင်းအချက်ကို ပြပောခဲ့။ ဝိပဿရ ညာက်သုံးပါးတွင် ရွှေ့ပြီးစွာ အနိစ္စ ထင်မြောင်မှုသည် အရေးအကြီးဆုံးဖြစ်၏။ အဘယ်သို့ ထင်မြောင်နိုင်ရ



မည်နည်းဟူမှ အရိပ်ပွဲပြရာ၌ တစ်ခုသောအရိပ်မှာ တစ်ခဏအတွင်း၌ ပင်လျှင် လူပုံရားမှုတွေ၊ အဆက်ဆက် အဆင့်ဆင့် ပြောင်းလဲမှုတွေ အဘယ်မျှ လျင်မြန်လေသနည်း၊ အဘယ်မျှ အထွေထွေအပြားပြား များလေသနည်းဟု ဓာတ်ရိပ်ကြီး ငယ်တစ်ခုကို စွဲစုစွဲစဉ်းစား၍ ကြည့်ရှုကြပါလျှင် ဓာတ်ရိပ်၌ ပိပရိကာမ၊ အညထာဘာဝ အချက်တို့သည် တစ်မိနစ် တစ်စက္န်အတွင်းမှာပင် ရာထောင်မက ရှိနေကြသည်ကို တွေ့မြင်ကြကုန်ရာ၏၊ တွေ့မြင်သမျှသော ထိုပိပရိကာမ၊ အညထာ ဘာဝမှုတို့သည် ထိုဓာတ်ရိပ်မှာ အနိစ္စချည်းပေတည်း၊ မရကမှုကြီး ပေတည်း၊ ဓာတ်၏ သေဆုံးမှုချည်းပေတည်း။

ထိုဓာတ်ရိပ်ကို သွားခြင်း အခိုက်အတန်၊ ရပ်ခြင်းအခိုက်အတန်၊ ထိုင်ခြင်း အခိုက်အတန်၊ အိပ်ခြင်း အခိုက်အတန်၊ ကွွဲးခြင်း အခိုက် အတန်၊ ဆန့်ခြင်း အခိုက်အတန်၊ ထိုထိုကိုယ်အကို အစိတ်တို့၏ အထွေထွေ ပြောင်းလဲခြင်း အခိုက်အတန်တိုကို လုပ်ကြ၍ စွဲစုစွဲ ကြည့်ရှုကြပါလျှင် ထိုအရိပ်မှာ ထိုထိုအခိုက်အတန်အတွင်း၌ ဓာတ်တို့၏ အနိစ္စမှုတွေ၊ မရကမှုတွေ ပြည့်လျက်နေသည်ကိုသိမြင်ကြကုန်လတ္တာ သွားခြင်း အခိုက်အတန်တွင် တစ်ခုတစ်ခုသော ခြေလှမ်းအတွင်း၌ ဓာတ်တို့၏ အနိစ္စတွေ၊ မရကတွေ ပြည့်လျက်နေသည်ကို သိမြင်ကြကုန်လတ္တာ အနိစ္စတွေ၊ ဓာတ်အမှုတွေ ပြည့်လျက် နေသည်းတူ အသီးအသီး အနိစ္စအမှုတွေ၊ မရကအမှုတွေ ပြည့်လျက် နေကြကုန်သည်သာတည်း။

ကြုံဓာတ်ရိပ် ဥပမာအတိုင်း မိမိမိတို့၏ ကိုယ်ခန္ဓာမှာလည်း ဘယ်အခါမှာမဆို ရုပ်ဓာတ် နာမ်ဓာတ်တို့၏ အနိစ္စမှုတွေ၊ မရကအမှုတွေ ကိုယ်နှင့်အပြည့် ခေါင်းနှင့်အပြည့် ထိုထိုအကိုကြီးငယ်တို့၏ အပြည့်ရှိ



လျက်နေကြကုန်၏၊ ထိုကဲ့သို့ ဘယ်အခါမဆို တစ်ကိုယ်လုံး တစ်ကောင်လုံး ပြည့်လျက်ရှိနေကြကုန်သော အနိစ္စအချက်၊ မရကအချက်တိုကို ဉာဏ်ဖြင့် ပေါင်းရုံး၍ ကြည့်ရှုတတ်ကြပါကုန်မူကား မိမိမိမိတို့၏ ကိုယ်ခန္ဓာ ကိုယ်အရိုက်တို့သည် တစ်စက္န့် တစ်မိန့် အတွင်းမှာပင် အခါများစွာ ပျက်ဆုံး ပြိုကဲ့ ပြောင်းလဲ၍ နေကြသည်ကိုလည်း သိမြင်နိုင်ကြကုန်လတ္တံ့၊ တစ်စက္န့် တစ်မိန့်အတွင်းမှာပင် ကိုယ်ခန္ဓာကြီး အခါခါ ပြောင်းလဲမှု၊ ဦးခေါင်းအရို့ အခါခါပြောင်းလဲမှု၊ ခြေအရို့၊ လက်အရို့ အခါခါပြောင်းလဲမှု၊ ကျောအရို့၊ ဝမ်းအရို့ အခါခါပြောင်းလဲမှု၊ အသည်းအရို့၊ အဆုတ်အရို့ အခါခါပြောင်းလဲမှု တို့ကိုလည်း သိမြင်ကြကုန်လတ္တံ့။

ဤသို့ သိကြ မြင်ကြ ထင်ကြကုန်သည်ရှိသော အနိစ္စာနှုပသုနာ အလုပ်တွေ နေရာကျပြီဟုမှတ်၊ အနိစ္စာနှုပသုနာ အလုပ်နေရာကျလျှင်လည်း အနတ္တာနှုပသုနာအလုပ်လည်း နေရာကျလေတော့သည်။

နေရာကျဆိုသည်ကား တစ်သက်လုံး စွဲမြှုကြရန် အချက်ကျသည်ကို ဆိုသည် မင်္ဂလာက်၊ ဖိုလ်ဉာဏ်သို့ ပေါက်ရောက်သည်ကို ဆိုသည် မဟုတ်၊ မင်္ဂလာက်၊ ဖိုလ်ဉာဏ်သို့ ပေါက်ရောက်မှုမှာမူကား ပါရမီကြနေ့ အရင့်အနှစ် လိုက်၍ အမြန်အာန် ရှိပြန်၏။ မင်္ဂလာက်၊ ဖိုလ်ဉာဏ်သို့ ပေါက်ရောက်မှုမည်သည် အမှန်အားဖြင့် အလွန်သိနိုင်ခဲ့၏။

သောတာပန်ဖြစ်၍ နေသော ပုဂ္ဂိုလ်သည် မိမိကိုယ်ကို ငါ သောတာပန်ဖြစ်ပြီဟု အမှန်အားဖြင့် သိနိုင်ခဲ့၏၊ အဘယ့်ကြောင့်နည်းဟူမှ ကိုလေသာတို့၏ အနှစ်သယ အခိုက်အတန့် နက်နဲ့လှသော ကြောင့်တည်း ကိုလေသာတို့၏ အနှစ်သယအခိုက်အတန့် နက်နဲ့ပုံကို မသိကြကုန်သော ယောဂါပုဂ္ဂိုလ်တို့သည် ဒီဇို့၊ ဝိစိကိစ္စာတို့၏ ဝိကွွာမှန် ကိစ္စနှင့် ကင်းကွာ၍ နေရုံမှုကိုပင် ငါသောတာပန်ဖြစ်ပြီဟု ထင်တတ်ကြ၏။



ဒီဦး၊ ဝိစိကိစ္စာတို့၏ သမုပ္ပါဒ္ဒဒကိစ္စနှင့် အနုသယသုတေသနီးပါက်းပြတ်၍ သွားမှုသာလျှင် သောတာပန် အစစ်အမှန်ဖြစ်ပေသည်။ ဝိပဿရ ယောဂါပုဂ္ဂိုလ်တို့မှာမူကား အထင်အမြင် နေရာကျသော အနိစ္စာနှုပဿရ ဉာဏ်ကိုရ၍ နေရလျှင်ပင် ကောင်းမြတ်လျှပြိုဟု ဝမ်းမြောက်၍သာ ထိုအလုပ်ကို တစ်သက်လုံး စွဲမြေကြကုန်ရမည်။ ရဟန္တာဖြစ်ပြီးသော ပုဂ္ဂိုလ်တို့မှာသော်လည်း စိတ္တသုခ အကျိုးငှါးထိုအလုပ်ကို မလွှာတ်ကြပေကုန်၊ ယောဂါပုဂ္ဂိုလ် တို့မှာလည်း ထိုအလုပ်ကို အသက်ထက်ဆုံး စွဲမြေကြသည်ရှိသော ဉာဏ်ပညာအဆင့်ဆင့် ရင့်သန၍ သွားကြသဖြင့် ယခုဘဝတွင်ပင် မသေမီ အကြား၌သော်လည်းကောင်း၊ သေခါနီးအခါ၌သော်လည်းကောင်း၊ ပုထုဇ္ဇနဘူမီ၊ ပုထုဇ္ဇနဂတီတို့ကို လွန်မြောက်၍ အရိယဘူမီ၊ အရိယဂတီသို့ ပေါက်ရောက်ကြကုန်လတ္ထံ့၊ ယခုဘဝ၌ပင် မပေါက်ရောက်ရှိကြသော်လည်း နောက်ဘဝ၌ နတ်ပြည်သို့ ရောက်ကြ၍ ပေါက်ရောက်ကြကုန်လတ္ထံ့။

ဝိပဿရအလုပ်ပြီး၏

ဝိပဿရဒီပနီ ပြီး၏။

-----*



နိဂုံး

ဤတင်ရှေ့ကား ဥရောပတိုက်သား ဗုဒ္ဓဘာသာ လူအများတို့၏ အကျိုးငါး ဝိပဿနာကမ္မာဌာန်းအလုပ်ကို အကျဉ်းချုပ် စီရင်ချက်ပြီး၏၊ အကျယ်မှုကား ပါဋ္ဌာသာဖြင့် အကျယ်ရေးသားပြီးရှိသော်လည်း အချောမတင်ရသေးသည့်အတွက် နောက်မှုပေးပို့ရန် ကြံ့ချွဲယ်လျက် ရှိပေသတည်း။

မန္တလေးမြို့၊ အနောက်ပြင် စင်ရှင်လမ်းကျုံးထိပ်တွင် နှင့်ခြား ဗုဒ္ဓဘာသာသာသနနာပြုအသင်းကြီး နှစ်စဉ် စည်းဝေးရာဏာနှင့် ရတနာ သိရှိကျောင်းတိုက်ကြီး၌ ငြင်းအသင်းကြီး အစည်းအဝေးကိစ္စနှင့် ကြွ ရောက်နေထိုင်စဉ် စီရင်အပ်သော “ဝိပဿနာဒီပနီကျမ်း” သည် မြန်မာသူတွေရာ၏ ၁၂၂၆-ခု တပေါင်းလဆန်း ၁၄-ရက်နောက် ပြီးစီး ပေသတည်း။

နိဂုံးပြီး၏။

----- * -----



ଶର୍ମି

ଧିପଚୁକ୍ତିପକ୍ଷଗୁଡ଼ି:

୨୦୧



ଶ୍ରୀ ପାତ୍ର
ମନ୍ତ୍ରୀ

ଧିପଚୁକ୍ତି ପକ୍ଷିଗୁଡ଼ିଙ୍କା

୧୦୫



សាខានី

និរាយកម្មបន្ទីរក្រោម:

០០៤



ଶ୍ରୀ
ପାତ୍ର

ବିଧୁମନ୍ଦିର
ପାତ୍ର

୧୦୬



ଶ୍ରୀ ପ୍ରଧାନ

ମିନିਸ୍ଟ୍ରୀ ଅଧୀକାରୀ

୨୦୨୩



ហិរញ្ញវត្ថុ

សំគាល់សាធារណការ
នគរបាលជាតិ

១០១



ଶ୍ରୀ
ପାତ୍ର

ବିଧୁମନ୍ଦିର
ପାତ୍ର

୧୦୯



ଶର୍ମି

ଧିପଚୁକ୍ତିପକ୍ଷିଗୁଡ଼ି:

୦୦୦



ଶର୍ମି

ଧିପଚୁକ୍ତିବଳିଗୁଡ଼ି:

୦୦୦



සංචාර
සංඛ්‍යා සංග්‍රහ මධ්‍ය පාලන මධ්‍යස්ථානය

සිංහල වෙළුම් සංඛ්‍යා සංග්‍රහ මධ්‍ය පාලන මධ්‍යස්ථානය

CC J